

၂၀၉၁

ပြည်သမ်တော်ပေါ်ဝှက်တိများ  
ဒေါက်တာသံပေါ်ပြု

Ph.D (F.Litt)

Université de PARIS SORBONNE

Chevalier dans l'Ordre des Palmes Académiques

Writer and Translator (CIES) PARIS, FRANCE

၂၀ ရာ၏

ပြင်သစ်ခေတ်ပေါ်ဝထ္ထုတိများ

ဒေါက်တာခင်လေးမြင့်

ရတနာပုံစာစဉ် - ၄  
[ ၂၀၀၁ ခုနှစ်၊ ဧပြီလ ]

ତାମୁକୁଡ଼ିପ୍ରିୟକଣ୍ଠାମୁଦୀ	-	୧୨୦ / ୧୦୦୦ (୨)
ଖୁଗନ୍ତକୁଣ୍ଡଳିପ୍ରିୟକଣ୍ଠାମୁଦୀ	-	୨୯୨ / ୧୦୦୦ (୧)

- |                   |   |
|-------------------|---|
| စီပေါ်သူ          | ■ ဦးသိမ်းစီး၊ မင်းထွန်ဝင်း                        |
| အကြံပဲ            | ■ ပထမအကြံပဲ ၂၀၁၁ ခု အြဂုတ်လ                       |
| အုပ်ရော           | ■ (၁၀၀၀)  |
| ထုတ်ဝေသူ          | ■ ဦးသန်းဆွဲ<br>ဘဏာ (က) ဥယျာဉ်လမ်း၊ အင်တောင်ပိုင်း |
| အတွင်းစာစီ        | ■ ပူလဲ (သိဟရတနာ)                                  |
| မူက်နှာဖူး နှင့်  | ■ ဒေါ်မာလာသန်း Infinity                           |
| အတွင်းပုံနှိပ်    | ■ ၁၆၂ ၃၃-လမ်း                                     |
| မူက်နှာဖူးပန်းချီ | ■ ကိုဆန်း Glory                                   |
| စာအုပ်ချုပ်       | ■ ကိုမြင့်  |
| တန်ဖိုး           | ■ ၂၂၅ ကျော်                                       |

ရတနာပုံစာပေမှ ထုတ်ဝေပြီးစာအုပ်များ

- ၁။ ဂျာနယ်ကျော်ဦးချစ်မောင်၏ ကန္တာကြီးပျက်စီးလုန်းပြီလော  
၂။ ဂျာနယ်ကျော်မမလေး၏ လောကိရတနာ  
၃။ လေသူရဲတစ်ဦး၏ သန်းခေါင်ယံခန့်သည်နှင့်  
ကိုယ်တွေ၊ လေကြောင်းဝါယာတိများ  
၄။ ခေါက်တာ ခင်လေးမြင့်၏ နှစ်ဆယ်ရာစု ပြင်သစ်ဝါယာတိများ

ရတနာပုံစာပေမှ စက်လက်ထုတ်ဝေမည့်စာအုပ်များ

- ၁။ နတ်နှစ်၏ ကန္တာစာပေတစ္ဆေတစောင်း  
၂။ မင်းဆွဲ၏ ဓား  
၃။ ဦးလှုဝင်း (လေသူရဲတစ်ဦး)၏ အရှက်နှင့်ဆည်းဆာ  
၄။ ဟိန်းလတ်၏ တရိုးအတွေး တရိုးအရေး

## မာတိကာ

### ဇာတ်

၁။	ပါရီမြို့တော်ကြီး ပျက်စီးလူပြီလော	
၂။	မည်သည်	
၃။	ရော်ဘင်ဆန်ခရွေးဆိုး၏ ဘဝနိဂုံး	၄၀
၄။	လက်တစ်ဖက်	၄၃
၅။	ပန်းအိုး	၄၅
၆။	ခေါ်သံ	၄၉
၇။	မည်သို့ ဝပ်ဖို့လွှတ်မြောက်ခဲ့ပုံ	၅၆
၈။	စီမွန်အား စောင့်ကြိုလျက်	၅၉

## ဘာသာပြန်သူ၏ အမှာစာ

ပြင်သစ်စာပေ ကဗျာ၊ ဝတ္ထုတို့၏ အရသာကို ဘာသာပြန် လက်ရာ  
များကတစ်ဆင့် ခံစားနှစ်သက်နေကြသည့် မြန်မာစာဖတ်ပရီသတ်များ  
အတွက် ပြင်သစ်စာပေဘာသာပြန်ကို ဆန်းသစ်သောရှုထောင့်မှ ဖတ်ချွဲ  
အရသာခံနိုင်ကြစေရန် (ကျွန်မ၏ ပြင်းပြသောဆန္ဒဖြင့်) ဂဝရာစုနှစ်  
ခေတ်ပေါ်ဝတ္ထုများကို ဘာသာပြန် တင်ဆက်လိုက်ပါသည်။

၉၂ ၂၀ ရာစုခေတ်ပေါ်ဝတ္ထုများကို ဘာသာပြန်တင်ဆက်ခြင်းဖြင့်  
ဝတ္ထုများကို ရေးဖွဲ့သူ စာရေးဆရာကြီးများ၏ လျှို့ဝှက်ဆန်းကျယ်သော  
အတွေးသစ်များကို ခံစားနားလည်နိုင်ကြမည် ဖြစ်ပါသည်။

ထိုဝတ္ထုများထဲတွင် ထက်မြှုက်ပြီး အတွေးအခေါ် အားကောင်းမှု  
ကရုဏာကြင်နာမှု အချုပ်နှင့်သစ္စာရှိရေး၊ ဘဝ၏လုညွှန်ကွက်များကို ကြုံကြုံခဲ့  
နိုင်ရေး၊ စိတ်ကူးယဉ်ပင်ဖြစ်လင့်ကစား ထိုစိတ်ကူးယဉ်ခြင်းကပင် မိမိ၏ဘဝ  
တစ်ခုလုံးကို အဓိပ္ပာယ်ရှိအောင် ဖန်တီးပေးနိုင်သော စွမ်းအားအကြောင်း  
များပါဝင်ပြီး၊ မည်သို့ပင် အတူအယောင် မှန်းခြေထားလင့်ကစား သဘာဝ  
ကို မလွန်ဆန်သင့်ဖို့၊ မမေ့ဖို့ ညွှန်ပြနေသော ဝတ္ထုတို့များပင် ဖြစ်ပါသည်။  
ထိုဝတ္ထုတို့များကိုရေးသားသူ ထင်ရှားသည့်ခေတ်၏ စာရေးဆရာများ၏  
ညိုကွက်၊ လုညွှန်ကွက်များတွင် နှစ်များသွားနိုင်သည်ဟုလည်း ဆိုချင်ပါ  
သည်။

ဤကဲ့သို့ အသက်ဝင်လျသော စိတ်ပညာရပ်နှင့်လည်း သက်ဆိုင်သော ဝဏ္ဏများအား မြန်မာစာဖတ်ပရီသတ်ကြီးအား မျှဝေခံစားလိုသော အနှံပြင် အပတ်တကုတ် အတတ်နိုင်ဆုံးကြိုးစား၍ ဘာသာပြန်ဆိုခဲ့သော်လည်း ခွဲတ်ချော်အားနည်းချက်များ တွေ့ရှိခဲ့ပါလျှင် ဘာသာပြန်သူ၏ သမ်္တာလိုအပ်ချက်ဟု မှတ်ယူခွင့်လွှတ်ကြပါဟု ကြိုတင်တောင်းပန်လိုပါည်။

တပေကိုချုပ်မြတ်နီးသောပရီသတ်တိုင်း၏ရင်ထဲတွင် ပြင်သစ်ပြည်၏ ၂၀ ရာစုနှစ်အတွေးအခေါ်များ တိုးပေါ့ခွဲထင်နေမည်ဟု ကျွန်မ ယုံကြည်။

ဒေါက်တာခင်လေးမြင့်  
ပြင်သစ်အနှစ်ပေပါောကွဲ

## DESTRUCTION DE PARIS JEAN GIONO

ပါရီမြို့တော်ကြီး ပျက်စီးလုပြီလော

ကျွန်တော် ပါရီမြို့တော်ကြီးက ပြန်ရောက်လာသည်။ မနေ့သာ  
သေးသွယ်သောလမ်းငယ်လေးတစ်ခုနှင့် ထိတွေ့ပွတ်တိုက်ဖြတ်သန်းခုင်း  
လမ်းကလေး၏ စွတ်စိုးသော မြက်ခံးပြင်လေးက ကျွန်တော်၏ ခြေမျက်စီ  
အဆစ်များကို ပွတ်သပ်ပေးလျက် ဆူးပင်၊ ဆူးခက် ချျှေးယူများကလည်း  
ကျွန်တော်ကုတ်အကျိုကို မလွှတ်တမ်း ချိတ်ဆွဲ ကုတ်ခြစ်နောက်သည်။  
ကျွန်တော် တော်ကို တွန်းဖွင့်လိုက်သည်။ ခွေးအမျိုးအစား အတိအကျ  
မခန့်မှန်းနိုင်သော ကျွန်တော်၏ခွေးတစ်ကောင်က ကျွန်တော် မျက်နှာဓော  
မူးကို လူမ်းခုနှင့် သူ၏လျှောဖြင့် ကျွန်တော်အား လိုက်၍ လျက်လေတော့  
သည်။ ကျွန်တော်ကြောင်ကလည်း ကျွန်တော်ပခုံးပေါ်သို့ လူမ်းခုနှင့်တက်  
လိုက်သည်။ ကျွန်တော် ကြောင်သစ်လေး တစ်ကောင်ပေါ့။ နိဝင်္ခုံး အမည်  
ရောင်စပ်ထားသော ထူးဆန်းသည့် ကြောင်ကလေးတစ်ကောင် ဖြစ်သည်။  
သစ်ကိုင်များနှင့် ကမ္ဘာအလွှာအထပ်ထပ်ကို ဖြတ်ကျော်၍ လွန်ခဲ့သည့်  
တစ်လလောက်က ကျွန်တော်ထဲ ရောက်ရှိလာခဲ့သည်။ ကျွန်တော်

တောင်တန်းလေးများကို ဖြတ်သန်း၍ လမ်းလျှောက်နေစဉ် သစ်ကိုင်းထဲ  
ပြေားမှ ထိုကြောင်ရှင်းကလေး ကျွန်တော်ကမ္မာထဲသို့ရောက်ရှိလာခဲ့သည်။

လမ်းကြီးကလည်း ထိန်ထိန်သာနေ၍ ဒီအလင်းရောင်နှင့် ဒီလကို  
ကျွန်တော်တစ်ယောက်တည်းပိုင်ဆိုင်ဖို့ ဖြစ်နေသလိုပင်။

ကျွန်တော်ဗူလ်ဘာစိန် ရှာမန်မှာ တွေ့ဆုံးခဲ့သည့် လူတစ်ယောက်ကို  
ပြန်ပြောင်း၍ သတိရနေမိသည်။ သူသည် သတင်းစာ ရောင်းသမားထံမှ  
သတင်းစာတစ်စောင်ကို အပုံထဲမှ ဆွဲနှစ်ယူလိုက်သည်။ သူသည် တိကျေလှ  
သည့် အမူအရာ အသွင်အပြင်ကို ဆောင်ကြုံးလျက် သတင်းစာကို ဖွံ့ဖြိုး  
ဖတ်သေးဘဲ လှမ်း၍ လက်ကမ်းပေးလိုက်သော ငွေ ငါးဖရန်ကိုသာ စူးစိုက်  
ကြည့်နေသည်။ ထိုနောက် လှမ်းပေးပြီးသည်နှင့် သတင်းစာအား ကျွမ်းကျွမ်း  
ပါအောင် လက်၌ဆုပ်ကိုင်၍ ပလက်ဖောင်းပေါ်တွင် လျင်မြန်စွာ ပြေးလေ  
တော့သည်။ သူ၏ မျက်နှာသည် တင်းမာသောအသွင်ကို ဆောင်လျက်  
ဝမ်းနည်းရိဝင်နေသော မျက်လုံးများဖြင့် အဝေးတစ်နေရာသို့ လှမ်း၍  
စူးစိုက်ကြည့်နေသည်။ အမောဆိုနေသော အသွင်အပြင်ကလည်း သူ၏  
ပိုင်တွေနေသောမျက်နှာကို ဖုံးလှမ်းထားသည်။ သူသည် မရပ်မနား ပြေးမြှေ  
ပြေးလျက် မြို့ကြီးအတွင်း အပြေးပြုင်ပွဲတစ်ခု မြို့သူမြို့သားများ ကျင်းပ  
နေဘိသကဲ့သို့ ကျွန်တော်လည်း သူနောက်က အပြေးအလွှားလိုက်တော့  
သည်။

“သူ သိပ်အရင်လို အရေးကြီးနေပါသလား၊ သူဘယ်ကိုသွားမလို့  
လဲ၊ သူရည်ရွယ်ချက်က ဘာလ” ဟု ကျွန်တော်ပါးစပ်က သိချင်သော  
ဖော်ခွဲးများကို တဖွေဖြေရွှေ့နေမိတော့သည်။

ရှုတ်ခြည်း သူသည် ပလက်ဖောင်းထောင့်တစ်နေရာတွင် ရပ်လိုက်  
သည်။ ပြေးလွှားခြင်းကို မပြုလုပ်တော့ဘဲ၊ ထိုနေရာတွင် ခုံးဆက်သွား  
လိုသည့်အနေ မရှိတော့သည့်အသွင်ဖြင့် ခြေခံရပ်၍ နေလိုက်သည်။ မိမိ  
ခုံးကို ထိုနေရာတွင်အဆုံးသတ်ရင်း သူမှာ ရည်ရွယ်ချက်တစ်ခုရှိနေသည်  
ဟု ထင်မှတ်ရသည်။ အခြားလမ်းကို မရွေးချယ်တော့ဘဲ ကာမွန်ဘဲ ဒီနှစ်ခဲ

ရောင်းသော ရွှေးသည်ဘေးတွင် ရပ်နေလိုက်သည် မြို့ပြင်က စွားအွေးအနှံ  
များကို ကျွန်တော် ရှုလေ့ရှုထိုပေမယ့် အလွန်ပြင်းထန်သည့် ကာမွန်ဘဲ  
ဒိန်ခဲ့၏အနှံကို ရှုရှိက်နေရဲ့ မခံမရပ်နိုင်၊ ကျွန်တော့ ရင်ထို့ ပြင်းထန်စွာ  
ခံစားနေရသည်။

ကျွန်တော် ဆက်လက်၍ အဆုံးကို သိလိုသောဆန္ဒ ကျွန်တော်  
ရင်တွင်း၌ ဆာလောင်ငတ်မှတ်နေသည်။ ကျွန်တော်လည်း မတ်တတ်ပဲ့  
၍ သူ့အား တစ္ဆေတောင်း ကြည့်နေမိသည်။ သူ့သည် သတင်းစာကို  
ဖွင့်ဖတ်နေပြီး ဟောပန်းနှစ်းနယ်နေသောအသွင်ကို ဆောင်နေသည်။ သူ့၏  
ရွှေမျှောက်သို့ ဘတ်စိကားတစ်စီးထိုးဆိုက်လိုက်သည်။ ထိုလူသည် မခန့်မှုန်း  
နိုင်သော အရှိန်အဟုန်ဖြင့် ဘတ်စိကားပေါ်သို့ ခုန့်တက်လိုက်သည်။ သူ့၏  
ဘေးဝန်းကျင်ကို သက္ကဇာမမြင်ရ၍ တစ္ဆေတောင်း လုမ်း၍ အကဲခတ်  
လိုက်သည်။ ထိုနောက် သတင်းစာကို ပြန်ဖတ်ရင်း ဘတ်စိကားလည်း  
အလွင်အမြန် ထွက်ခွာသွားတော့သည်။

ထိုလူ့အတွက် ဒီသေန ကျွန်တော် သူ့အားစာရေးချင်ပါသည်။ “လူ  
ယောကုံး၊ ခင်မင်ရသော လူယောကုံး” ကျွန်တော် ခင်ဗျားကို ဒီလို  
ရည်ညွှန်းပြီး ခေါ်ချင်ပါတယ်။ ခင်ဗျား ကျွန်တော်ကို ခွင့်ပြုပါ။ “ဒါ လူ  
ယောကုံး” ခင်ဗျား အရင်မလိုပါနဲ့ ခင်ဗျား လျှောက်ပြီးမနေပါနဲ့။ ခင်ဗျား  
လမ်းမှား လမ်းဆိုကိုရွေးချယ်ပြီး လျှောက်လုမ်းနေတယ်၊ ကျွန်တော် ခင်ဗျား  
ခဲ့ရည်ရွယ်ချက် ဘာလဲဆိုတာ အမြင်သစ်နဲ့ ခန့်မှုန်း သိမြင်နိုင်ပါတယ်။  
ကျွန်တော်ဟာ ကလေးတစ်ယောက်နဲ့တွဲနေပါတယ်။ အဘယ့်ကြောင့်ဆို  
သော် ကျွန်တော်မှာ ကလေးများသိသောအသိ ရှိနေတယ်။ ခင်ဗျား ဆက်  
မပြေးပါနဲ့တော့၊ ခင်ဗျား လမ်းမှားကိုလိုက်နေတယ်၊ ကျွန်တော် ခင်ဗျားကို  
ကြည့်နေမိတယ်။ ကျွန်တော် ခင်ဗျားကို တွေ့မြင်သိရှိခဲ့တယ်။ ကျွန်တော်  
ဟာ လူယောကုံးတွေကို အကဲခတ်တတ်ပါတယ်။ ခင်ဗျား ပြီးနေတဲ့  
ရည်ရွယ်ချက်လမ်းခနီးဟာ ဒါ ဒိန်ခဲ့အနဲ့တွေဖူးလွမ်းနေတဲ့ ပလက်စောင်း  
လမ်းဆုံး သို့မဟုတ် ရွှေ့ဗြိုက်များဖူးလွမ်းပေကျော်တဲ့ ကားမှတ်တိုင်အဆုံး

မဟုတ်သေးဘူးလို့ ကျွန်တော် မှန်းဆတွေးတော်ကြည့်မိတယ်။ ခင်ဗျားရဲ့ နိုဝင်ငံးနည်းနေတဲ့ မျက်လုံးတွေ့နဲ့ လုမ်းကြည့်လို့ မြင်တွေ့ရတဲ့ အပေါ် တစ်နေရာပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည့်ယူဆမိတယ်။ ကျွန်တော် ပြောတာကို နားထောင်ပါ။ ကျွန်တော်ခင်ဗျားကို ဉာဏ်သာစွာ ပြောချင်တဲ့ ကေားတစ်ခွန်းကတော့ ဉာဏ်တိုင်း ကွန်းကော်(၁) (Concorde) နေရာကြီး မှာ ကားများ မီးစုန်းကြီးပြီး လူည့်ပတ်သွားလာနေကြတယ်။ အရာတစ်ခုခုက ဒါ မီးစုန်းကို အင်တိုက်အားတိုက် တွန်းကန်အားပေးနေတယ်လို့ ထင်ရတယ်။ ဒါ မီးစုန်းကြီး ခားခားလည်ပြီး မြည်ဟည်းနေတယ်။ ဒီမီးစုန်းကြီး ကြတက် ဖောင်းပွဲလာခြင်း မရှိဘူး။ ကြည်လင်အေးမြေသာ ရေစီးကြောင်းကြီးတစ်ခု လို့ မီးဆင်းနေသောသဘာတရားရှိပြီး အိမ်များ၏ အောက်ပြောရှိရာသို့ မီးဆင်းကိုန်းဝပ်ပြီး တန်း၍ နေကြပေလိမ့်မယ်။

ပါရီမြို့တော်ကြီးတစ်မြို့လုံးရှိ လူသားတွေ ရေးကြီးသုတေပုက္န့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ရာ ပြေးလွှားနေကြတယ် မဟုတ်လား။ သူတို့ဟာ မျက်မမြင်တွေ့နဲ့ တူနေတယ်။ ခင်ဗျားတို့အားလုံးဟာ မျက်မမြင် တွေ့ပဲ။ ခင်ဗျားတို့ ပြေးချင်သလောက် ပြေးနိုင်ပါတယ်။ ခင်ဗျားတို့ မျှော် လင့်နေတဲ့ ရည်ရွယ်ချက်ပန်းတိုင်ဟာ ခင်ဗျားတို့ရဲ့ ကျောနာက်မှာပဲ ရှိတယ်။ ထိုပန်းတိုင်ခုရှိုးကို သွားဖို့ကတော့ ဘတ်စ်ကားတွေမရှိဘူး။ ခြေကျွော်သွားမှ ရောက်နိုင်ပေလိမ့်မယ်။

“ကျွန်တော် ခင်ဗျားလက်ကို ဆုပ်ကိုင်ပြီး ကျွန်တော်ရဲ့ နောက်ကို သာ ခင်ဗျားလိုက်ခဲ့ပါ” လို့ ကျွန်တော် ပြောချင်ပါတယ်။

“ဒါ ယောကျွား” ကျွန်တော်ပြောတာကို ကောင်းစွာနားထောင်ပါ။ ဒီမှာ ကျွန်တော်ရဲ့ စပျော်ခြား အရက်များ၊ သံလွင်ပင်နှင့် သံလွင်သီးများ ရှိပါတယ်။ ပွဲ့လင်းသည့် လူပုံအလယ်မှာ ကျွန်တော်ရဲ့ အခိုးအငွေ့၊ တလူ လူထွက်နေသည့် ကျွန်တော်ရဲ့ ဆီကြော်စက်အဟောင်းကြီးကို ကျွန်တော် ကိုယ်တိုင် အာရုံစိုက်ပြီး စောင့်ကြည့်နေမယ်။

“ခင်ဗျားတွေ့လား ကျွန်တော်ပေါ်မှာ ကျွန်တော်ရဲ့ ခွေးလေး ထားရှိ

တဲ့မေတ္တာ”

“ဒါဟာ စဉ်းစားစရာကောင်းတဲ့ အကြောင်းတစ်ခု မဟုတ်ပေဘူးလား”

ကျွန်တော်အဲ ခင်ဗျားကို စာရေးနေ့အချိန်ဟာ ညနေတောင် နေဝှက်ဆည်းဆာအချိန်ရောက်နေပြီ။ သွေးနံရောင်ဖြာထွက်နေတဲ့ အိုင်ထဲမှာ နေလုံးကြီး အိပ်တန်းတက်စပြုနေပြီ။

အဏ္ဍာရီဆန်လှတဲ့ နေဝှက်ဆည်းဆာအကြောင်းကို ကျွန်တော် စာအုပ်တွေထဲမှာ တစ်ခါမျှမဖတ်ဖူးဘူး။ သဘာဝပတ်ဝန်းကျင် စာအုပ်ကြိုးထဲမှာပဲ ထိတွေ့သိရှိခဲ့ရတယ်။

မနေ့က ကျွန်တော် စိတ်နည်းနည်းကျွုံးကျပ်သွားတယ်။ ကျွန်တော် ရဲ့ခိုအိမ်ထဲမှာ ခိုင်က်သုံးကောင် ထပ်တိုးလို့နေတယ်။ ဟန်နေ ဝါကြားသော အသွေးအပြင်ဖြင့် တွန်းသံကျူးပြီး ကျွန်တော်လက်ထဲက မျိုးစေ့များကိုစားရန် ကျွန်တော်အနားသို့ ချဉ်းကပ်လာကြတယ်။

ဟိုမှာ ကျွန်တော်ပြတင်းပေါက်အောက်မှာရှိတဲ့ ရေပန်းတွင် ကျွန်တော် ပေါက်တူးနှင့်တူး၍ ရေကိုရှာဖွေခဲ့တယ်။

ဒါဟာ ရည်မှန်းချက်တစ်ခုပဲ။ ဒါကိုခင်ဗျားရဲ့ ရိုဝင်နေတဲ့ မျက်လုံး အခိုက် ရှာဖွေနေတာဖြစ်ရမယ်။ လာပါ။ ကျွန်တော်နောက်ကို လိုက်ခဲ့ပါ။ ခင်ဗျားအတွက် ပျော်စွဲငါးမြော် အပြည့်အဝရရှိဖို့ရာ ခင်ဗျား ကျွန်တော် အေးခြား နေရောင်ခြည်အောက်ကို ရောက်တဲ့အချိန်မှာ ခင်ဗျားသိမြင် ခံစား ရပါလိမ့်မယ်။

လိုက်ခဲ့ပါ။ ခင်ဗျား ပတ်ဝန်းကျင်တစ်စွမ်းလုံးရဲ့ အကြောင်းအရာ သတင်းများကိုပြောပြုပါ။ လိုက်ခဲ့ပါ။ အားလုံးလိုက်ခဲ့ကြပါ။ ခင်ဗျားတို့ အားလုံး ပျော်စွဲငါးမြော် ရရှိမည့်နေ့ဟာ သစ်ပင်ကြီးများ လမ်းမများကို ဖုံးလွမ်းသွားမည့်နေ့။ နှယ်ပင်များ၏ အလေးချိန်နှင့် “အိုးဘေလို့(ခဲ့) ကျောက်တိုင်ကြီးကို ရစ်ပတ်ဖုံးအုပ် လွမ်းပါးသွားမည့်နေ့။ အိုယ်လ် အော် ဝင်ကြီး ကိုင်းညွတ်မည့်နေ့။ လူ့ဗုံး (Louvre) ပြတိက်ကြီး၏ လက်နှစ်

ဝယ်သည့်နေရာတွင် မှုည့်နေသောသီးတောင့်များ ပေါ်ပါးစွာ ပွင့်အာ  
လာမည့်နေ့။ မျိုးစောင့်များ ပလူပျံကျလာမည့်နေ့။ ဂုဏ်ပောင်းများတွင်  
နှီသော မြေအောက်ရထားများအတား အုံသြပြီး ယျက်စိကျိန်းနေသည့်  
တော်ဝက်သီးများ အဖြူးတုန်း၍ ထွက်ပေါ်လာကြမည့်နေ့ ဖြစ်သည်။

x x x

## DESTRUCTION DE PARIS

JEAN GIONO

မှ တိုက်ရိုက်ပြန်ဆိုပါသည်။

L'HÔTE  
ALBERT CAMUS

ခည်သည်

ကျောင်းဆရာသည် လူနှစ်ဦး သူ့ထံ အဝေးမှ ကုန်းမြင့်ပေါ်သို့  
တက်လာသည်ကိုစိုက်၍ ငေးကြည့်နေသည်။ တစ်ဦးမှာ မြင်းစီးပြီး တစ်ဦးမှာ  
ခြေကျင်လျှောက်လာသည်။ မြင့်မားသော တောင်ကုန်းပေါ်သို့ မတက်လာ  
ကြသေးပေ။ တောင်ခြေရင်းရှိ ကျောင်းဘက်သို့ ခက်ခဲစွာ ကြိုးစား၍  
လျှောက်နေကြသည်။ တစ်ဖန် နှင့်ထဲထို့ အားလုံးကို၍ လျှောက်ရင်း  
ကျောက်တုံးများအကြားရှိ အထိုကျုန် ကုန်းမြင့်ပေါ်သို့ အစဉ်တစိုက်  
ဆက်လက်လျှောက်လာကြပြီး တဖြည်းဖြည်း ကျောင်းရှိရာဘက်သို့ ရောက်  
လာကြသည်။ သူတို့၏မြင်းမှာလည်း မောပန်းလှပ်ရှားနေရ၍ သူ၏  
အော်သံအား ထင်ရှားသဲကွဲစွာ မကြားရသော်လည်း သူ၏နှာခေါင်းမှ ထွက်  
နေသောအိုးအငွေ့များကို မြင်တွေ့နေရသည်။ သူတို့ နှစ်ဦးထဲတွင် တစ်ဦး  
မှာ ဤနိုင်ငံကို သိကျွမ်းနေပုံရသည်။ ညွှန်းထားသည့်လမ်းပေါ်သို့ လျှောက်  
နေရသော်လည်း လမ်းမှာ နှင့်ထဲများ ဖုံးအုပ်လွမ်းပိုးထားသည့်အတွက်  
လမ်းများ ညစ်ပေနေသည်။ နှင့်ထဲကြောင့် လမ်းများအား သဲကွဲစွာ ဖြောင်ရ

ရတနာပုံစာပေ

ပေါ်ကျောင်းဆရာသည် အချိန်ကို တွက်လိုက်ပြီး သူတို့နောက်ထပ်  
တစ်နာရီကြာမှ တောင်ကုန်းပေါ်သို့ရောက်မည်ဟု သိရှိနားလည်ထားသည်။  
အပြင်တွင် ရာသီဥတုမှာ လွန်စွာအေးနေသည်။ ကျောင်းဆရာလည်း  
အခန်းထဲသို့ ပြန်ဝင်သွားပြီး အနွေးထည်ကို သွားယူလိုက်သည်။

အအေးဗာတ် ပြင်းထန်လွန်း၍ ရေခဲများ သို့လျှောင်ထားသည့်  
အခန်းနှင့်ပင် တူနေသည်။ သူသည်အတန်းများကိုဖြတ်၍ စာသင်ခန်း  
ထဲသို့ ဝင်လာသည်။ ကျောက်သင်ပုန်းပေါ်တွင် မြှင့်လက်တက် (၄)ခုနှင့်  
ပြင်သစ်ရေးကြောင်းများအား မေဖြူးအရောင် (၄)မျိုးနှင့် အရောင်တင်  
၍ ချယ်မှုန်းထားပြီး ထိုမြှင့်လက်တက် (၄)ခုအား အဝေးမှ ထင်ရှားစွာ တွေ့  
မြင်နိုင်လေသည်။ ငါးမြှင့်လက်တက်များ ပါးဆင်းနေသည်မှာ ကျောက်သင်  
ပုန်းပေါ်တွင် (၃)ရက်ပင်ကြာနေပေပြီ။ (၈)လမ္မာ ခြောက်သွေ့ခြင်းခေါ်ကို  
ခံစားကြပြီးမှ ယခုတစ်ဖန် ပြင်းထန်စွာကျေသာနှင့်ထူမှာ အောက်တိုဘာ  
လတစ်ဝက်လောက်ကတည်းက အဆက်မပြတ် နေရာညပါ ကျဆင်းနေ  
သည်။ ထိုနှင့်ထူမှာ ပထမဦးဆုံးကျဆင်းသော နှင့်ထူဖြစ်သည်။

အပြောင်းအလေအားဖြင့် ပိုးစွာသွန်းခြင်းလည်း လုံးဝမပြုပေ။  
စွာများတွင် အနှံ့အပြားနေထိုင်ကြသော ကျောင်းသား (၂၀)ခန့်မျှကျောင်း  
သို့ လာရောက်မတက်နိုင်ကြတော့သိ ရာသီဥတုကောင်းမွန်လာသည်အထိ  
စောင့်ဆိုင်းနေကြသည်။ 'ဒါရူး'သည် အရှေ့စာသင်ခန်းဘက်၌ရှိသော သူ  
နေထိုင်ရာ တစ်ခုတည်းသော အခန်းအား အပူးဓာတ်ငွေ့ပေးထားသည်။  
အလယ်ပိုင်းဘက်၌ တည်ရှိနေသော ပြုတွင်းပေါက်အား ဖွင့်ထားသည်။  
ပြတ်းပေါက်ဘက်ကြည့်မည်ဆိုပါက မဝေးကွာလုံသော ကိုလိုမိတာ  
အတွင်းရှိ တောင်ဘက်ပိုင်းသို့ နိမ့်ဆင်းသွားသောလမ်းကို တွေ့မြင်ရသည်။  
ရာသီဥတုသာယာသောနေ့ရက်များတွင် ခရမ်းရောင်သန်းနေသော တောင်  
တန်းကြီးများ၊ သဲကွန်းရာဘက်ဆီသို့ တံခါးသဖွယ် ဖွင့်ဟပေးထားသည်။

အနည်းငယ် နွေးထွေးခပြုလာသည့်အချိန်တွင် ဒါရူးသည် ကုန်းမြင့်  
ပေါ်သို့တက်လာသော လူနှစ်ဦးအား ပထမဦးစွာ နီးကပ်စွာတွေ့မြင်ရလေ

သည်။ နက်စောက်သာ ချိုင့်ရှမ်းအား သူတို့ကျော်လွှားနိုင်ခဲ့ပေပြီး ကောင်းကင်ကြီးလည်း ကစ်စတစ်စနှင့် ဖျော့သောအရောင်အသွင်ကို ပြောင်းလဲဝယ့် နေသည်။ ကဖြည်းဖြည်းနှင့် ဉာဏ်ရောက်လာပြီဖြစ်၍ နှင့်ထုလည်း အနည်းငယ်မျှသာကျေဆင်းတော့သည်။ မကြည်လင်၊ မသန့်စင်သော အလင်းရောင် အောက်တွင် မိုးလင်းစပ်ဖြင့်နေတုန်းပင်။ နေ့လယ် နာရီပြန်နှစ်ချက် ရှိသေးသော လည်း မိုးလင်းခါစအချိန်နှင့် တူလှသည်။ လွှန်ခဲ့သည့် (၃)ရက် ခန့်ကပ်င်းထန်စွာ မွေးနောက်တိုက်ခတ်သွားသည့် လေမှန်တိုင်းထက် ယခု ပို့၌ အခြေအနေကောင်းလာသည်ဟု ဆိုရပေမည်။ ဒါရွှေးသည်လည်း သူ၏ အခန်းထဲ၌သာ ကိန်းအောင်းနေလေ့ရှိသည်။ သူ၏တံ့စက်ပြီတဲ့ ခေါင်မြို့ အောက်၌သာရှိသော ကြက်၊ ဘဲများကိုသာ သွားရောက်ကြည့်ရှုပြီး မိုးသွေး သွားရောက်သယ်ယူခြင်းမှ လွှဲ၍အပြင်သို့ မထွက်ပေ။ သူအာဖို့ ကံကောင်း ချင်တော့ မြောက်ဘက်အနီးရှိ တာရှစ်ဖြို့မှ အစားအသောက်များ လာပို့ သည့်ကားသည် မုန်တိုင်းမကျမို့နှစ်ရက်က လာရောက်ခဲ့ပြီဖြစ်၍ နောက် ထပ် (၄၈) နာရီအတွင်း ရောက်လာပေါ်းမည်။

ဒါရွှေး၏ အခန်းထဲတွင် ဂျုအိတ်များ သို့လောင်ထားရသည့်အတွက် ပြည်လျှော်သိပ်နေသည်။ မြဲမှသူ့အား ခြောက်သွေ့ခြင်းဒဏ်၏ ဓားစာခံ များမြှင့်ကြသော ကျောင်းသားများနှင့် သူတို့၏ မိဘများ အားဝင့်ပေးရန် ထို့ကျိုအိတ်များအား ပို့ထားခြင်းဖြစ်သည်။ အမှန်မှာတော့ လူသားအားလုံး အပေါ် ဤကဲ့သို့ ဒုက္ခကျေရောက်ခြင်းဖြစ်သည်။ နေ့စဉ်နေ့တိုင်း ကလေးများ အား ဒါရွှေးက ဂျုများ ဤကဲ့သို့ခွဲဝေပေးနေရသည်။ ရာသီဥတုဆိုသွေ့များသည် အချိန်မှာ ငတ်မှတ်ခေါင်းပါးဒဏ်ကို ခံစားကြရမည်ကို ဒါရွှေးသိထားလေ သည်။

ကျောင်းသားများ၏ဖောင်များ သို့မဟုတ် ညီအစ်ကိုများ ယနေ့သွေ့ လာရောက်ခဲ့ပါက သူတို့အား ဂျုစွေ့များပင် ပေးနိုင်ပေလိမ့်မည်။ နောက် တစ်ကြိမ် ဂျုရိတ်သိမ်းချိန်ကို စောင့်ကြရပေါ်းမည်။

ပြင်သစ်နိုင်ငံမှ တင်လာသော ဂျိုသဘောများ ဆိုက်ရောက်လာကြပြီ။ ဆိုးရွားသောအချိန်ကာလများက တစ်စတစ်စဖြင့် ပြီးဆုံးပြုလေပြီ။ ယခုလိုကျရောက်သော ဒုက္ခာဆိုးကြီးကို မေ့ပစ်ဖို့ရာ မဖြစ်နိုင်တော့ပေါ့။ နေရောင်ထဲ၌ တပ်ချိ၍ လွှင့်နေသော သဘောဟောင်းများမှာ နှစ်ပါးလွန်းလျ၍ အဝေးမှုကြည့်လျှင် နာနာဘာဝနှင့်ပင်တူနေတော့သည်။ တောင်ကုန်းပေါ်ရှိ မြေကြီးများသည်လည်း နောက်အပူရှုနိုင်ခဲ့ကြောင့် အက်ကွဲပြီး ဖုတ်တယောင်းထောင်းထနေပြီး ခြေထောက်များအား မီးမြှုက်ထားဘိုးကဲ့သို့ ပုံခြုံတောက်လောင်နေသည်။ တိဇ္ဈာန်များဖြစ်ကြသော ဆိတ်ကောင်များ ထောင်ချိ၍ သေဆုံးကြရသည်။ လူတွေလည်း အနှံ့အပြား သေဆုံးကြရသည်။

ဒုက္ခာမြို့မြောင်ကျနေသော အချိန်ကာလအတွင်း ဒါရ္ဓာသည် ပျောက်ဆုံးလုပ်းပါး ကျောင်းဝင်းထဲ၌ ရဟန်းတစ်ပါးကဲ့သို့ နေထိုင်လေသည်။ သူ့၏အနည်းငယ်သာကျော်ရှိတော့သည့် စားနပ်ရိက္ခာများနှင့် ရောင့်ခဲ့တင်းတိမ် လျက် ကြမ်းတမ်းသောဘဝကို ရင်ဆိုင်ခဲ့ရသည်။ သူကိုယ်သူလည်း မင်းတစ်ပါးဟု ထင်မှတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယိုင်နေသော အုတ်ထပ်၊ ကျော်းမြောင်းသော နေရာထိုင်ခင်းနှင့် အဖြူရောင် သစ်သားအဆင့်များရှိသော သူ၏အခန်း၊ သူ၏ရေတွင်း၊ သူ၏ နေ့တိုင်းစားရသော အစားအစာများနှင့် ရေကို သူပိုင်ဆိုင်နေခြင်းကြောင့်ပင်ဖြစ်သည်။ မမျှော်လင့်ဘဲ နှင့်ပိုးကျရောက်ခြင်း၊ ရာသီဥတု ပြင်းထန်ခြင်းကြောင့် ဒါရ္ဓာလည်း ပြင်းထန့်စွာခဲ့စားရသည်။ ဤနိုင်ငံတွင်နေဖို့ရာ လွှန်စွာခက်ခဲသည်။ ဒါရ္ဓာမှာ ဤနိုင်ငံတွင် မွေးဖွားခဲ့သူမဟုတ်ပါလား။ သူအဖို့ ရာသီဥတုကလွှဲ၍ မည်သည့်အခက်အခဲမျှ မရှိပေါ့။ ဆိုးသွမ်းလှသော ရာသီဥတုကပင် သူအား ဤနိုင်ငံတွင် မနေနိုင်အောင် ပြည်နှင့်ခေါ်ပေးနေဘိုးကဲ့သို့ ထင်မှတ်ရသည်။

ဒါရ္ဓာသည် ကျောင်းရွှေရှိ မြေပြန့်ရှိရာသို့ ထွက်လာသည်။ ထိုလူနှစ်ဦးမှာလည်း ကုန်းတက်တစ်ဝက်လောက်ပင်ရောက်နေကြလေပြီ။ မြင်းသည်တော် ဘလ်ဒုစိအား ကောင်းစွာမှတ်မို့လေသည်။ သူသည် ပုံလိပ်

ဟောင်းတစ်ဦးဖြစ်ပြီး သူ့အား သိကျမ်းနေသည်မှာ ကြာလေပြီး ဘယ်ဒုခို  
သည် မြင်းကြီးအား ကျစ်လျစ်စွာကိုင်ထားပြီး သူ၏နောက်တွင် အာရပ်  
လူမျိုးတစ်ဦးလည်း လိုက်ပါလာသည်။

ထိလူ၏ လက်နှစ်ဖက်မှာ ချည်တုပ်နှောင်ထားခြင်းခံရပြီး ဦးခေါင်း  
ခိုက်စိုက်ဖြင့် ဘယ်ဒုခိုးနောက်မှုဖြည်းညွှဲးစွာ ကပ်၍ လိုက်ပါလာသည်။  
ပုလိပ်သည် ဒါရွှေကို မြင်လိုက်သည်နှင့် နှုတ်ဆက်လိုက်သော်လည်း ဒါရွှေက  
မည်သည့်အမူအရာ တစ်စုံတစ်ခုမျှ မတဲ့ပြန်ပေါ့။ ဘေး၌ကပ်၍လိုက်ပါ  
လာသော အာရပ်လူမျိုး အမျိုးသားကိုသာ စိုက်၍ကြည့်နေလိုက်သည်။  
အာရပ်အမျိုးသားသည် အာရပ်လူမျိုးများ ဝတ်ဆင်လေ့ရှိသော ဂျေလာ  
ဝတ်စုံအပြာရောင်အား ဝတ်ဆင်ထားပြီး ကြီးသိုင်းဖိနပ်ကိုလည်း ဝတ်ဆင်  
ထားသည်။ ထူထပ်သော သိုးမွေးနှင့် ပိုးခြေအီတ်များကိုလည်း စွပ်ထား  
သည်။ ကျဉ်းမြောင်းသေးငယ်သော ဦးထုပ်တစ်လုံးကိုလည်း ဆောင်းထား  
သည်။ တဖြည်းဖြည်းနှင့် သူတို့နှစ်ဦး ဒါရွှေ၏အနားသို့ ရောက်လာကြ  
သည်။ ဘယ်ဒုခိုးသည် သူ၏မြင်းအား အုပ်ထိန်း၍ ဂရာတစိုက်ဆွဲလာရင်း  
နောက်ဆုံး သူတို့နှစ်ဦး ဒါရွှေ၏ ရွှေမျာ်က်သို့ ရောက်ကြလေတော့သည်။

အသေားမြင့်၍ ဘယ်ဒုခိုးက “ကျပ်တို့ အလုအာမာကိုရောက်ဖို့  
ကိုလိုပိတာသုံးရာကို လျှောက်ရတာတစ်နာရီတောင်ကြာတယ” ဟု ဘယ်ဒုခိုး  
က အော်၍ပြောလိုက်သည်။ ဒါရွှေသည် မည်သည့်အဖြေကိုမျှ ပြန်ပေးသဲ  
ထူထပ်သော အန္တားထည်ကို ဝတ်ဆင်လိုက်ပြီး သူတို့ နှစ်ဦးအား စိုက်၍  
ကြည့်နေလေသည်။ အာရပ်သည် တစ်ချိန်လုံး သူ၏ဦးခေါင်းအား င့်ထား  
ပြီ မည်သူ့ကိုမျှ မေ့မကြည့်ဘဲ အနောက်မှ စိုက်စိုက်လိုက်ပါလာသည်။

မြေပြန်ပေါ်သို့ရောက်မှ ဒါရွှေက “ကောင်းသောနှုန်းက်ခင်းပါ”  
ထူ လုမ်းနှုတ်ဆက်လိုက်သည်။

“လာကြပါ၊ အထဲကိုဝင်ပြီး အန္တားဓာတ်ကို ခို့လွှဲပါ”

ဘယ်ဒုခိုးသည် ဖြည်းညွှဲးစွာ သူ၏ မြင်းပေါ်မှ ဆင်းလိုက်သည်။  
တိုင်ထားသောကြိုးအား လက်မှ မဖြေတ်သေးဘဲ ကျောင်းဆရာအား ပြုပြီ

လိုက်သည်။ ထိုးထိုးထောင်ထောင်၊ ကျိုးတိုးကျေတဲ့ ပေါက်နေသော နှုတ်ခမ်းမွေးများအကြားမှ ကျောင်းဆရာက ဒါရ္စားအား ပြီးပြီလိုက်သည်။ အထဲသို့ ချိုင်ဝင်နေသော သူ၏ နက်မျောင်သောမျက်လုံးများ၊ သူ၏ ပါးစပ် တစ်စိုက် ၌တွန်းနေသော ပါးရေများကပင် သူအား တည်ကြည့် သေချာသောအသွင် ကို ဆောင်နေသည်။ ဒါရ္စားသည် မြင်း၏ နေားကြီးကိုကိုင်၍ သေးငယ်သော အဆောက်အအီး ရှိရာဘက်သို့ မြင်းအား မောင်းနှင်သွားပြီး တစ်ဖန် ဒါရ္စားတို့ ရှိရာဘက်သို့ ပြန်လှည့်လာသည်။

ထိုသူနှစ်ဦးအား ဒါရ္စားက သူ၏အခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။ “ကျွန်တော်အခန်းကို အပူငွေးပေးလိုက်ဦးမယ်” ဟု ဒါရ္စားက ပြောလိုက်သည်။ “ဒါမှ ကျွန်တော်တို့ နေသာထိုင်သာရှိမှာ” ဟု ပြောရင်း အခန်းထဲသို့ ပြန်ဝင်သွားသည်။ ဘလ်ခူးစီလည်း လျောင်း၍ ထိုင်နိုင်သော ထိုင်ခံပေါ်၌ ထိုင်ချလိုက်သည်။ ကြိုးနှင့် တုပ်နောင်ချည်ထားသော အာရပ်လူကိုလည်း ကြိုးဖြေပေးလိုက်၍ ထိုလူသည် ပါးဖို့ဘေး၌ ပုံဆစ်တုပ်ထိုင်နေလိုက်သည်။ သူ၏လက်များမှာ တုပ်၍ ချည်နောင်ထားခြင်းကိုခံရလျက်ပင် ဆောင်းထားသော်းထုပ်အား အနောက်သို့တွန်းလိုက်ပြီး ပြတင်းပေါက်ဘက်သို့ ဗုံးစိုက်၍ လှမ်းကြည့်နေလေသည်။

ဒါရ္စားသည်လည်း အရပ်ဆုံး အာရပ်၏ ပြည့်ဝ၍ ထူထပ်သော နှုတ်ခမ်းများအား သတိထားမိလိုက်သည်။ ချောမွတ်နေသောအသွင်ကို ဆောင်နေပြီး ကပ္ပလီလူမျိုးနှင့် နီးစပ်သည်ဟု ထင်မြင်ယူဆလိုက်သည်။ သူ၏နှာခေါင်းမှာလည်း ချွန်မြေနေသည်။ မျက်လုံးအစုံမှာလည်း နက်နှီးဗြီးပြီး အရောင်တောက်ပနေသည်။ သူ၏ မောက်နေသော နဖူးအား ဦးထုပ်ဖြင့် ဖူးအုပ်ထားသည်။ နေရောင်၏၁၈၅၇ကြောင့် နိုဝင်၍ ကျက်နေသောအသား မှာ ယခုတစ်ဖန် အအေး၁၈၅၇ကြောင့် အသားရောင်ဖျော့နေသည်။ သူ၏ မျက်နှာပေါ်တွင် ပူးပင်စိုးရိပ်၍ ခံပြင်းနေသောအသွင်ကို ဆောင်နေသည်။ အာရပ်သည် ဒါရ္စားဘက်သို့လှည့်၍ ဒါရ္စားအား စိုက်၍ကြည့်နေသည်။

“ဒီနားကို တိုးလာပါ။ ကျွန်တော်ခုံပျားကို ပူးပိနာနဲ့ဖျော့ထားတဲ့

လက်ဖက်ရည်ကိုတိုက်မယ်”ဟု ကျောင်းဆရာ ဒါရ္မာက လျမ်းပြောလိုက်သော အခါ “ကျွေးဇူးတင်ပါတယ်” ဟုဘလူစီက ပြန်ပြောလိုက်သည်။ “တကယ့် မောပန်းခြင်းပဲ၊ မြန်မြန်အနားယူရမယ့်အချိန် ရောက်ပါ စေ”ဟု ပြောလိုက်သည်။

ထို့နောက် အာရပ်ဘက်သို့ လှည့်၍ “လာဒီနားကို တိုးလာ” ဟု အာရပ်ဘာသာစကားဖြင့် ပြောလိုက်၍ အာရပ်သည် ထ၍ မတ်တတ် ရပ်လိုက်ပြီး ဖြည်းနေးစွာ တုပ်နောင်ထားသောလက်များအား အရှေ့ဘက် သို့ဆန်၍ ကျောင်းထဲသို့ ဖြတ်ဝင်လာသည်။ လက်ဖက်ရည်နှင့်အား ကုလားထိုင်တစ်လုံးအားလည်း ဒါရ္မာ ယူ၍ ထွက်လာသည်။ ဘလ်ဒူစီသည် ကျောင်းသားများထိုင်သော ထိုင်ခုံတွင် ဝင်ရောက်ထိုင်နှင့်နေလေပြီ။ အာရပ် လူသည် ပုံဆစ်တုပ်ပြီး ကျောင်းဆရာတ်တဲ့ပွဲအားပို၍ ထိုင်နေလိုက်သည်။ အကျဉ်းသမားအား လက်ဖက်ရည်ခွက်ပေးရန်၊ အကျဉ်းသမားရွှေ့ချုပ် သူ၏ ချည်၍တုပ်နောင်ထားသော လက်များအား ငေးကြည်၍ တွေဝေနေမီသည်။ “ဖြစ်နိုင်ရင် လက်တွေကို ဖြုတ်ပေးလိုက်ရရင် ကောင်းမှာပဲ” ဟု ပြောလိုက်သောအခါ “ဟုတ်တာပေါ့၊ ဒါခါမီး သွားဖို့အတွက်ပဲ ချည်နောင်ထားတာ” ဟု ဘလ်ဒူစီက ပြောရင်းမတ်တတ်ရပ်ရန် ကြီးတဲ့လိုက်သည်။ ဒါရ္မာသည် ဖန်ခွက်အား ကြမ်းပေါ်သို့ချထားလိုက်ပြီး ပုံဆစ်တုပ်၍ အာရပ်လူမျိုးသေး တွင် ထိုင်ချလိုက်သည်။ ဒါရ္မာသည် ကေားမပြောသေးဘဲ အုံသန်းနေသော အာရပ်၏ မျက်လုံးအစုံအား စိုက်၍ကြည့်နေလိုက်သည်။ လက်များ ဖြုတ်ပေးလိုက်သည်နှင့် နာကျင်သော လက်နှစ်ဖက်အား ပွုတ်သပ်နေသည်။ သူ၏ လက်များမှာ ရောင်ကိုင်းနေ၍ လက်ဖက်ရည်ဖန်ခွက်အား ကြီးတဲ့၍ ဆုပ်ကိုင်လိုက်ပြီး အရှိန်ပြင်းစွာဖြင့် တစ်ကျိုက်ပြီးတစ်ကျိုက် မေ့ချလိုက်သည်။

“ကောင်ပြီး အခု ခင်ဗျားတို့ ဘယ်ကိုသွားကြမလို့လဲ” ဟု ဒါရ္မာ ထို့ အေးလိုက်သည်။

ဘလ်ဒူစီသည် လက်ဖက်ရည်နှင့် မထိစေရန် သူ၏နှုတ်ခေါ်ချောင်း

အား လက်နှင့်သပ်လိုက်ပြီး "ဒီကိုပါပဲ သားရယ်" ဟု ပြန်ဖြေလိုက်သည်။

"ရယ်စရာကောင်းတဲ့ တပည့်တွေပဲ၊ ခင်ဗျားတို့ ဒီမှာ ဉာဏ်ပြုမလိုလား" ဟု ဒါရွေးက လှမ်းမေးလိုက်သည်။

"မအိပ်ပါဘူး၊ ဘဲလ်အာမာဖြူကို ပြန်ကြမှာပါ။ ဒီမိတ်ဆွဲကို တောင်ဂိမ္မြူကို လွှတ်ပေးလိုက်ပါ။ သူကို စုပေါင်းမြှုံးက စောင့်နေကြတယ်" ဟု ဘလ်ဒုစ္စာ ပြန်ပြောလိုက်သည်။ ဘလ်ဒုစ္စာသည် ဒါရွေးအား ခင်မင်သော အပြီးကလေးဖြင့် စိုက်ကြည့်နေပြီး "ခင်ဗျား ဘာများ နောက်ထပ် ပြောစရာ ရှိသေးသလဲ" ဟု ကျောင်းဆရာက ဘလ်ဒုစ္စာအားမေးလိုက်သည်။ "ခင်ဗျား က ကျွန်တော့ကို ဂရုမစိုက်ဘူးလို့ ကျွန်တော်ဆိုချင်တယ်"

"မဟုတ်ပါဘူး သားရယ်၊ ဒါဟာ အမိန့်တွေပဲ"

"အမိန့်တွေလား၊ အမိန့်ဆိုရင် ကျူးမှုမလိုက်နာနိုင်ဘူး" ဟု ပြောရင်း တွေဝေသောအမူအရာဖြင့် စဉ်းစားနေလိုက်ပြီး ကော့စ်လူမျိုး အဘိုးကြီးအား စိတ်အနောက်အယုက်ဖြစ်သွားမည်ကို စိုးမြိမ်၍ . . .

"ဒါ ကျွန်တော့အလုပ်မှ မဟုတ်ဘူး"

"အင်း . . . ဒါ ဘာကိုဆိုလိုတာလဲ၊ စစ်အချိန်အခါမှာ ကျရောက်တဲ့ အလုပ်မှန်သမျှ အားလုံး လုပ်ကြရမှာပဲ၊ မင်းဇွဲးချယ်နေလို့ မရဘူး"

"ဒီလိုဆိုရင် ကျွန်တော်စစ်ဖြစ်ဖို့ ကြေညာတာကိုပဲ စောင့်နေတော့မယ်"

ဘလ်ဒုစ္စာသည် ခေါင်းညီတ်ပြလိုက်ပြီး "ကောင်းပြီ အမိန့်ထုတ်ထားတော့ ခင်ဗျားနဲ့လည်း သက်ဆိုင်တာပေါ့လော့ အားလုံး လုပ်ရှားနေတယ်လို့ သိရတယ်။ နောက်ပေါ်လာဦးမယ့် တော်လှန်ရေးကြောင်းအကြောင်း ပြောနေကြတယ်။ ကျူးမှုတို့တစ်နည်းအားဖြင့် တက်ကြော့နေတာပေါ့" ဟု ဘလ်ဒုစ္စာ ပြောလိုက်သောအား ဒါရွေးသည် သူ၏ မချောမွတ်သောလေသံအား နားစွင့်နေသည်။

"နားထောင်ပါသားရယ်၊ မင်းကို ငါချိတယ်ဆိုတာ မင်းနားလည် ရမယ်၊ ဆယ့်နှစ်ထောက်လောက်ရှိတဲ့ တို့တစ်တွေဟာ အလ်အာမာမှာ

ပတ္တရောင်လှည့်ဖို့ ရောက်နေကြတယ်။ အဲဒါကို အခု ကျွုပ်ပြန်သွားရမယ်

“ဒီမြင်းကျားကောင်ကို မင်းနဲ့ အပ်ထားခဲ့ပြီး ပြန်သွားရမယ်။ ဒီလူ ကို ဟိုမှာထားလို့မဖြစ်ဘူး။ သူ့ရဲ့အို့ကလည်း လှုပ်ရားနေတယ်။ သူတို့ ပြန်လိုအောင်နေကြတယ်။ သူ့ကို တောင်ဂိုက် မနက်ဖြန် မင်းခေါ်သွားပေးပါ။ မင်းလို သန်စွမ်းတဲ့လူအဖို့ကတော့ ကိုလိုပိတာနှစ်ဆယ်ခနီးဟာ ဘာမှနှစ်မှာ မဟုတ်ပါဘူး။ ဒါပြီးရင် ပြီးတာပါပဲ။ မင်းလည်း ကျောင်းသားတွေနဲ့ ပြန်တွေ့ပြီး အလုပ်ဆက်လက်လုပ်ကိုင်ရင်း ကောင်းသောလမ်းခနီးကို လျှောက်ရမှာ ပဲ”ဟု ဘလ်ဒူစိုက ဒါရဲးအား ပြောလိုက်သည်။

ကာထားသော ထရံအနောက်မှ မြင်း၏ ပြင်းထန်စွာ အသက်ရွှေသံ ကိုကြားရသည်။ ဒါရဲးသည် ပြတင်းပေါက်ရှိရာဘက်သို့ လုမ်းကြည့်သည်။ အပြင်တွင် မိုးလင်းစပြုနေ၍ အလင်းရောင်များ ဖြာထွက်နေသည်။ နှင့်မှား ဖုံးအုပ်ထားသော တောင်ကုန်းများပေါ်သို့ နေရောင်ခြည်ကျေရောက်သည် နှင့် နှင့်ထူးထူးအရည်ပျော်ပြီး ပူပြင်းသောနေရောင်ခြည်ကြောင့် ကျောက်ခဲ့ ပြင်ကြီးလည်း ခြစ်ခြစ်တောက်အောင် ပူနေပေလို့မည်။ ကောင်းကင်၏ အပြောင်းအလဲကြောင့် ရက်ပေါင်းများစွာ အထိုက်နွင့်ပြင်ကြီးသည် ကြောက်သွေ့သောအလင်းရောင်နှင့် အပူရှိနိုးအား အပြည့်အဝ ရပေါ်းမည်။ လူတွေအတွက်တော့ ထူးခြားမှုနှစ်မည် မထင်ပေ။

ထို့နောက် ဒါရဲးသည် ဘလ်ဒူစိုဘက်သို့ ပြန်လည်ကြည့်လိုက်ပြီး ပုလိပ် ပါးစပ်မဟာခင် “ဒီလူ ပြင်သစ်လိုပြောတတ်လား” “ဟင့်အင်း၊ တစ်လုံး စုံ မပြောတတ်ဘူး သူကိုလိုက်ရှာနေကြတယ်။ ဒီလူဟာ သူရဲ့ ညီတစ်ဝါးကွဲ တို့ သတ်လိုက်တာလေ” ဟု ဘလ်ဒူစိုက ပြန်ဖြေလိုက်သည်။

“ကျွန်တော်တို့အတွက်ရော အသက်အန္တရာယ်ရှိသလား”

“မထင်ပါဘူး။ ဒါပေမယ့် အတိအကျတော့ ဘယ်ပြောလို့ရမလဲ”

“ဘာဖြစ်လို့ သတ်လိုက်တာလဲ”

“မိသားစုံပြသနာကြောင့်လို့ ထင်တာပဲ။ တစ်ဦးနဲ့တစ်ဦး စပါး အကြော်းပေးစရာရှိတဲ့ကိုစွာကနေ အခုလိုပြစ်ရတာပဲ။ သိပ်တော့ မသဲကွဲတွေ့

အတိအကျမသိရဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် နောက်ဆုံးတော့ သူရဲ့ ညီဝိုင်းကဲ ကို ဆိတ်သတ်တဲ့ ဖိုန်းနဲ့ “စ်” ဆိုပြီး ထိုးသတ်လိုက်တယ်လို သိရတယ်။ ဆိတ်ကို မင်း ဘယ်လိုသတ်တယ်ဆိုတာ သိတယ်မဟုတ်လား”

ဘလ်ဒုံးစိသည် ဗျားသွားမြင့် သူ၏လည်ပင်းဆို ပိုင်ဖြတ်မည့်အသွင် လုပ်ပြလိုက်၍ အာရုံစ္စးစိုက်၍ ဘလ်ဒုံးစိအား စိုက်ကြည့်နေသော အာရပ် သည် ပုံပင်နေသောအသွင်ကိုဆောင်နေသည်။ စိုးရိမ်တကြီး ဘလ်ဒုံးစိအား လှမ်းကြည့်လိုက်သည်။ ဒါရဲးသည် ရုတ်ခြည်း အာရပ်အား ဒေါသထွက်သော အမှုအရာပြလိုက်သည်။ လူတွေအားလည်း ဒေါသဖြစ်စိသည်။ သူတို့၏ ရက်စက်ယဉ်တော်မာ၍ သွေးဆူသော သဘောတရားကိုလည်း ခံစားလိုက်ရ သည်။

ရေနွေးအိုးမှာ မီးဖိုးပေါ်၌ပွုပွဲက်ပွဲက်ဆူနေသည်။ လေခွဲနှင့်ပေးနေ သည်ဟု ထင်ရသည်။ ဒါရဲးသည် ဘလ်ဒုံးစိအား လက်ဖက်ရည်ထပ်တိုက် လိုက်သည်။ ထိုနောက် အနည်းငယ်တွေဝေနေပြီး အာရပ်အားလည်း လက်ဖက်ရည်ထပ်တိုက်လိုက်သည်။ အာရပ်လည်း တစ်ကျိုက်ပြီးတစ်ကျိုက် မေ့ချုလိုက်သည်။ သူ၏လက်အား ပြောက်လိုက်သောအခါ အကျိုးလက် ကြားမှ သူ၏နှစ်ရှိုးအပြိုင်းပြိုင်း ကိုယ်ခန္ဓာအား လှမ်း၍ ဒါရဲး တွေ့မြင်လိုက် သည်။

“ကျေးဇူးတင်ပါတယ် သူငယ်ရယ်၊ အခုပဲ သွားတော့မယ်” ဟု ဘလ်ဒုံးက ပြောလိုက်ပြီး အာရပ်ဘက်သို့ စိုက်စိုက်လျှောက်လာကာ အိတ် ထမှုကြီးခွေကို ဆွဲထုတ်လိုက်သည်။

“ခင်ဗျား ဘာလုပ်မလို့လဲ”ဟု ဒါရဲးက ဘလ်ဒုံးစိအား ပြောက်သွေး သောအသဖြင့် မေးလိုက်သည်။

ဘလ်ဒုံးစိသည် ကြိုးခွေကို လှမ်း၍ ပြလိုက်သည်။

“မလိုပါဘူး”

ပုံလိပ်အသိုးကြိုးမှာ တွေ့ဝေနေပြီး “မင်းသဘောပဲလော ကကယ်တမ်း ကျတော့ မင်းကလည်း စစ်ထဲကပဲမဟုတ်လား”

“ကျွန်တော့မှာ အမဲလိုက်တဲ့ သေနတ်ရှိပါတယ်”

“ဘယ်မှာ ထားသလဲ”

“သံသေတ္တာထဲမှာပါ”

“ဒါပိရာဘေးမှာထားဖို့ ကောင်းတာပေါ့”

“ဘာဖြစ်လို့လဲ၊ ကျွန်တော် ဘာကိုမျှ မကြောက်ပါဘူး”

“မင်းမှားနေပြီ။ အကယ်၍ သူတို့ ထဲကြွေ့ခဲ့ရင် ဘယ်သူမှာ အကာအကွယ်ယူထားတာမဟုတ်ဘူး။ တို့တစ်တွေ အားလုံးဒုက္ခရောက်ကြလိမ့်မယ်”

“ကျွန်တော် အကာအကွယ်ယူပါမယ်။ ကျွန်တော် သူတို့လာတာကို တွေ့မြင်နိုင်ပါတယ်”

ဘလ်ဒူစီသည် စ၍ရယ်မောလိုက်ရာ သူ၏ နှုတ်ခမ်းမွေးသည် ဖြေစင်နေသော သူ၏သွားမှားအား ဖုံးအုပ်သွားသည်။

“မင်းအချိန်ရသေးလား။ ကျူပ် ပြောချင်တာကတော့ မင်းဟာ ဦးနောက်နည်းနည်းချောင်နေတယ်။ ဒါကြောင့် မင်းကို ပိုချစ်ရတာပဲ။ ကျုပ်သားလည်း ဒီအတိုင်းပဲ” ဟု ပြောရင်း သူ၏ခါးကြား၌ထိုးထားသော သေနတ်အား ဆွဲထဲတ်၍ စားပွဲပေါ်သို့ တင်လိုက်သည်။

“ဒါကို ယူထားလိုက်ပါ။ ကျူပ် အဲလ်အာမာအတွက် လက်နက်နှစ်ခု ဆပိုပါဘူး”

သေနတ်မှာ စားပွဲပေါ်ရှိ အနောက်ရောင်ပန်းချိကားချုပ်၏ အရောင်မြင့် ရော်၍ ဖိတ်ဖိတ်လက်နေသည်။ ပုံလိပ်သည် ကျောင်းဆရာဘက်သို့ လွှာညွှာလိုက်သည်နှင့် သူထံမှ သားရောအနံနှင့် မြင်းနှုရသည်။

“နားထောင်ပါဦး၊ ဘလ်ဒူစီ...” ဟု ဒါရွေးက ရုတ်ခြည်းပြော လိုက်သည်။

“အားလုံးကို ကျွန်တော်ချွဲမျိန်းတယ်၊ အထူးသဖြင့် အဓိကကတော့ ဆုံးဖြတ်တောင်ပဲ။ သူကို ကျွန်တော်သွားမပို့နိုင်ဘူး။ ကျွန်တော့ကို နှိမ်ခုပါနိုင်ပါး၊ ဒါပေမယ့် ခင်ဗျားခိုင်းတာကိုတော့ မလုပ်နိုင်ဘူး”

ပုလိပ်အိုသည် ဒါရွှေးရွှေးမောက်၌ ရပ်လိုက်ပြီး စူးရှသော အကြည့်  
မြင့် ကြည့်နေလိုက်သည်။

“မင်းဟာ အရွှေးတစ်ယောက်လို မငြင်းပါနဲ့ ကျော်လည်းပဲ ဒါကို  
ကြိုက်တာမဟုတ်ဘူး။ လူတစ်ယောက်ကို နှစ်ပေါင်းများစွာ ကြိုးနဲ့တုပ်  
နောင်ထားခြင်းကို ကျော်တို့မှာ အလေ့အထမရှိဘူး။ ရှက်တောင် ရှက်ဖို့  
ကောင်းတယ်။ ဒါပေမယ့် မလုပ်ဘဲနေလို့ မရဘူး။”

“ကျွန်တော်ဘွားမအပ်နိုင်ဘူး” ဟု ဒါရွှေးက ထပ်ပြောသည်။

“ဒါဟာ အမိန့်ပဲသားရယ်” ဟု ဘလ်ဒုံးစိုက ပြောလိုက်သောအခါ  
“ဟုတ်ပါတယ်၊ ခင်ဗျားက အမိန့်ပေးပေမယ့် ဘွားမအပ်နိုင်ဘူး”

ဘလ်ဒုံးစိုက တစ်ခကုမျှ တွေးတောလိုက်ပြီး ဒါရွှေးနှင့် အာရပ်လူ  
အား တစ်လှည့်စီကြည့်ရင်း နောက်ဆုံး ဤကဲ့သို့ ဆုံးဖြတ်လိုက်သည်။

“မင်း ကျော်ကို ပစ်ထားမယ်ဆိုရင် ကျော်မင်းကို အလျော့မပေးနိုင်  
ဘူး။ ကျျှုပ်ဒီလူကိုပြန်အပ်ဖို့ အမိန့်ထုတ်နိုင်တဲ့အတွက် ကျော် လုပ်ရမှာပဲ။  
မင်း အခု စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးရမယ်”

“မလိုပါဘူး၊ ကျွန်တော်ခင်ဗျားခိုင်းတာကို မငြင်းပါဘူး”

“မင်း ကျော်အပေါ်မှာ မယုတ်မာပါနဲ့။ မင်း အခုလို့ အမှန်တရားကို  
ပြောမယ်ဆိုတာ ကျော်သိတယ်။ မင်းဟာ ဒီကလ္လာ မင်းဟာ လူပဲ့့ လက်မှတ်  
မထိုးဘဲ မနေရဘူး၊ ဒါဟာ ဥပဒေပဲ”

ဒါရွှေးသည် အံဆွဲအား ဆွဲဖွံ့ဖြို့လိုက်သည်။ ခရမ်းရောင် မင်းဘူး  
တစ်ဘူး ဆွဲထုတ်လိုက်သည်။ ထိုလ်မှုံးဟု ကမ္မည်းထိုးထားသော သစ်သား  
ကလောင်တဲ့ တစ်ချောင်းအားလည်း ထုတ်လိုက်ပြီး လက်မှတ်ရေးထိုးလိုက်  
သည်။ ထို့နောက် စာရွက်အားဂရှုတို့ကိုခေါက်လိုက်ပြီး သူ၏ပို့က်ဆံအိတ်  
၌ ထည့်လိုက်သည်။ ထို့နောက် တံခါးရှိရာဘက်သို့ ထွက်သွားသည်။

“ကျွန်တော် ခင်ဗျားကို လိုက်ပို့မယ်” ဟု ဒါရွှေးက ပြောလိုက်သည်။

“နေပါစေ၊ အခုမှာ မင်း ငါကို ယဉ်ကျေးကျေးဆက်ဆံနေဖို့ မလို  
ပါဘူး၊ မင်း ငါကို ဆန့်ကျင်မှု ပြုလုပ်ခဲ့ပြီးပဲ” ဟု ပြောရင်း မလုပ်မယ့်က်

သူနေရာ၌ထိုင်နေသော အာရပ်အား လျမ်း၍စိုက်ကြည့်လိုက်သည်။ ထို့နောက် စိတ်မကောင်းစွာဖြင့် တံခါးဘက်သို့ လျမ်းထွက်သွားသည်။

“သားရေ” ဟု နှိုတ်ဆက်လိုက်ပြီး ထွက်သွားသည်။

ဘလ်ဒ္ဓိသည် တစ်ဖန် ပြတ်ငံးပေါက်မှ ပေါ်ထွက်လာပြီး တစ်ဖန် ပျောက်ကွယ်သွားတော့သည်။ နှင့်ထူထိ၍ သူ၏ခြေလျမ်းများ တုံ့နေ့နေ သည်။ အကာအကွယ်ပြုထားသော ထရံနောက်မှ မြင်း၏ လူပ်ရှားသကို ကြားရသည်။ ကြက်များ ဟိုပြီးဒီပြီးနှင့် စိတ်လန့်သွားကြသည်။ ဘလ် ဒ္ဓိသည် မြင်းနေားကြီးကိုကိုင်၍ ပြတ်ငံးပေါက်ရွှေမှ ဖြတ်သွားသည်။ ရွှေတည့်တည့် မတောက်သောတောင်ကုန်းရှိရာသို့ လျမ်းမကြည့်ဘဲ လျောက်သွားသည်။ ထို့နောက် တဖြည့်ဖြည့်နှင့် ပျောက်ကွယ်သွားတော့ သည်။ သူ၏မြင်းလည်း အနောက်မှ လိုက်ပါသွားတော့သည်။ ကျောက်တုံး တစ်တုံး လိမ့်သွားသောအသံကို ကြားရပြီး ဒါရဲးသည် အကျဉ်းသမားရှိရာ ဘက်သို့ လျောက်လာကာ သူ့အား မျက်ခြေမပြတ် စိုက်၍ကြည့်နေသည်။ အာရပ်စကားဖြင့်လည်း လျမ်း၍ “နော်း” ဟုပြောလိုက်ပြီး အခန်းရှိရာဘက် သို့ ထွက်သွားသည်။

တံခါးဝအပေါက် အပေါက်သို့ ဖြတ်မည်အပြုတွင် သူသည် အာရုံး ပြောင်းလိုက်ပြီး အခန်းရှိရာဘက်သို့ ပြန်ထွက်သွားသည်။ သေနတ်ကို တိုင်၍ ဘောင်းသိဒ္ဓတ်ထုံး လက်လျှို့၍ အခန်းထဲသို့ တစ်ဖန် ပြန်ဝင်သွား သည်။

အချိန်ကြာညာင်းစွာ သူ၏ ပက်လက်ကုလားထိုင်ပေါ်တွင် ခြေဆန့်လက်ဆန့် ထိုင်နေပြီးလျှင် ကောင်းကင်အား မေ့၍ စိုက်ကြည့် နေလေသည်။ ကောင်းကင်နှင့် ပတ်ဝန်းကျင်လည်း တစ်စတ်ဝဖြင့် မွှောင်စပြုလာသည်။ ထို့ ဆိတ်ပြို့တိတ်ဆိတ်ခြင်းပင် စစ်ပြီးသောကာလာ သူ၏ ပထမရောက်စရက်များ ပြန်ပြောင်း၍ သတိရသောသည်။ နေမထိ ထိုင်မထိ ခံစားနေခဲ့ရသည်။ သဲကွွာနှင့် ကုန်းမြှင့်များအား ခြားနားထား သော တောင်ခြေရင်းရှိ မြို့ကလေးတစ်မြို့၌ အလုပ်တစ်နေရာ တောင်းဆိုခဲ့

သည်။ ထိုအေသာ် အစိမ်းနှင့်အနက်ရောင်သန်းနေသော အုတ်တံတိုင်းကြီးများ မြှောက်ဘက်၌ ကာဆီးထားပြီး တောင်ဘက်ပိုင်းတွင် ပန်းရောင်နှင့် ခရမ်းရောင်သန်းနေသော တောင်ခြေကိုပင် တွေ့မြင်နိုင်သည် အချိန်ကာလ ကြောညားစွာ နွောရာသီက ထိုပတ်ဝန်းကျင်အား ဖိုးမိုးထားသည်။

ဒါရ္ဂါးအား မြှောက်ဘက်ပိုင်း တောင်ကျိုးပေါ်၌ အလုပ်ခန့်အပ် လိုက်သည်။ ပထမပိုင်းတွင် တိတ်ဆိတ်ခြင်းနှင့် အထိုကျိုးဘဝနှင့် နေရ ခြင်းကြောင့် သူ့အတွက်များစွာ အနေအထိုင်ခက်ခဲခဲ့သည်။ လူများ လာ ရောက်နေထိုင်ခြင်းမရှိဘဲ ကျောက်တုံးကျောက်ခဲများသာ ရှိသည်။ တစ်ခါ တစ်ရဲ မြေထို့ပေါ်နေသော လမ်းကြော်းများအား ကြည့်ခြင်းအားဖြင့် တစ်နေ့ဖြူတည်မည်ဟု ထင်မှတ်ရသော်လည်း ထိုမြေကြီး၏ ချိုင့်ရှုမ်းတွင် ပန်းမြှေများ ပျိုးထောင်ထားကြသည်။ ကျောက်စရစ်ခဲများက ဖြူ၏သုံးပုံ တစ်ပုံအား ဖုံးလွှမ်းထားသည်။ ထိုအေသာ်များတွင် ဖြူများ ပေါ်တွန်းလာပြီး ပြန်ရှုပင် မြှုပ်သွားသည်။ တစ်စတစ်စဖြင့် လူများ လာရောက်နေထိုင်ကြပြီး တစ်ဦးနှင့်တစ်ဦး မေတ္တာမျှကြ၊ တစ်ဦးနှင့်တစ်ဦး ပါးနားကိုက်ကြရင်းနောက်ဆုံး ဘဝအတ်သိမ်းသွားကြသည်။ ထိုသက္ကနာရထဲတွင် သူနှင့် သူ၏ ဧည့်သည်မှလွှဲ၍ အခြားအေသာ်များတွင် ဘဝထူးထောင်နေထိုင်ရန် မလွယ်ကူ လှပေ။

ဒါရ္ဂါး မတ်တတ်ရပ်လိုက်သည့်အချိန်တွင် အခန်းထို့ မည်သည် အသံမှ မကြားရပေ။ သူသည်အုံပြု၍ တွေ့ပြီးဝမ်းသာနေမိသည်။ အကယ် ၅၇ အကျဉ်းသမားထွက်ပြီးမည် ဆိုပါက သူဘာလုပ်ရမည် မသိပေ။ အထို ကျွန်းဖြစ်နေပေလိမ့်မည်။ သို့သော အကျဉ်းသမားသည် သူနေရာ၌ပင် အဖြ ရှိနေသည်။ မီးဖိုနှင့် စားပွဲကြားတွင် အဖြ လဲလျောင်းနေတတ်သည်။ သူ၏ မျက်လုံးအစုံအား ဖွင့်လျက် မျက်နှာကျက်ကိုင်း၍ စိုက်ကြည့်နေလေ့ရှိ သည်။ သူ၏အသွေးအပြင်အား အခုံမှုပင် ဘေးတိုက်မြင်ရ၍ ထူထပ်သော နှုတ်ခံးများစုထားသည်ဟု ထင်ရသည်။

“လာ” ဟု ဒါရ္ဂါးက အာရပ်အား ခေါ်လိုက်သည်နှင့် အာရပ်လည်း

ထရပ်လိုက်ပြီး သူ့နောက်မှ လိုက်သွားသည်။ အခန်းထဲတွင် ကျောင်းဆရာက သူ့အား ပြတင်းပေါက်အောက်ရှိ စားပွဲသေားတွင်ရှိသော ကုလားလိုင်တစ်လုံးအား ဈေးနှင့်ပြလိုက်သည်။ အာရပ်သည် ဒါရှုံးအား မျက်ခြေမပြတ်ကြည့်ရင်း ကုလားလိုင်ပေါ်တွင် ထိုင်ချလိုက်သည်။

“မင်းဆာသလား”

“ဟုတ်တယ်၊ ကျွန်တော် ဆာနေပြီ” ဟု အာရပ်က ပြန်ဖြေလိုက်သည်။ ဒါရှုံးသည် နှစ်ယောက်စာအတွက် စားပွဲခင်းလိုက်ပြီး ဂျှေ့နှင့် ဆီအား ယူလိုက်သည်။ ဂျိုက္ဗို ရေးဦးစွာ နယ်လိုက်ပြီး ပန်းကန်ထဲတွင် နံပြားပုံသွင်းလိုက်ပြီး ကိုက်(စံ) မီးဖိုးအား မီးညီတွန်းလိုက်သည်။ နံပါးဖုတ်ထားသည့်အချိန်၌ ဒိန်ခဲ့၊ ကြောက်ခဲ့၊ စွဲပလွန်သီးနှင့် နှီးဆီအား ယူလိုက်သည်။ နံပြားကျက်သောအခါ ပြတင်းပေါက်လက်တန်းပေါ်တင်၍ အအေးခံထားလိုက်သည်။ ရေနှင့်ရောရွှေ နှီးဆီအား ကျိုလိုက်ပြီး အဆုံးသတ်ရန် ကြောက်ဥမ္မား ပေါက်၍ကျော်ရန် ဟန်ပြင်နေသည်။ ဤကဲ့သို့ လျှပ်ရှားနေချိန်၌ တစ်ခါတစ်ရုံ သူတဲ့ အိတ်ထဲ၌ရှိသော သေနတ်နှင့် သူတဲ့လက်မှာ မကြောခကာထိတွေ့မိသည်။ သူသည် စားပွဲပေါ်တွင် ပန်းကန်တင်လိုက်ပြီး အခန်းထဲ အိုးဝင်၍ သေနတ်အား အုံဆွဲထဲ၌ ပြန်၍ ထည့်ထားလိုက်သည်။ အခန်းသို့ ပြန်ရောက်သော အချိန်တွင် မူာ်ဝပြုနေလေပြီ။ အလင်းရောင်ညီထွန်းပြီ အာရပ်အား စားရန်အဆင်သင့် ပြင်ထားလိုက်သည်။

“စား” ဟု ပြောလိုက်သောအခါ အကျဉ်းသမားလည်း လျှင်မြန်စွာနံပြားအား ကောက်ယူ၍ အားပါးတရစားလေတော့သည်။

“ခင်ဗျားရောမစားဘူးလား” ဟု သူက ဒါရှုံးအားမေးလိုက်သည်။

“ခင်ဗျားပြီးမှ ကျေပ်စားမယ်”

ထူထပ်သော နှုတ်ခမ်းလွှာများ ပွင့်လာပြီး အားပါးတရ နံပြားအား ကြိုက်စားလေတော့သည်။ စားပြီးသောအခါ ကျောင်းဆရာအား ခိုက်၍ ကြည့်နေပြီး ဤကဲ့သို့ မေးလိုက်သည်။

“ခင်ဗျားက တရားသူကြီးလေား”

“မဟုတ်ဘူး၊ မင်းကို မနက်ဖြစ်အထိ ထားရှိုးမယ်”

“ခင်ဗျား ဘာဖြစ်လို့ ကျွန်တော်နဲ့ စားသလဲ”

“ကျွော်ဆာလို့”

အာရပ်လည်း တိတ်ဆိတ်ဖြေစာက်စွာ နေလိုက်သည်။ ဒါရွေးလည်း ထၣ် အပြင်သို့ ထွက်လိုက်သည်။ သူ၏ ချက်ဖျင်းအိပ်ရာအား အိမ်ထဲသို့ သယ်ဆောင်လာပြီး အာရပ်သည် မီးဖို့နှင့် စားပွဲအကြား၌ ခင်းလိုက်သည်။ သူ၏အိပ်ရာနှင့်ယဉ်၍ ခင်းထားလိုက်သည်။ စာချက်များတင်ရန် တန်း အဖြစ် ပြုလုပ်ထားသော အခန်းထောင့်တစ်ဖက်၌ရှိသော သေတ္တာထဲမှ အိပ်ရာခင်းနှင့် အိပ်ရာဖူးနှင့်ခု ဆွဲထုတ်လိုက်ပြီး အိမ်နှင့်ဘက်ရှိရာသို့ သယ် ဆောင်လာပြီး ကုတင်ပေါ်သို့ တင်ထားလိုက်သည်။ ထို့နောက် ကုလားထိုင် ပေါ်တွင် ထိုင်ချလိုက်ပြီး ခြေဆန်းလက်ဆန့် မလှုပ်မရှားထိုင်ပြီး အနားယူ လိုက်သည်။ အနားယူရင်း အာရပ်အား စိုက်၍ကြည့်နေလိုက်သည်။ သူ၏ ရက်စက်ကြမ်းတမ်းပြီး ဒေါသလွမ်းနေသည့် မျက်လုံးများအား ဒါရွေး သတိ ထားမိလိုက်သည်။ သူ၏ ရင့်သီးခက်ထန်သောအကြည့်နှင့် သူ၏ပါးစပ် အား အဆက်မပြတ် ဒါရွေး အကဲခတ်နေသည်။

“မင်းဘာဖြစ်လို့သတ်တာလဲ” ဟု ဒါရွေးကလှမ်းမေးလိုက်သည်နှင့် ဒါရွေး၏ မာကြာသောအသံက အာရပ်အား တုန်လှပ်သွားစေသည်။

အာရပ်သည် ဒါရွေး၏အကြည့်အား ရှောင်လွှဲလိုက်ပြီး “သူ ထွက်ပြီး တာနဲ့ ကျွန်တော်လည်း နောက်ကပြီးလိုက်တာ”ဟု ပြာရင်း ဒါရွေးအား အဖြေပေးလိုက်သည်။ သူ၏ မျက်လုံးအစုံသည် နောင်တရဟန်အသွင်ကို ဆောင်လျက် မေးမိန်သွားသည်။

“အခု ခင်ဗျားတို့ ကျွန်တော်ကို ဘာလုပ်ကြမလို့လဲ”

“ခင်ဗျားကြာက်သလား”

အာရပ်သည် သူ၏ကိုယ်ခန္ဓာကိုယ်ကို ဖြောင့်မတ်လိုက်ပြီး ဦးခေါင်း ကို တစ်ဖက်သို့လှည့်လိုက်သည်။

“ခင်ဗျားနောင်တ မရဘူးလား”

အာရပ်သည် အတိအကျဘာကို ပြန်ဖြေရမည်ကို နားမလည်၍ ဒါရ္စားအား စိုက်ကြည့်နေလိုက်သည်။ တစ်ဖက်သတ်ဆန်လွန်းသော အမူ အရာ အာရပ်၏ရင်တွင်၌ ကိန်းအောင်နေသည်ဟု ဒါရ္စား ခန့်မှန်းသိစိုရ သည်။ အာရပ်သည် ခုတင်နှစ်လုံးကြား၌ ညပ်နေသည့်အသွင်ကို ဆောင်နေ သည်။

“မင်း . . . ဒီနေရာမှာ အိပ်ရမယ်”

အာရပ်သည် လူပ်ရှားခြင်းမပြုဘဲ ဒါရ္စားအား လှမ်းခေါ်လိုက်သည်။

“က. . . ဆို မင်းဘာပြောမလို့လဲ”ဟု မေးရင်း သူ့အား ကျောင်းဆရာက စိုက်ကြည့်နေသည်။

“ပုလိပ် မနက်ဖြန် လာဦးမှာလား”

“မသိဘူး”

“ငင်ဗျား၊ မနက်ဖြန် ကျွန်တော်တို့နဲ့လိုက်မှာလား”

“မသိသေးဘူး၊ ဘာဖြစ်လို့လဲ”

အကျဉ်းသမားသည် ထၣ် စောင်အား ဖြန်ခါလိုက်ပြီး ခြေထောက် မူးအား ပြတင်းပေါက်ဘက်သို့ ရွှေပြောင်းနေရာယူလိုက်သည်။

မြို့လုံးမှ မိုးရောင်သည် သူ၏ မျက်လုံးအစုတဲ့သို့ ထိုးဟောက် ဝင်လာ ဖြေ သူမှုတ်စိအစုအား ပိတ်လိုက်မိသည်။

“ဘာဖြစ်လို့လဲ”ဟု ဒါရ္စားက ခုတင်အရှေ့၌ မားမားရပ်၍ မေးလိုက် သည်။

အကျဉ်းသမားသည် မြို့ရောင်အောက်၌ ကျိန်းနေသော မျက်စိများ အနည်းငယ်ဖွင့်၍ ဒါရ္စားအား အမှတ်မထင်စိုက်ကြည့်နေလေသည်။

“ကျွန်တော်နဲ့ လိုက်ခဲ့ပါ”ဟု အာရပ်ကပြောလိုက်သည်။ ညလယ် ဆောက် ရောက်နေသော်လည်း ဒါရ္စားသည် ကောင်းစွာ အိပ်မပျော်သေးပေါ် အဝတ်အေးမပါဘဲ ဒါရ္စား အိပ်နေရသော်လည်း ဤသို့ ဝတ်လစ်စားလစ် မှုနှင့် မသင့်တော်ဘူးဟု တွေးတော့မိသည်။ ခါတိုင်းမှာ အဝတ် အနားဆုတ်၍ အိပ်လေ့ရှိသော်လည်း ယခုတာဖုန်းပြန်စဉ်းစားပြီး အဝတ်

အေားများပြန်ဝတ်ရန် ဟန်ပြင်နေသည်။ သူသည် ပုံခုံးအားတွန်၍ အခြား သူများလည်း ထိနည်းလည်းကောင်း ဒီပို့ကြသည်ကို စဉ်းစားမိသည်။ သူ သည် ခုတင်ပေါ်မှ အကျဉ်းသမားအား စောင့်၍ ကြည့်နေသည်။ အကယ်၍ လိုအပ်ပါက အကျဉ်းသမားအား နှစ်ပိုင်း ပိုင်းပစ်မည်ဟု စဉ်းစား တွေးတော့ နေမိသည်။ အကျဉ်းသမားသည် သူ၏ ကျောအားဆန်၍ မလျှပ်မယ်ကို နေသည်။ တောက်ပသောအလင်းရောင်အောက်၌ သူ၏ မျက်လုံးအစုံအား မိုတ်ထားလိုက်သည်။

ဒါရဲး မီးပိုတ်လိုက်သောအခါ အမျှင်ထူသည် ဘခန်းတစ်ခန်းလုံး အား လွမ်းမိုးသွားတော့သည်။ တဖြည်းဖြည်းနှင့် ညျှေးလျှပ်ရှားမှုလည်း ပြတင်းပေါက်အပြင်ဘက်၌ ကြတက်လာသည်။ မိုက်သောညျှေး အမျှင် ထူသည် တစ်စတစ်စနှင့်လျှပ်ရှားစပြုလာသည်။ သူ့ရွှေမျှက်၌ လဲလျှောင်း နေသော အကျဉ်းသမားအား ဒါရဲး ထင်ရှားစွာတွေ့မြင်နိုင်သည်။ အာရပ် သည် လျှပ်ရှားခြင်းမပြုဘဲ ပြီမသက်စွာနေသည်။ သူ၏ မျက်လုံးများအား ဖွင့်ထားပြီး စဉ်းစားတွေးတော့နေဟန်တူသည်။

လေအေးသည် ကျောင်းဘေး၌ တွေ့ရမ်းတိုက်ခတ်သွားသည်။ ကောင်းကင်ရှိ တိပိဋက္ကာရှားအား လိုက်လုံတိုက်ခိုက် မောင်းနှင့်နေဟန်တူသည်။ မီးသောက်ချိန်၌ တစ်ဖော် 'နေရောင်ပြန်လည်ပေါ်ထွက်လာပေးီး' မည်။ လေမှာ အဟန်ပြင်းထန်စွာ တိုက်ခိုက်နေသည်။ လျှောင်အိမ်အတွင်းရှိ ကြက်ရှားပင် လျှပ်ရှားနေကြသည်။ ထို့နောက် အသများပြန်လည်ပြိုမြင်သက်စဲ ပြုလာသည်နှင့် အာရပ်သည် ကိုယ်ခွဲ့အား တစ်ဖက်ခြမ်းသို့စောင်း၍ လှည့်အိပ်လိုက်သည်။ ဒါရဲးဘက်သို့ ကျောပေးထားလိုက်သည်။ ဒါရဲးသည် အကျဉ်းသမား ညည်းနေသည်ဟုထင်မိသည်။ သူ၏ အသက်ရှုသံအား ဂရိ စိုက်၍ နားစွင့်နေမိသည်။ အသမှာ တဖြည်းဖြည်းနှင့် ပြင်းထန်လာသည်။ အနားကပ်၍ ဇူးရေသောအသကြောင့် ဒါရဲး အိပ်မရနိုင်သေးပေါ် အခန်းထဲ၌ တစ်ယောက်တည်းအိပ်ခဲ့ရသည်မှာ တစ်နှစ်ပင် ရှိခဲ့လေပြီ။ ဤကဲ့သို့ တစ်ဦး တစ်ယောက်နှင့် အတူတကွ နေရခြင်းအတွက် ဒါရဲးအတွက် ကြီးစွာသော

အနောက်အယူဟ်တစ်ခုပင် ဖြစ်နေတော့သည်။

သူအတွက် ထူးကဲသောအကြောင်းတစ်ရပ်ပင်ဖြစ်နေသည်ဟု ဒါဇာ  
ယူဆကျေးတော့မိသည်။ ဥပမာ - စစ်သားများသူတို့ ဝတ်စုံချွတ်လိုက်ပြီး  
ထိုင်၍ စိတ်ကူးယဉ်နေကြသလို ထိုအသိင်းအဝိုင်းထဲ ရောက်နေသောကဲ့သို့  
ဒါရွေးလည်း အတွေးလျှန်နေရမှု တဖန် ပြန်၍ သူ၏ ကိုယ်အား ခါလှပ်၍  
အိပ်ရန်ကြီးစားလိုက်သည်။ အခိုန် အနည်းငယ်ကြာသောအခါ အာရုံ  
သည် လျှပ်ရှားစပြုလာသည်။ မခန့်မျှန်းနိုင်သေးသော လူပ်ရှားမှုတစ်ရပ်  
ဖြစ်သည်။ ကောင်းဆရာသည် နှစ်မြိုက်စွာ အိပ်မပျော်သေးပေါ့ အာရုံ  
သည် သူ၊ ကိုယ်ခန္ဓာအား ဆန့်လိုက်ပြီး နီးကြားနေပြုဖြစ်၍ သူ၏ လက်နှစ်  
အက်ထောက်၍ ကုန်းထလိုက်သည်။ သူသည် ခုံပေါ်၌ ထိုင်လိုက်ပြီး အသံ  
များအား ရှုံးစိုက်၍ နားထောင်နေသည်။ ဒါရွေးသည် လူပ်ရှားမှုမပြုလုပ်ဘဲ  
သူ၏သေနတ် အံဆွဲထဲ၌ ထည့်ထားသည်ကို ဖျက်ခနဲသတိရလိုက်သည်။  
ထျော်လျှပ်ရှားလျှင် ကောင်း၊ မကောင်း ချင့်ချိန်နေသည်။ အကျဉ်းသမား  
အား စောင့်၍ အကဲခတ်နေလိုက်သည်။ အကျဉ်းသမားသည် တဖန်  
တူလျားထိုင်ပေါ်မှ ခြေလှမ်းလိုက်သည်။ ထိုနောက် မတတတ်ရပ်လိုက်ပြီး  
အွေးတော့သောအသွင်ကို ဆောင်နေသည်။ ဒါရွေးသည် အကျဉ်းသမား  
အား လှမ်းရှုံးခေါ်လိုက်မည်အပြုတွင် အကျဉ်းသမားသည် အံပြုဖွယ်  
အောင်းလှသော ဖြည်းညွှဲတိတ်ဆိတ်ဖြင့် အိမ်အနိမ့်ဘက်နှီး  
အောင်းသောက်သို့ လျှောက်သွားလေသည်။

သူသည် သော့ခလောက်အားဖွင့်၍ အပြင်ဘက်သို့ ညွှန်သာစွာ  
ခွဲစ်သွားပြီး တံခါးအား ဖြည်းညွှဲပြန်လည်စော်လိုက်သည်။ ဒါဇာ  
သည် အိပ်ရာထဲ၌ ပြီးမြတ်သောက်စွာ စောင့်ကြည်နေလေသည်။

“သူတော့ ထွက်ပြီးပြန့်တူပါတယ်” ဟု တွေးတော်းစားနေမိ  
သည်။

“ဒါလည်း ကောင်းသော လွတ်ပြောက်ခြင်းပဲ” ဟုသာ ထင်မှတ်ရ  
သော်လည်း ဒါဇာသည် အားစိုက်၍ နားစွင့်လျက်ပင် အပြင်ဘက်၌ ကြက်

များပင် ဌီမ်သက်လျက်ရှိသည်။

အပြင်ဘက်တွင် ရေသံသဲသဲပင် ကြားရပြီး မကြာခကာအချိန် အတွင်း အကျဉ်းသမားသည် တံခါးအား တွန်း၍ ပြန်ဝင်လာသည်။ တံခါးအား ဖြည်းနေ့စွာ ပြန်ပိတ်ထားလိုက်ပြီး အသမပြုဘဲ အိပ်ရာပြန်ဝင်၍ အိပ်ချလိုက်သည်။ ထို့နောက် ဒါရ္စားသည် တစ်ဖက်သို့ လူညွှန်လိုက်ပြီး အပြင် ဘက်၌ ခြေသံများ ကောင်းသို့ပတ်၍ လျောက်နေသည်ဟု ထင်မှတ်ရင်း “ကျွန်တော် အိပ်မက် မက်နေတယ” ဟု တဖွတ်တဖွတ် ရွတ်ရင်း အိပ်ပျော်သွားတော့သည်။ ဒါရ္စားအိပ်ရာမှ နိုးလာသောအခါ ကောင်းကင်ကြည်လင်နေပြီး လေအေး လေသန့်မှာ ဟထားသော တံခါးမှ တိုးဝင်းလာခြင်းကို ခံစားလိုက် ရသည်။ အကျဉ်းသမားသည် ပုံဆစ်တုပ်၍ သူ၏ ခြေတော်အောက်တွင် ပါးစပ်အားဖွင့်၍ အိပ်မောက်နေဟန်တွေသည်။ နှစ်ခြိုက်စွာ အိပ်ပျော်နေသောအသွင်ကို ဆောင်နေသည်။

ဒါရ္စားသည် အကျဉ်းသမားအား လှပ်၍ နိုးလိုက်သောအခါ အကျဉ်းသမားသည် လန့်၍ ထခိုန်လိုက်သည်။ အရှုံးများ၏အသွင်ကို ဆောင်လျက် လည်နေသော မျက်လုံးများက ဒါရ္စားအား ဝါးစားမည့်ဟန် ဒါရ္စားအား စိုက် ကြည်နေလိုက်သည်။ ဒါရ္စားအား စိုးစိမ်ကြောက်လန့်စွာဖြင့် ခြေလှမ်း တစ်လှမ်းစာ နောက်ဆုတ်လိုက်သည်။

“မကြောက်ပါနဲ့ ကျူပ်ပါ၊ စားဖို့ အချိန်ရောက်နေပြီ” ဟု ဒါရ္စားက လျမ်းပြောလိုက်သည်။ အာရပ်လည်းခေါင်းညီတုပြလိုက်သော်လည်း သူ၏ မျက်နှာတည်းဖြစ်သလောက် သူ၏အမှုအရာမှာ အမိပ်ယိုကင်းမဲ့နေဟန် ဆောင်နေလေသည်။

ကော်ဖို့လည်း အဆင့်သင့်ဖြစ်နေ၍ ခုတင်ပေါ်တွင် နှစ်ဦးစလုံးက အဖြိုင်ထိုင်လိုက်ပြီး နံပြားနှင့် ကော်ဖို့အား စားသောက်ကြလေသည်။ ထို့နောက်အာရပ်အား ကိုယ်လက်သန့်ရှင်းရေး ဆေးကြောရန် ဒါရ္စားက နေရာ ညွှန်ပြလိုက်သည်။ ဒါရ္စားသည် အခန်းထဲသို့ ပြန်ဝင်လာပြီး တောင်အား ခေါက်၍ အိပ်ရာသိမ်းပြီးသောအခါ ကောင်းနံဘေးနှုန်းသော မြေပြန်ဘက်

သို့ ထွက်ချာသွားလေသည်။ နေလုံးသည် ပြာနေသော ကောင်ကင်းပေါ်သို့  
တွေ့တက်လာသည်။ အထိုက္ခန်း ကုန်းမြင့်သည် နေရောင်အောက်၌  
အလင်းရောင် ကွန်းမြှားနေသည်။ မတ်စောက်သော တောင်ကုန်းပေါ်သို့  
နှင့်များ တစ်တစ်စွန့် အရည်ပျော်ဝပြုနေသည်။ ကျောက်တုံးများ ပြန်  
လည်ပေါ်လာပေါ်မည်။ ဒါရွှေးသည် ကျယ်ပြန်သောကုန်းမြင့်အား လှမ်း၍  
အေးကြည့်နေရင်း ဘလ်ဒုံးစိုးအား စဉ်းစား သတိရနေမိသည်။ သူအား  
ဘလ်ဒုံးစိုးက သက်သက်ဒုံးကွဲပေးနေသည်ဟု ယူဆနေသည်။ အကျဉ်းသမား  
လွှာတိရန် ကိစ္စအတွက် ဘလ်ဒုံးစိုးက သူနှင့် မပတ်သက်သလိုနေသည်ကို  
ထွေး၍ မကျေနပ်မှုဖြစ်နေသည်။ ပုလိပ်၏ နှုတ်ဆက်သကို ကြားယောင်နေ  
သည်။ ဒါရွှေးသည် အုံသွေ့လောက်သော အမိပါယ်ကင်းမှုသည့် အားနည်းမှုကို  
ခိုးစားနေရသည်။ ကျောင်းဘက်မှ အကျဉ်းသမား ချောင်းဆိုးနေသူကြားရ  
သည်။ ဒါရွှေးလည်း နားစစ်၍ နားထောင်နေသည်။ ခဲလုံးတစ်လုံးအား ကုန်း၍  
တောက်လိုက်ကာ ဒေါသအရှိန်ဖြင့် အဝေးသို့ လှမ်း၍ ပေါက်လိုက်သည်။  
တော့က်စရစ်ခဲလည်း လေအဟန်အရှိန်ဖြင့် ကျယ်လောင်သော အသမြည်  
ပြီ နှင့်ထဲထဲ၍ နှစ်မြှုပ်သွားသည်။

အကျဉ်းသမားသည် သမ်တလင်းခင်းထားသော အိမ်ပေါ်တွင်  
သူ၏ သွားများအား လက်နှစ်ချောင်းနှင့် ပွဲတ်တိုက်နေလေသည်။ ဒါရွှေးသည်  
သူအားကြည့်၍ “ဒီကိုလာခဲ့ပါ” ဟု လှမ်း၍ ပြောလိုက်ရင်း အကျဉ်းသမား  
အုပ္ပါယ်၍ အခန်းထဲသို့ ဝင်သွားသည်။

ဒါရွှေးသည် ဆွယ်တာအကျိုးပေါ်၍ အမလိုက်သော ကုတ်အကျိုး  
အား လျှို့၍ဝတ်လိုက်ပြီး လမ်းလျှောက်ဖိနပ်များအား စွဲပိုလိုက်သည်။

သူသည် မတ်တတ်ရပ်၍ အကျဉ်းသမားဖိနပ်များ ဝတ်ပြီး ဦးထုပ်  
ဆောင်ပြီးသည်အထိ ရပ်၍ စောင့်နေသည်။ သူတို့ ကျောင်းထဲမှ ဖြတ်၍  
အပြင်သို့ထွက်လာကြသည်။ ဒါရွှေးသည် ထွက်ပေါက်အား အကျဉ်းသမား  
သို့ လှမ်း၍ ညွှန်ပြလိုက်ပြီး “သွား” ဟု ပြောလိုက်သည်။ အကျဉ်းသမား  
သည် လွှဲပုံရှားခြင်း မပြုသေးပေ။

“ကျေပ်လိုက်ခဲ့မယ်”ဟု ပြောလိုက်မှအာရပ်လည်း ဖြည့်နေးသော ခြေလှမ်းဖြင့် ထွက်သွားသည်။ ဒါရဲးသည် အခန်းထဲသို့ပြန်ဝင်လာပြီး၊ ပေါင်မှန်ခြေက်၊ သက္ကားနှင့် စွဲပလွန်သီးများအား အထုပ်ထုပ်လိုက်သည်။ အပြင်မထွက်မီ ကျောင်းခန်းထဲရှိ သူ၏စားပွဲရွှေ့၍ တစ်ခကဗျူ တွေဝေနေ သည်။ ထိုနောက် ကျောင်းအပေါက်သို့ ထွက်လာပြီး တံခါးအား ပြန်၍ ပိတ်ထားလိုက်သည်။

“ဟိုဘက်က ထွက်ရမယ်” ဟု ပြောရင်း ဉာဏ်ပြုလိုက်သည်။ ထိုနောက် အရွှေဘက်သို့ လျှောက်သွားရာ အကျဉ်းသမားလည်း နောက်က လျှောက်၍ လိုက်ပါသွားတော့သည်။ ကျောင်းနှင့်အနည်းငယ် အလှမ်းဝေး သွားသောအခါ ကျောင်းဘက်ဆီမှ ပေါ့သောခြေသံ ကြားရသည် ထင်မှတ်၍ ကျောင်းဘက်သို့ခြော့းတည်၍ ပြန်လှည့်၍လာကာ ကျောင်း၏ ပတ်ဝန်းကျင်အား အကဲခတ်၍ စစ်ဆေးကြည့်ရှုလိုက်သည်။ မည်သည့်အရာကိုမျှ မတွေ့ရသောအခါ “လာသွားကြစိုး”ဟု ဒါရဲးက ပြောလိုက်၍ အကျဉ်းသမားသည် ဒါရဲးအား နားမလည်နိုင်သောအကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီး ဒါရဲးနောက်မှ လိုက်ပါသွားတော့သည်။

သူတို့နှစ်ယောက် လမ်းလျှောက်ပြီး တစ်နာရီခန့်ကြာသောအခါ ချွဲနှစ်ထွက်နေသော ကျောက်တဲးများနေား၌ တစ်ခက် အပန်းဖြေကြေလေ သည်။ နှင့်ထုကြီးလည်း တစ်စတ်စနှင့် ပြုကွဲပြုလေပြီး နေရာင်ခြည် သည် ရေအိုင်များအား ထို့၍ အပူရှိန်ပေးလိုက်ပြီး ကုန်းမြင့်အား ခြောက် သွေ့စော့ လေနှင့်အတူ အပူရှိန်ပေးလိုက်ရာ အားလုံး ခြောက်သွေ့စပ် လာသည်။ ခရီးလမ်း ပြန်လည် ဆက်၍လျှောက်လာရာ ခြေအောက်၌ ပြောကြီး၏အသကိုပင် ကြားနိုင်ပေသည်။ ဝေးသည်ထက် ဝေးလံသော ပျော်စွဲငြိမ်ပြုထူးနေသည့် ငှက်အုပ်စုအား ကောင်းကင်အောက်၌ တွေ့မြင် နိုင်သည်။ ဒါရဲးသည် တစ်ဖန် တစ်ဖက်သို့လှည့်၍ လတ်ဆတ်သော လေ အေးအား တစ်ဝါ ရွှေခြိုက်လိုက်သည်။ သူ့အား တက်ကြသော ပိတ်ဓာတ် ဖွဲ့စည်းဖန်းတီးပေးနေသည်ဟု သူထင်မှတ်သည်။ ပြာသောကောင်းကင်နှင့်

အောင်ခြည် အနိမ့်အဝါရောင်များ ရောစပ်ဖြာထွက်နေသည်။ သူတို့ အောက်ထပ် တစ်နာရီမှာ လမ်းလျောက်ပြီးသောအခါ တောင်ဘက်ပိုင်းသို့ ဆောင်ကုန်းပေါ်သို့ ဆင်းသွားသည်။ ထို့နောက် ကျောက်တုံး၊ ကျောက်ခဲ မူးဖြင့် ဖွံ့စည်းထားသော မြေပြင် ပေါ်သို့ ရောက်လာကြသည်။ ထိုနောက် မြေသည် တစ်စတစ်စ ပြန်ကျယ်လာပြီး သစ်ပင်များ ပေါက်နေသည် ထို့ တွေ့ရသည်။ ကြီးမားသော ကျောက်တုံးများကပင် သဘာဝရှုခင်းအား အောက်ချားစေရန် ကာဆီး ပိတ်ပင်ထားသည်။

လမ်းနှစ်သွယ် ဖြာထွက်နေ၍ ဒါရ္မား ရူးစမ်းလေ့လာလိုက်သည်။ လွှာမြို့ဗို့ထားသော ကောင်းကင်ကြီးမှုလွှာ၍ တစ်ဦးတစ်ယောက်များ မတွေ့ရ သော အာရပ်ဘက်သို့လှည့်၍ ဒါရ္မားက ကြည့်လိုက်ပြီး သူ့အားကိုင်ထားသော အထုပ်ကို ပေးလိုက်သည်။

“ရော့ . . . မင်းဒါကို ယူထားလိုက် ဒါတွေဟာ စုံပလွန်သီးတွေ၊ အေားနဲ့ ပေါင်မျှနဲ့ခြားက်များဖြစ်တယ် . . .”

“မင်းအတွက် နှစ်ရက်စာ လုံလောက်တယ်။ ရော့ . . . မင်း ဒီငွေ တစ်ယောင်ကိုလည်း ယူပါ” ဟု ပြောရင်း အာရပ်အား ပစ္စည်းနှင့် ငွေအား လွှာပေးလိုက်သည်။ အာရပ်သည် အထုပ်နှင့်ငွေအား လုမ်းယူ၍ ပိုက်ထား ထို့ကြပြီး ပေးလိုက်သော ပစ္စည်းများအား ဘယ်လိုအသုံးချုပ်မှန်း မသိနား ဆောင်နိုင်အောင် ဖြစ်နေသည်။

“က . . . မင်းအခု သေသေချာချာကြည့်” ဟု ပြောရင်း လမ်း ညွှန်ပြုလိုက်သည်။ “ဟိုဟာ တောင်ဂိုလမ်းပဲ။ အဲဒီမှာ အုပ်ချုပ်ရေးများနဲ့ စုစုပို့ငှာနရှိတယ်” အာရပ်သည် ညွှန်ပြသော နေရာသို့ လျမ်းကြည့်လိုက် သည်။ ပစ္စည်းနှင့် ငွေအား ကောင်းမွန်စွာ ရင်ခွင်ထဲ၌ ပိုက်ထားသည်။ ဒါရ္မားသည် သူ၏လက်မောင်းအားကိုင်၍ ကျွန်းရှိသော သုံးပုံလေးပဲ ခနိုးအား ဆျောက်သွားရန် ညွှန်ပြသည်။ ကုန်းမြှင့်ထိုင်သို့ ရောက်သောအခါ မထင် မရှား မခန့်မှန်းနိုင်သော လမ်းကလေးတစ်လမ်းအား လျမ်းမြင်နိုင်သည်။

“ဒီလမ်းပေါ့၊ ကုန်းမြှင့်ကို ဖြုတ်တာ၊ တစ်ရက်တည်းလျောက်တာနဲ့

မင်းမြှုပ်ခင်းတွေနဲ့ လူတွေ သွားလာနေတာကို တွေ့ရမယ်။ သူတို့ မင်းကို အိုဆိုကြမယ်၊ နောက်ပြီး မင်းကို ဥပဒေအရ ခိုလုံခွင့်ပြုလိမ့်မယ်”

အကျဉ်းသမားသည် ဒါရွေးရှင်းပြနေသည်ကို နားထောင်နေရသော လည်း သူတွင် တစ်ခုတစ်ခု စိတ်အနောင့်အယုက် ဖြစ်နေဟန်တူသည်။

“နားထောင်ပါဉိုး ကျွန်တော် ပြောစရာရှိပါတယ်” ဟု အကျဉ်းသမား က ပြောလိုက်သောလည်း ဒါရွေးမှာ ခေါင်းခါရမ်း၍ သူပြောမည့်စကားအား နားမထောင်လိုသော ဆန္ဒရှိကြောင်း ပြလိုက်ပြီး . . .

“တော်ပြီ မင်းဘာမှ ပြန်မပြောနဲ့တော့၊ မင်းကို ငါပါနေရာမှာပဲ ထားခဲ့ရတော့ပယ်” ဒါရွေးသည် ပြောရင်း ကျော့ခိုင်းလိုက်ပြီး ကျောင်းဘက် နှိမ်ရာသို့ ခြော့ဗျာသည်။ မဝေါးနိုင်သောအကြည့်ဖြင့် ဒါရွေးလည်း လူညွှန်၍ ထွက်ခွာသွားရာ အကျဉ်းသမားသည် မလူပ်မယ့်ကိုရော်ပြီး ဒါရွေး သည် တစ်လှမ်းချင်း လျောက်၍ ထွက်ခွာသွားတော့သည်။ မြေကြီးပေါ်၍ သူ၏လေးလံသောခြေသံမှ လွှဲ၍ မည်သည့်အသံမျှ မကြားရပေ။ အချိန် အနည်းငယ်ကြာသောအခါ ဒါရွေးသည် သူ၏ ဦးခေါင်းအား ပြန်လည်၍ အကျဉ်းသမားအားကြည့်လိုက်ရာ အကျဉ်းသမားသည် သူ၏နေရာ၌ ရှုပ်ဆောင်။ ဆိတ်ပြုစွာ ရပ်၍ နေသည်ကို ဒါရွေးတွေ့မြင်၍ အကျဉ်းသမားသည် ဒါရွေးအား မျက်စိတစ်ဆုံး ကြည့်နေဆောင်။ ဒါရွေးသည် သူ၏ ရင်ထဲ၌ ဆိုကျပ်ကျပ် ခံစားနေရသည်။ ထို့နောက် အကျဉ်းသမားအား အချက်ပြုလိုက်ပြီး တစ်ဖန် ထွက်ခွာသွားသည်။ အလှမ်းဝေးသွားသောအခါ အကျဉ်းသမားအား တစ်ဖန်ရပ်၍ ပြန်ကြည့်လိုက်ပြန်ရာ တောင်ထိုင်၌ အကျဉ်းသမားကို မတွေ့ရတော့ပေ။ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရတော့ပေ။ နေလည်း အတော်မြင့်နေပေပြီ။ အပူရှိနှင့်ပင် သူ၏နှုံးအား လာရောက်ဟပ်နေသည်။ ကျောင်းဆရာသည် ဖြည့်ညွှေးစွာ လျောက် ရှင်း အကြောင်းအရာများအား တွေး၍ အဝေဒါးဖြစ်နေသည်။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ တောင်ကုန်းပေါ်သို့ ရောက်သောအခါ ခွွေးပြုက်ပြုက် ကျွန်လေသည်။ ကြိုးစားအားစိုက်၍ တောင်ထပ်ပေါ်သို့

တက်သွားသည်။ တောင်ထိပ်ပေါ်သို့ ရောက်သောအခါ အမောဆိုနေသည်။ ကျောက်တဲ့၊ ကျောက်ဆောင်များ ငင်းထားသော လမ်းကို တွေ့မြင်ရသည်။ အပူငွေ၊ တထောင်းထောင်းထနေသော ထိုလမ်းမပေါ်တွင် အာရပ် အကျဉ်းသမားလျှောက်နေသည်ကို မြင်တွေ့လိုက်ရ၍ ရင်ထွှေ့ မချိမဆန့်၊ ခံစားမီသည်။ လွန်စွာမိတ်ထိနိုက်မိမီသည်။

မကြာမိပင် ဒါရွှေးသည် အတန်း၏ ပြတင်းဝသို့ ရောက်လာသည်။ ထိုပြတင်းဝတွင် အရှိန်ပြင်းစွာ ဝင်ရောက်လာသော အလင်းရောင်အား စိုက်၍ ကြည့်နေသည်။ သူ၏အနောက်တွင်ရှိသော ကျောက်သင်ပုန်းပေါ်၌ ပိပြင်စွာရေးသားထားခြင်း မရှိသော ပြင်သစ် မြစ်လက်တက်များ ရေးဆွဲထားရာ အလယ်၌ စာကြောင်းတစ်ကြောင်းအား တွေ့မြင်ဖတ်ရှုလိုက်သည်။

“ကျော်တို့ညီရင်းအား ငင်ဗျားအပ်နှင့်လိုက်ပြီ။ ဒီအတွက် ငင်ဗျားပေးဆပ်ရမယ်” ဟု ရေးဆွဲထားသော မြစ်လက်တက်များအကြားမှ ထိုစာလုံးများအား ထင်ရှားစွာ တွေ့မြင်ဖတ်ရှုလိုက်ရသည်။

ဒါရွှေးသည် ကောင်းကင်အား စိုက်၍ ကြည့်နေလိုက်သည်။ ပင်လယ်နှင့်ထိတွေ့နေသော မြေကြီးများအား ငေးမော၍ စိုက်၍ ကြည့်နေရင်း သူ ချုပ်မြတ်နီးသော ဒေသ၌ အထိုက္ခန်းတစ်ယောက်တည်းပင် နှိုနေတော့မည်။

## LA FIN DE ROBINSON CRUSOE MICHEL TOURNIER

ရော်ဘင်ဆန်ခရွေးဆိုး၏ ဘဝနိဂုံး

“သူ အဲဒီမှာပဲ ရှိနေတယ်။ ဟိုမှာလေ မြင်တွေ့ရတဲ့အတိုင်းပဲ။ ၂၂ မြောက်လတ္ထိတွ်ရှိ တရာနိတေး ပင်လယ်ကြီးကို မြင်ရတယ် မဟုတ် လျား မှားနိုင်စရာအကြောင်း မရှိပါဘူး”

အရက်မူးနေသော သူသည် သူ၏ နက်မောင်သောလက်ညီးဖြင့် အေးပွဲပေါ်ရှိ အဆိုစွန်း၍ စတ်ပြီနေသောမြေပုံအား အကြိမ်ကြိမ် ခေါက်၍ ပြေလိုက်သည်။ သူ့အေးပွဲသော်လည်းကောင်း၍ ရပ်ကြေညာနေကြသော တံငါသည်နှင့် အလုပ်သမားများက သူ၏ပြင်းပြသောဆန္ဒအား သိရှိနားလည်လိုက်သည်နှင့် သူတို့၏ရင်ထဲ၌ ရယ်သံများ တက်ကြလိုက်ဆူနေသည်။ သူ့ကို သိကြပါ သည်။ သူ၏အခြေအနေကို သူ ဝမ်းမြောက်နှစ်သက်နေသည်။ သူသည် ‘အေးသူဟောင်း’ အသင်းဝင်တစ်ဦး ဖြစ်သည်။ သူ၏ တစ်မူထူးခြားသည် အတွေ့အကြား စွန့်စားခန်းများ နားထောင်ရန် သူ့အား အရက်သောက်ရန် ပို့တော်ခြေခဲ့သည်။ သူ၏ မိတ်ပေါ်ကျစရာ၊ သောကရောက်စရာ စွန့်စားခန်း

အတ္ထပ္ပတ္တိများမှာ ပြိုင်စံရွား၍ စိတ်ထိခိုက်ဖွယ်ရာများ မကြာခဏ ဖြစ်တတ် သည့်အကြောင်းအရာများပင် ဖြစ်ကြသည်။

အနှစ် (၄၀) လောက်က အခြားသူများနှင့်အတူ ပင်လယ်ထဲ၌ ပျောက်ဆုံးခဲ့ပြီး မိမိဘဝကို လွင့်ခဲ့ခဲ့၍ သူနှင့်လိုက်ပါသွားကြသော အဖွဲ့နှင့် သူ၏အမည်အား ဘုရားရှိခိုးကောင်းအတွင်း၌ ကပ်ထားသည်။ ထို့နောက် ကြုံအကြောင်းအရာအား မေသွားကြသည်။ မည်သို့ပင်ဖြစ်ခေါ်သော်လည်း မသိ နိုင်စရာ၊ မမှတ်မိနိုင်စရာ အကြောင်းမရှိပါ။ (၂၂)နှစ် ကြာသောအခါ သူ ပြန်လာသည်။ အမွှေးကြမ်းများ ပေါက်၍ ဖရိုဖရဲ့ ဖြစ်နေသော်လည်း စိတ်ဓာတ်ကြုံခိုင်၍ ကပ္ပလီတစ်ယောက်နှင့် သူပြန်လာခဲ့သည်။ အခွင့်အခါ ရတိုင်း ရင်ဖွင့်၍ ပြန်ပြောသော ပုံပြိုများမှာ အုံသွေးလောက်ဖွယ် ကောင်းလှ သည်။

သဘောပျက်မှ တစ်ဦးတည်းသော အသက်ချမ်းသာရာရသူ ဖြစ်ပြီး အကယ်၍ ထိုကပ္ပလီက သူ့အား လိုက်ပါမဟိုခဲ့လျှင် သူသည် ဆိတ်များ ကြက်တူဇွေးငှက်များ ထူထပ်သည့် ကျွန်းဆွယ်တစ်ခုတွင် နေထိုင်မည်မှာ မလွှဲပေါ်၍ သူ့အား လူသားစားသော ရွှေးသူဟောင်းအပ်စုတစ်စုမှ ကယ်တင် ထားခြင်းဖြစ်သည်။ ထို့နောက် အောင်လိုပူးမျိုးတစ်ဦးက သူ့အား ကြိုဆို၍ ထိုခေတ်ကာလျှော့ အလုပ်အကိုင်အမျိုးမျိုး လွယ်ကူစွာ လုပ်ကိုင် စားသောက်နေကြသော Caraiibe ကျွန်းဆွယ်တွင် အချိန်မရ၍ စီးပွားချမ်းသာ မှုရရှုရန် ပါဝင် မဆင်နဲ့ခဲ့ရပေါ်၍ သူပြန်လာခြင်းအတွက် လူအားက ပွဲတော်များ ကျင်းပခဲ့ကြသည်။ သူသည် သမီးကျယ်တစ်ဦးအောယ်မြို့သော မိန့်ဗျိုလေးတစ်ဦးနှင့် လက်ဆက်ခဲ့ပြီး သူ၏ နားမလည်နိုင်သောဘဝကို ရှိုးရှိုးပင် ကောင်း၍ နေထိုင်ခဲ့သည်။ ငှက်များ ပျော်ခြင်မြှေးထူးနေသည့် စိမ့်ဗျို့မြို့ပြည်နေသော မြေကိုခေါ်ပြုတော်မြှေးကပင် သူ၏ နားမလည်နိုင်သော နောက်ကြောင်းကို ဖွင့်ဟတ်ပြထားသလို ရွှေးအနာဂတ်၏ မာယာကိုပင် ရင်ဆိုင်ရန် ဖိတ်ခေါ်နေသလို ထင်မှတ်ရသည်။

ထင်သည့်အတိုင်း မှန်ပါသည်။ တကယ်တမ်းမှာတော့ တစ်နှစ်

ထက်တစ်နှစ် ရော်ဘင်ဆင်မိသားစဉ်၏ ဘဝမှာ တင့်တင့်နှင့် လှိုက်စားခဲ့ရသည်။ ပိတ်ဆင်းရဲမူးများနှင့် ကြောကွောရသည်။ သူ့အား ပြုစုလုပ်ကျွေးသမ္မတမြှေ့သော လူမည်း “သောကြာ” လည်းသေဆုံးခဲ့လေပြီ။ လူမည်း သောကြာသည် လပေါင်းများစွာ ပိမိ၏ ကြောကွဲဖွယ်ရာဘဝကို ကျောင်းခဲ့ရာမှ တစ်စတ်ဝနှင့် အရက်ကိုစွဲ၍ သောက်စပြုလာလေတော့သည်။ ပထမတွင် အရက်အား ဖုံးကွယ်၍သောက်ခဲ့သော်လည်း စွဲလမ်းတပ်မက်ဗုံးပြင်းထန်လာ၍ သဲသဲမဲ့ အဆက်မပြတ် မိုးပဲသောက်သုံးလေတော့သည်။ ထို့နောက် မတည်ကြည်၊ မမှန်သောဘဝကို ကျောင်းရင်း “သောကြာ” သည် အရက်အလွန်အကျိုးများပြီး ပိန်းကလေးနှစ်ယောက်နှင့် ဖောက်ပြန်ခဲ့ရာ တစ်ပြိုင်တည်း ကိုယ်လေးလက်ဝန်ရှိကြသည်။ “စိန့်တေစပရီ”က ကူညီခဲ့၍ တစ်ပြိုင်တည်း မရေးမနောင်း ကလေးနှစ်ယောက်မွေးဖွားခဲ့ရာ လူမည်းနှင့် ပုဂ္ဂိုလ်များဖြစ်ကြပြီး ရုပ်ချင်းလည်းဆင်ကြသည်။ ထိုပြစ်ချက်မှာ အကောင်အထည်မပေါ်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ရော်ဘင်ဆင်သည် သူ၏ တေည့် ‘သောကြာ’အား အင်တိက်အားတိုက် အကူအညီ၊ အကာအကွယ်ပေးခဲ့သည်။ သူကို ဘယ့်အတွက်ကြောင့် နှင့်မထုတ်သလဲ။ မည်သို့ သော လျှို့ဝှက်ချက်များ ရှိနေသလဲ၊ ထုတ်ဖော်ဝန်မခံနိုင်တဲ့ လျှို့ဝှက်ချက်များ ဖြစ်နေလေသလား။ ဒီလူမည်းကို မည်သည့်အတွက်ကြောင့် ပြုတွယ်နေပို့သလဲ”

နောက်ဆုံးအဖြစ်ကတော့ သူတို့၏ အိမ်နီးနားချင်းထဲမှ ငွေမြောက်မြားစွာ ခိုးယူထားခြင်းဖြစ်သည်။ မည်သူမည်ဝါဟု စွဲပွဲခြင်း မပြုမိတ်ပင် ‘သောကြာ’ ထွက်ပြေးဖျောက်ကွယ်သွားသည်။

“အသိတရားမန္တိတဲ့အဇူးပဲ” ဟု ရေးသင်ဆင်က ဝေဖန်လိုက်သည်။

“အကယ်၏ သူသွားခါနီး ငွေလိန္တရင် ကျူပ်ဆီမှာတောင်းရင် ရတာပဲ”

ထို့နောက်တစ်ယန် ဆက်၍ ...

“သူဘယ်ကို သွားတယ်ဆိုတာ ကျွ်ပါတယ်”

အဆိုးခံရသော သူသည် ရော်ဘင်ဆင်ထဲမှ ငွေပြန်ပေးရန် တောင် ဆိုသည်။ သို့မဟုတ် သူဆိုးအား ဥပဒေအရ တရားစီရင်ရန် ဖော်အပ်ရ မည်ဟု တောင်းဆိုလေတော့သည်။ ရော်ဘင်ဆင်လည်း အားနာစွာပြင့် ဥပဒေကို မလွန်ဆန်နိုင်၍ ငွေအားပေးဆပ်လိုက်ရသည်။ ထိုနေ့မှစ၍ ရော်ဘင်ဆင်သည် ထိုင်းမိုင်းတွေဝေ၍ နေတတ်သည်။ မြှစ်နဲ့ဘေးနှိုး ပလက်မောင်းပေါ်တွင် လမ်းလျှောက်၍ ဆိပ်ကမ်းဘက်ရှိ လမ်းမပေါ်သို့ ဖြည်းညွှေးစွာလျှောက်ရင်း ဤကဲ့သို့ ပြောလိုက်သည်။

“သူပြန်လာပြီဆိုတာ သေချာတယ်။ ဒီအရွေး ဒီအချိန်မှာ အဲဒီမှာပဲ ရှိမှာပဲ”

အမှုန်တကယ် သိမြင်နိုင်တာကတော့ ‘သေကြာ’ ၏ ရင်ထဲ၌ လျှို့ဝှက်ချက်တစ်ခု ဖူးကွယ်ထားသည်။ ထိုလျှို့ဝှက်ချက်မှာ သူပြန်ရောက်သည့်အချိန်မှစ၍ အစိမ်းရောင်အကွက်တစ်ကွက် ပြာသော ကာရာရဲ့(၎) ပင်လယ်မြေပုံပေါ်တွင် ထပ်လောင်း၍ မှတ်ကျောက်တင်ထားခြင်း ဖြစ်သည်။

တကယ်တမ်းကျတော့ ထိုကျွန်းဆွယ်မှာ သူ၏ ငယ်ချွယ်သောဘဝ ကို အသိအမှတ်ပြုထားသော ကျွန်းဆွယ်ဖြစ်သည်။ သူ၏ ဘဝဘတွေ အကြောင်းရော၊ သူ၏ အထိုက်နှုန်းပို့ခြေတစ်ခုလည်း ဖြစ်သည်။

မိုးရွားသွားသော ကောင်းကင်အောက်၌ လူတွေပြိုတွယ်နေသော မြို့ကြီးထဲ၌ အရောင်းအဝယ်နှင့် လူပိရှားနေသော လူတွေနှင့် အနားယူဇ္ဈာ ကြသော လူများအလယ်၌ သူဘာကို စောင့်ဆိုင်းနေသလဲ။ သူ၏ ငယ်ချွယ် သောဇ္ဈားက ဉာဏ်မိသလောက် သူ၏ခံစားချက်နှင့် အမူအရာကို ကြိုသိ ထားနှင့်လေပြီ။

“ရှင်စိတ်ထိခိုက်နေပုံရတယ်။ ရှင်ဒီကျွန်းဆွယ်ကို သံယောဇ္ဈာဖြစ် အနေတယ် မဟုတ်လား။ ဒါကိုတော့ ရှင်ဝန်ခံရမယ်”

“ကျော်လား . . . ကျော်ဘာကို နောင်တရနေရမှာလဲ၊ မင်းလွှာနော် သလား၊ ကျော်က ဘယ်သူအတွက် နောင်တရနေရမှာလဲ”

“ရှင်ရဲ့ ကျွန်းဆွယ်အတွက်ပေါ့။

“ရှင်ဘာကို တမ်းတာ လွမ်းဆွတ်နေတယ်ဆိုတာ ကျွန်းမ သိပါတယ်။ ရှင်သွားဖို့ဟာ မသွားနိုင်ဘဲ ဘာကို ကြောင့်ကြောင့်နေတယ်ဆိုတာကို ကျွန်းမ အသေအချာသိပါတယ်။ ကျွန်းမအတွက်ကြောင့် ရှင်နောင့်နေးနေတယ် မဟုတ်လား”

သူသည် အောင်၍ပင် ကန့်ကွက်လိုက်သည်။ သူပို၍ အောင်လေလေ ပို၍ သူအတွက် အမိပ္ပာယ်ရှိလာလေလေဟု ထင်မှတ်ရသည်။ သူ၏ဇနီး သည် သူအား ကြုံနာစွာချစ်မြတ်နှီးသည်။ မည်သည်အခါမျှ သူအား မလွန်ဆန့်ခဲ့ပေ။

ယခုတော့ သူမလည်း သေရှာလေပြီ။ သူဇနီးမရှိတော့သည်နှင့် အိမ်နှင့် ခြေခင်းများ အမြန်ဆုံးရောင်းချပြီး ကာရာရီ(ၢ) ပင်လယ်ထံ၌ ရွက်လျေတစ်စင်းလွင့်၍ သူထွက်ခွာသွားလေတော့သည်။

နှစ်များကုန်ဆုံး၍ အချိန်ကြာညာင်းသောအခါ လူတွေသည် သူအား တဖြည်းဖြည်းနှင့် မောင်ပြုလာတော့သည်။ နောက်တစ်ခေါက် ပြန်ရောက်လာသောအခါ သူ၏ ပထမခုမြို့ထက် အသွင်အပြင်များမှာ ပြောင်းလဲပြုနေသည်။ ပင်လယ်ကို ဖြတ်ရန် သဘောတစ်စီးပေါ်တွင် ထမင်းချက်အဖြစ်နှင့်လိုက်ပါသွားသည်။ သူသည် နာသက်ကြီးသောသူတစ်ယောက် ဖြစ်ပြီး ဘဝအခြေပြုက်ခဲ့ရသည်။ အရက်ကို အစဉ်မပြတ်သောက်ခဲ့သော အရက်သေားကြီးတစ်ဦး ဖြစ်နေပေပြီ။

သူပြောလိုက်သောစကားသံကြောင့် သဘောကျ ကြိုက်နှစ်သက် သော ရယ်မောသံများ ပေါက်ကွဲသွားသည်။

“ရှာမတွေ့တော့ဘူး”

လပေါင်းများစွာ သူ၏ကျွန်းဆွယ်အား ရှာခဲ့ရာ ရှာဖွေ၍မတွေ့နိုင်တော့ပေ။ ကြိုက်သံ အင်တိုက်အားတိုက်ရှာဖွေခဲ့၍ များစွာသော အင်အား များ သူကုန်ခန်းခဲ့ရသည်။ လူအင်အားတင်မက ငွေအင်အားလည်း များစွာ ကုန်ဆုံး၍ ဖုန်းနိုင်းခဲ့ရသည်။ သူလည်း မကျေနပ်လွှန်း၍ ဒေါသဖြစ်ခဲ့ရသည်။

ပျော်ခွင်မှုကိုသော်လည်းကောင်း၊ လွှတ်လပ်မှုကိုသော်လည်းကောင်း၊ ဖန်တီးပေးမည့် မြေကြီးအား ရာမတွေ့တော့၍ လွန်စွာ ဝပ်းနည်း စိတ်ဓာတ်ကျဆင်းမိခဲ့သည်။

“ဘယ်လိုပြစ်ဖြစ်ပြစ်၊ ဒီမြေကြီးဟာ တစ်နေရာမှာတော့ နှိန်မှာပဲ”

လမ်းညွှန်ပြရသော အာဘိုးကြီးတစ်ဦးသည် လူအုပ်ထဲမှ ခွဲထွက်လိုက်ပြီး ရောင်ဆင်၏ပုံးအား လက်နှင့် ပုံတ်လိုက်သည်။

“ခင်ဗျားကို ကျေပ်ပြောရမလား ရောင်ဆင်၊ ခင်ဗျားရဲ့ စွန့်လွှတ်ခြင်းခံထားရတဲ့ အထိုက်ကျွန်းဆွယ်ဟာ တစ်နေရာမှာ တော့ နှိန်တယ်” ဟုပြောရင်း သူ၏လက်ညီးနှင့် မြေပုံကို ခေါက်လိုက်သည်။

“ခင်ဗျား ရှာဖွေလို့ရမှာပါလို့ ကျွန်တော် အာမခံပါတယ်”

“ပြန်တွေ့နိုင်တယ် ဟုတ်လား” ဟု မေးရင်း ရောင်ဆင် အသက် ၁၅ အနည်းငယ်ကျပ်သွားသည်။

“ခင်ဗျား . . . ပြန်တွေ့နေပါပြီလို့ ကျွန်တော်ပြောချင်ပါတယ်၊ (၁၀) မိုင်အကွာအဝေးမှာ နှိမှာပါ၊ ခင်ဗျားမမှတ်မိတော့လို့ ဖြစ်ပါလိမ့်မယ်”

“ကျွန်တော်မမှတ်မိတော့ဘူး ဟုတ်လား”

“ခင်ဗျား ဘယ်မှတ်မိတော့မလဲ၊ သူလည်း ခင်ဗျားလို့ အိုမင်းသွားပြီ လေ၊ ခင်ဗျားမြင်သလား၊ ပန်းပွင့်ကလေးတွေဟာ အသီးမှား အသွင်ပြောင်းသွားကြပြီလေ။ ဒီအသီးတွေဟာ တစ်ဖန်ထုင်းဖြစ်သွားကြော်းမယ်၊ ထင်းစိမ်းတွေဟာ ထင်းခြားကြတော့အသွင် ပြောင်းသွားကြော်းမယ်။ ဒီ အပုံပြင်းတဲ့ ကျွန်းမှာ အပြောင်းအလဲတွေက အလွန်အမင်း မြန်နေတယ်”

“ခင်ဗျားရော . . . ခင်ဗျားကိုခင်ဗျား မှန်ထဲမှာ ပြန်ကြည့်ပါဉိုး ခင်ဗျားဟာ အသိဉာဏ်ကင်းမဲ့တဲ့လူပဲ”

“ဒီမှန်က ခင်ဗျားနဲ့ ခင်ဗျားရဲ့ကျွန်းဆွယ်ကို ခင်ဗျားဖြတ်သွားတိုင်းမှတ်မိမယ်ထင်သလား”

ရောင်ဆင်သည် တစ်ခါးမျှ မှန်ကို သူမကြည့်ခဲ့ဖူးပေး၊ အကြံ

ပေးခြင်းပင် သူ့အတွက် အချိုးနှီး အမိပ္ပါယ်ကင်းမဲ့နေသည်။ ရော်ဘင်ဆင်သည် ဝမ်းနည်းသောအသွင်အပြင်ဖြင့် သူအားဂိုင်းထားသော လူများ၏ မျက်နှာများအား ငေး၍ စိုက်ကြည့်နေလိုက်သည်။ ရယ်သံလိုင်းလုံးကြီးလည်း ရှုတ်တရက် တန်၍ ဆိတ်ဖြမ်သွားသည်။ ထို့နောက် တိတ်ဆိတ်ခြင်းသည် အိမ်ထဲသို့ တစ်မှုဟုတ်ချင်း ထိုးဖောက်ဝင်၍ ဖြီးခွင်လိုက်လေသည်။

× × ×

## LA MAIN COLETTE

လက်တစ်ဖက်

သူဇနီးကယ်၏ လက်မောင်းပေါ်တွင် သူနှစ်ချိုက်စွာ အိပ်ဟျာနေ၍  
သူဇနီးမှာလည်း လေးလံသော ခင်ပွန်း၏ဦးခေါင်းအား သူမ၏ လက်မောင်း  
တစ်ဖက်ဖြင့် အမြဲပေးထားရ၍ နှစ်ခြိုက်ဂုဏ်ယူနေမိသည်။ သူ၏ သန်ဗာ  
ဤဗျားသော လက်မောင်းအား ပေါ့ပါးသော ကျွန်မ၏ ကိုယ်ခွဲ့အောက်၍  
လျှို့၍ လက်မောင်းတန်းထားလိုက်သည်။ ငယ်ချွယ်နှစ်ယ်သော ကျော်း  
အောက်မှ ဖြတ်ကော်၍ အိပ်ရာ၏ မွေ့ရာခင်းပေါ်တွင် သူ၏ဤဗျားမှာသော  
လက်တစ်ဖက်အား ဖြန့်၍တင်ထားသည်။ သူဇနီး၏ တံတောင်ဆင်အေး  
တွင် ထိုဗြိုးမှာသော လက်တစ်ဘက်မှာ ထိုးထိုးမှာမှာ ပြန့်၍ လက်ချောင်း  
များ ကားနေသည်။ အနီးသည်လည်း သူမခင်ပွန်း၏ ဖြန့်ကားထားသော  
လက်ဤဗျားတစ်ဖက်တွက်ပေါ်နေခြင်းအား ကြည့်၍ ပြုးနေမိသည်။ တစ်ဖက်  
တည်းသောလက်မှာ သူ၏ ကိုယ်ခွဲ့နှင့် ဝေးနေသိသကဲ့သို့ ထင်မှတ်၍  
သည်။ ထို့နောက် သူမသည် အလင်းရောင်တစ်ဝိုက် ဖြတ်သန်းဝင်နေသော  
အခန်း၏အတွင်း၌ မျက်စိုကာတား၍ လှည့်ပတ်ကြည့်နေမိသည်။ ခရာဇ္ဈာ

ရတနာပုံစာပေ

ကဲသို့ သဏ္ဌာန်ဖို့သော အရှေ့မျက်နှာစာအပေါက်မှ တိုးဝင်နေသော ခရမ်း  
ပြောရောင်သန်းနေသော အလင်းရောင်သည် ခုတင်ပေါ်သို့ ဖြာကျနေသည်။  
“အခုလို ဘိပ်နေရတာ သိပ်စိတ်ချမ်းသာစရာကောင်းပါလား” ဟု သူမ  
ထွေးတော်းစားနေမိသည်။ စိတ်လည်ကြည့်နဲ့မိသည်။ မကြာခကာ သူ၏  
အခြေအနေအသစ်ကို ကြည့်၍ အုံပြုနေမိသည်။ သူတို့သည် လူငယ်  
အိမ်ထောင်ရေးဘဝကို ထူထောင်ခဲ့သည်မှာ ဆယ်ငါးရက်များပင် ရှိသေး  
သည်။ မသိကျမ်းခဲ့သော လူတစ်ယောက်နှင့် လက်ဆက်ခဲ့ရသော်လည်း  
ပျော်ရွင်ချစ်မြတ်နီးသောအရသာကို ခံစားနေခဲ့ရသည်။ ဆံပင်ရွှေဝါရောင်  
ရှိသော ငယ်ချယ်ချောမောလှပသည့် မုံခိုးဖို့တစ်ဦးအား တင်းနစ်ရှိက်ရင်း  
လျော့လျော့ရင်း ပိမိခင်ပွဲန်းဖြစ်သူအား စတင်ကျမ်းခဲ့ဖူးသည်။ တစ်လကြာ  
သောအခါ လက်ထပ်ခဲ့ကြသည်။ သူမ၏ အိမ်ထောင်နှင့် ပေါင်းစပ်ထိတွေ့  
ခဲ့ရသမျှမှာ ပြန်ပေးဆွဲခဲ့ရသော မိန့်ကလေးနှင့်ပင် တူနေသည်။ ယခုလည်း  
ကြုံကဲသို့ပင် ခံစားနေရတုန်းပင်။ သူမခင်ပွဲန်း၏ နေားတွင် မျက်လုံးအစုံ  
အား ကြာသောင်းစွာ ပိတ်လိုက်၊ တစ်ဖန် ပြန်ဖွဲ့လိုက်နှင့် သူမ၏ အပျို့စင်  
ဘဝက နေထိုင်ခဲ့သော အခန်းအတွင်းထဲသို့ ဖောက်ဝင်နေသော ပန်းနှီးနှီး  
ရောင်အစား အပြာရောင်အား စူးစိုက်၍ ကြည့်နေသည်။

သူမ၏နေားတွင် အိမ်မောကျနေသော သူမခင်ပွဲန်း၏ ကိုယ်ခန္ဓာ  
မှာ ဆတ်ခနဲ့ တုန်လှပ်သွားသည်။ အား နဲ့သူပိုပို ခင်ပွဲန်းသည်၏ လည်ပင်း  
တစ်ဗိုက်အား ကြပ်မတ်စွာ ဖတ်ထားလိုက်သည်။ သူမ၏ ခင်ပွဲန်းမှာ မမိုးဘဲ  
အိမ်မောကျနေသည်။

“သူ့ရဲ့ မျက်တောင်တွေကလည်း ရှည်လိုက်တာ” ဟု ပြောရင်း  
မျက်လုံးများအား ဂိုက်ကြည့်ရင်း ပြောလိုက်သည်။ အုတ်ခဲနှင့်ရောင်သန်းနေ  
ပြီး သူ၏ ထူထပ်သောနှုတ်ခမ်းများ ချောမှုတ်နေသည်။ မဟာနုံးပေါ်  
တွင်လည်း အသားအရေတွန်းခြင်းမှ ကင်းစင်နေသည်။ သူမခင်ပွဲန်း၏  
လက်ကြီးတစ်ဖက်မှာ တစ်စတစ်စ လှပ်ရှားစပြုလာပြီး တဖျေတ်ဖျေတ်နှင့်  
ခါ၍တုန်နေသည်။ ကျောမြို့အောက်၌ သူ၏ လက်မောင်းအပေါ် လေးလွှာ

မိထားရသော်လည်း ထိုလက်ဝါးတစ်ဖက်မှာ ခါရမ်းနေသည်။

“လေးလံတဲ့ ငါရဲ့ကိုယ်ခန္ဓာရဲ့ ဒဏ်ကြောင့်နဲ့ တူပါတယ်” ဟု ပြော၍ အိပ်ရာမှုထကာ မီးပိတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ကောင်းမွန် နှစ်ခြိုက်စွာ အိပ်ပျော်နေသူ၏လက်မောင်းမှာ အားလုံး၌ ကျွေးလိမ့် သွားသည်။ ပို၍ ပေါ့ပါးရန် သူမ၏ ကျော့ရှိုးများအား ခုံး၌ တင်ထားလိုက် သည်။

“တိရစ္ဆာန်တစ်ကောင်အပေါ် မိအိပ်နေရသလိုပါလား” ဟု သူမက စဉ်းစားရင်း ပြောလိုက်သည်။ သူမသည် ခေါင်းအုံပေါ်၌ အိပ်နေရမှု ခေါင်းအုံအား တစ်ဖက်လှည့်၌ သူမ၏ နံဘေးတွင် ဖြန့်ခင်းထားသော သူမခင်ပွန်း၏ လက်တစ်ဖက်အား စိုက်ကြည့်နေလေသည်။

“တကယ်ကြိုးမားတဲ့ လက်ပဲ။ အားလုံးလက်တွေထက် တစ်မူထဲ့မြှား နေတယ်”

ဖန်အပြာရောင်ပန်းအိုး၏ အနားအောက်တွင် အလင်းရောင် ဖြာဖွေက်နေသည်။ ခေါင်းအား တင်းမှာစွာ တွန်းကန်ထားသည်။ အကြော များ ဆတ်ဆတ်ခါ၍ လူပ်ရှားနေသည်။ လက်ချောင်းများအောက်၌ အမွေးနှုန်းများ ဖုံးလွမ်းထားသည်။ ထိုအမွေးနှုန်းမှာ ပါးနှုန်းများ လောက် ကြောင့် ကိုင်းညွတ်နေဘိသကဲ့သို့ ထင်ရသည်။ လက်သည်းခွံဗျာလည်း လေးထောင့်ပုံသဏ္ဌာန်ရှိပြီး အရောင်မရှိသော သဘာဝအလက်ရောင် လက်သည်းသေးအား ဆုံးထားသည်။

သူ၏ ဇန်းမှာ လက်သည်းဆုံးဆေးမဆုံးရန် သူ၏ ခင်ပွန်းအား ပြော မည်ဟု စဉ်းစားထားလိုက်သည်။ ကြုံကဲ့သို့လက်မျိုးဖြင့် လက်သည်းဆုံးဆေး နှင့် မအပ်စပ်ပေါ်။

“တကယ်လက်တွေပဲ”

“မာတ်လိုက်ခံရသလို လက်ဝါးမှာ တဆတ်ဆတ်နှင့် တုန်းခါနေ၍ ထိုလက်အား မည်သည့်အရာနှင့် နှိုင်းရမည်ကို မသိသလောက်ပင် ဖြစ်နေသည်။ တန်းနေသော လက်မကို တွေ့ရသည်။ ထိုလက်မှာ လွန်စွာ

အနိရုည်လျားသည်။

ကျွန်လက်ချောင်းများမှာ လက်ဝါးနှင့် ကပ်နေသည်။ ဤကဲ့သို့ပင် ထို့လက်တစ်ဖက်၏ လက်ဝါးမှာ ခွက်၍ ချိုင့်ဝင်နေသည်ကို ကြည့်ခြင်းအား မြင့် မြောက်လက်များနှင့် တူနေသည်။ သူ၏အနီးမှာ နေမထိတိုင်မသာ နို့။ “ဘို့ဟု တိုးတိုးလေးရော်လိုက်သည်။” တိတ်ဆိတ်ခြင်းအား စူးရှုသော ကားသံတစ်သံက ဖြိုခြင်းလိုက်သည်။ အိပ်မောကျနေသောခင်ပွန်းမှာ မနိုး ပေးသို့သော လက်တစ်ဖက်မှာ ခုံးထပြီး တယ်ယ်ဖြစ်မြည်နေသည်။ ကဏ္ဍား ကောင်ကဲ့သို့ ကြွေတက်လာသည်။ တစ်စုံတစ်ရာကို ခုခံတိုက်ခိုက်ရန် နိုင်းပြင်းနေသည်ဟုလည်း ထင်ရသည်။ ထို့နောက် နာကျင်သော အသံ တစ်သံ ပေါ်ထွက်လာပြီး တဖြည့်ဖြည့်နှင့် ကဏ္ဍားကောင်ကဲ့သို့ ညျှပ်တော့ ညည်အသွင် ပြောင်သွားပြီး တစ်ဖန်ပြန်၍ အရှိန်လျှော့သွားပြီး ပျော့ခွွှန် သော တိရစ္ဆာန်တစ်ကောင်အသွင်ကို ဆောင်နေပြန်လေသည်။ အမော ဖောက်နေသကဲ့သို့ ရှည်လျား၍ တောက်ပြောင်နေသာ လက်မမှာလည်း တဆတ်ဆတ်နှင့်တုန်းနေသည်။ သတိမထားမိသော လက်သန်းလေးမှာ လည်း လူးလူနှင့်လာပြီး အသားထူး၍ ဖောင်းကြွေနေသောလက်ဝါးကြီးမှာ ခုံး၍ ကြွေလာပြီး နိုင်ရန်သည် ဖောင်းကြ လာသိသကဲ့သို့ ထို့လက်ပုံပုံကြီးလည်း တစ်ဖန် ခုံး၍ အရှိန်ဖြင့်တက်လာပြန်သည်။

“ဒီလက်ကြီးကိုနှိမ်းခဲ့ရတယ်၊ ကြောက်စရာကောင်းလိုက်တာ၊ တစ်ခါ ခုံးမှာ အခုလို ခိုက်မကြည့်ခဲ့သေးဘူး” ဟု သူ၏အနီးက စဉ်းစားလိုက်ရင်း လက်ကြီးကတော့ တစ်ဖက်သားရဲ့ သူ့အပေါ် ရန်စရင် ခုခံဖို့ တုပြန်ရန် ကြီးစားနေဟန်တူတယ်။ အားများကို စုစည်းနေဟန်ပြုပြီး လက်ဝါးအား တစ်ဖန်ပြန်ကားထားလိုက်သည်။ အနိရောင်သန်းနေ၍ စစ်တိုက်ရသော လက်များနှင့်လည်း တူနေပြန်သည်။ ဖြန့်ကားထားရာမှ တစ်ဖန်ပြန်၍ ဆုပ်ဆိုင်းကွေးသွားပြီး အိပ်ရာခင်းအား ကျစ်ကျစ်ပါအောင် ဆွဲဆုပ်၍ လိမ် ညျှပ်ထွေးလိုက်သည်။ ကွေးကောက်နေသောလက်ချောင်းမှာလည်း ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားသော အိပ်ရာခင်းထဲတွင် နစ်မြှုပ်ဝင်နေကြသည်။

လူတစ်ဦးတစ်ယောက်အား လည်ပင်းကို ဆုပ်ကိုင်ညှစ်နေသကဲ့သို့ ထင်မှတ်ရသည်။

“အမလေး” ဟု သူ၏ ဇန်းက ထ၍အော်လိုက်သည်။ လက်မှာ ပျောက်ကွယ်သွားပြီး ပူန္တေးနေသော ဗုတ်တံတိုင်းကြီးပမာ ရှည်လျားသော လက်မောင်းရှည်ကြီးမှာ အားလုံးသော ချောက်ချားဖွယ်ရာများအား အကာအကွယ်ပေးထားလိုက်သည်။

နောက်တစ်နေ့နောက် မိုးသောက်သောအခါ နှစ်က်စာ ပေါင်မှန့်နှင့် အမြဲပိမိနေသော ချောကလက်သောက်ရန် ပန်းနှင့် သူမ၏ ခင်ပွန်း စားသောက်ရန်ယူလာသောအခါ အနီရောင်သန်း၍ ကောက်နေသော လက်မှား ဓားကို ညှပ်ထားသည်ရှိ တွေ့မြင်ရလေသည်။

“ဒီပေါင်မှန့်ယိုသုတ်လေး စားချင်သလားအချင်ရေး မင်းအတွက် အသင့်လုပ်ထားတယ်လေး”

သူမသည် အသံကို ကြားလိုက်ရသည်နှင့် တုန်ခါသွားပြီး ကြက်သီးများလည်း တဖျက်းဖျက်းထနေသည်။

“ဟင့်အင်း . . . မစားချင်ဘူး၊ မစားချင်ပါဘူး”

သူ၏ လွန်စွာ တုန်လျှပ်ချောက်ချားခြင်းကို ဖုံးကွယ်ထားလိုက်စေရန် မိမိကိုယ်မိမိအား ထိန်းချုပ်လိုက်သည်။ မိမိ၏ဘဝအတွက် လိမ္မာပါးနှင်းစွာ ဆက်ဆံမှု ပြေပြစ်စေရန် ကြာက်မက်ဖွယ်ရာ ကောင်းလှသော သူမခင်ပွန်း၏လက်ကြီးအား ကုန်း၍နှမ်းလိုက်သည်။

## LE VASE GISÈLE PRASSINOS

ပန်းအိုး

ကျွန်တော် ပန်းအိုးအသေးတစ်လုံးဝယ်လိုက်သည်။ ကျွန်တော်  
မှတ်ပိုသလောက်ကတော့ ထိုပန်းအိုး၏ ကိုင်းမှာ အပြာရင့်ရောင် ဖြစ်သည်။  
ထိုပန်းအိုးအား ရွှေးသည်၏ ဆိုင်မှန်ပြတ်ငါး၍ မြင်လိုက်သည်နှင့် ကျွန်တော်  
အား ဆွဲဆောင်ဖိတ်ခေါ်လိုက်၍ ထိုပန်းအိုးကို ကျွန်တော် ဝယ်လိုက်ရ<sup>၁</sup>  
သည်။ ဖုန်များနှင့်လူး၍ ပေကျေနေပြီး ဆိုင်၏ထောင့်တစ်နေရာ၌ မှား၍  
တင်ထားဘိသကုံသို့ ထင်မြှင်ယူဆရသည်။ ကြေးနှင့် ပြုလုပ်ထားသော  
မိတ်ဖိတ်တောက်နေသည့် ခွက်များအလယ်၌ ထိုပန်းအိုးအား ထင်ရှားစွာ  
အင်းမှ တွေ့မြင်နိုင်သည်။

ကျွန်တော် ပန်းအိုးအကြောင်းပြောပြခြင်းမှာ ကျွန်တော်ဝယ်သည်  
ဝန်းအိုးမှာ အမြှားပန်းအိုး ပုံသဏ္ဌာန်များအတိုင်း အပေါက်ဝလည်တဲ့ ပါရိုပြီး  
လုံး၍၌ဦးနေသော အသွင်ပုံသဏ္ဌာန်ရှိသည်။ ခိုင်မာသော အောက်ခြော့  
သည်။

ကျွန်တော် ဒီအရာဝတ္ထာအကြောင်းအား လိမ်လည်၍ ဖန်တီး  
ရတနာပုံစာပေ

ရေးသားနိုင်သော်လည်း ဤပန်းအိုးသည် ထင်ခြင်း၊ မှန်းဆခြင်း မြင်ခြင်း  
ထက်ပို၍ တစ်မူထဲးခြားနေသည်။ မည်ကဲ့သို့ ကျွန်တော် တင်းစား၏ ပြရာဂါ  
မည်နည်း။ “ကျွန်တော် ဝယ်ပြီးကတည်းက ထူးခြားချက်မှာ ထိုပန်းအိုးသည်  
တင်၍ ထားသောနေရာ၌ သူ အသက်ဝင် လူပ်ရှားနေသည်ဟု မြင်တွေ့  
သိမြင်ခဲ့ရသည်” ဝကားလုံးကတော့ ကျွန်တော်ပါးစပ်ထဲ ရောက်လာပါ  
သည်။ ဒါပေမယ့် ကျွန်တော် ထုတ်ဖော် မြှတ်ဟရမှာ တွေ့ဝေနေမိတယ်။  
သို့သော ယခု ကျွန်တော်တင်ပြချင်တဲ့ အခြေအနေနဲ့တော့ ဘာမှုမဆိုင်  
မပတ်သက်ပါ။ ကျွန်တော်ရွှေမျှောက်၌ တစ်စတစ်စဖြင့် အသွင်ပြောင်းလဲမှု  
အား ဖွင့်ဟတင်ပြရမည်ကိုပင် ကျွန်တော် မဝေခဲ့ဖိုင်လောက်အောင် ခံစား  
နေမိသည်။

တစ်နေ့ နေဝ်ရိတရောအချိန်တစ်ချိန်တွင် ကျွန်တော်ဖြို့ထဲမှို့  
ရပ်ကွက်ဟောင်းများသို့ လမ်းလျှောက်၍ လည်ပတ်ကြည့်ရှုခဲ့သည်။ ထို့  
နောက် လမ်းလျှောက်၍ ပြန်လာပြီးသောအခါ ကျွန်တော်အသက်ရွှေကျွေး  
နေသည်။ အင်အားကုန်ခန်းမောပန်းနေချိန်၌ ဖြစ်းသောင်းသာယာခြင်းက  
ပင် ကျွန်တော်၏ ညီးစွမ်းနေသောစိတ်အား သက်သာရာရသော်။

ကျွန်တော်စားပွဲ၌ ထိုင်၍ စားလိုစိတ်လုံးဝမရှိပါ။ စားရခြင်းကိုပင်  
စက်ဆုပ်၍ ပြင်းပြသော ဆန္ဒမရှိပါ။ ထမင်းစားခန်းရှိ လသာဆောင်တွင်  
ထိုင်၍ လိုင်းများကဲ့သို့ လိုပုံ၌ဝင်နေသော တိတ်ဆိတ်ခြင်း၏ အရသာတို့  
ခံစားရင်း မိန်းမောကျေနပ်နှစ်သိမ့်နေမိခိုက် လမ်းပေါ်မှ လူပ်ရှားသံများက  
ကျွန်တော်၏နေရာသို့ ချို့ဖောက်ဝင်ရောက်ဖန်တီး လိုက်တော့မှ ကျွန်တော်  
တစ်ဖန် ပြန်သတိရလာတော့သည်။ ကောင်းကင်ပေါ်တွင် ကြယ်ပွင့်ကလေး  
များ ခြယ်မှုန်းဖုံးအပ်ထားသည်။ သူတို့ မိုတ်တုတ်မိုတ်တုတ် ပြုလုပ်နေခြင်း  
ပင် အသံတစ်ခုပေါ်ထွက်နေသည်။ ပိုးစတစ်စကို ပွုတ်၍ ချေမှုနှင့်နေသည့်  
အသံနှင့်တူသည်။ မကြာမိ အချိန်ကာလအတွင်း လမ်းလည်း ထွက်ပေါ်  
လာပေပြီ။ အထပ်များစွာရှိသော အိမ်နှစ်အိမ်ကြားအလယ်တွင် ကျွေး  
မြောင်းနေသော စကြိပေါ်၌ အပြာရောင်သန်းနေသည့် အလင်းဆွဲ

အရိပ်တစ်ခု ဖြာထွက်နေသည်။ ကောင်းကင်၌ လထီးဆောင်းနေသည်။ အနိရောင်ဝန်းရုထားသည့် စက်ဝိုင်းတစ်ဝိုင်း လ၏ဘေး၌ မြင်တွေ့ရ၍ ရာသီဥတုအပြောင်းအလဲ ရှိလိမ့်မည်ကို ကြိုတင်ခန့်မှန်း၍ သိရှိထားသည်။ လ၏ဝက်ဝိုင်းအား မျက်ခြေမပြတ်စိုက်၍ ကြည့်နေဆဲမှာပင် ကျွန်တော် ဝယ်လာသည့်ပန်းအိုးလေး၏ အဝဝက်ဝိုင်းအား ဖျတ်ခန့် သတိရမိလိုက်သည်။

အပြာရောင်သန်းနေသော ထိုပန်းအိုးအား ကျွန်တော် မီးလှုံးသော ကျောက်ဖြူဖြုံးပြုလုပ်ထားသည့် မီးဖို့ပေါ်တွင် ဂရ္ဂတ္ထိုက် တင်ထားသည်။ သူ၏မျက်နှာနှင့် သူ၏အလှကို အပြည့်အဝ ရှုံးနိုင်ရန် ကျွန်တော်ဘက် သို့ လှည့်ထားလိုက်သည်။ သူသည် ခင်းထားသော ဓားပွဲခင်းအနားနှင့် လွန်စွာနီးကပ်နေ၍ လျောကျတော့မည့်အသွင်ကို ဆောင်နေ၍ အမှောင်ထို့ မသေမချာတင်ထားမိခြင်းကိုပင် စိတ်ပုံပင်မိသလို၊ ရွှေ့လျားနေခြင်း ထိုလည်း လွန်စွာအုံသွေ့နေမိသည်။

ထိုပန်းအိုးအား မီးဖို့အလယ်ခေါင်တွင် ထားရမှာကိုပင် ကျွန်တော် အဖို့ ဝန်လေးနေသည်။ အကြောင်းကတော့ ထိုပန်းအိုးမှာ လေပေါက်နှင့် တည့်နေ၍ မူာက်သွားမည်ကို စီးရိမ်၍တစ်ကြောင်း၊ ကျွန်တော် မဖြင့်ရ မှာကိုပင် စီးရိမ်၍ ထိုနေရာတွင် ထားခြင်းဖြစ်သည်။

နှစ်အရှင်တက်ချိန်ကျရောက်သောအခါ ပြင်းထန်သော မိုးခြိမ်း သများက ကျွန်တော်အား နှီးဆော်လိုက်သည်။ မိုးမှာ ရွာရန်ဝိုင်းပြင်းနေသည်။ ထမင်းတားခန်းမှ ပြတင်းပေါက်ပွင့်နေသည်ကို သတိရလိုက်၍ ထပိတ်လိုက်သည်။ ပန်းအိုးမှာ ကျွန်တော်တင်ထားသည့်နေရာတွင် ရှိနေဆဲ ငင်း။ သို့သော် ကျောက်မီးဖို့ပေါ်တွင် အပြာလမ်းကြောင်းနှစ်ကြောင်း ဖြာထွက်နေသည်ကို မြင်တွေ့ရ၍ ကျွန်တော် သတိမမူဘဲ မနေနိုင်တော့ပေါ် ညာနေခင်းက တင်ထားသည့်နေရာနှင့် ဆန့်ကျင်ဘက် တစ်နေရာဘက်သို့ ရွှေ့နေသည်ကို လျင်မြန်စွာ သတိပြုမိလိုက်သည်။ ဒီအရာကို ထောက်ခြင်းအားဖြင့် ကျွန်တော်၏ အကျဉ်းသမားပန်းအိုးမှာ လွတ်မြောက်ရန် ကြီးစား

နေခြင်းနှင့် တူလေသည်။ ကျွန်တော်သည် ထိုပန်းအိုးအား ကလေးတစ်ယောက်ပမာ သူ၏ပါးနှစ်ဖက်အား ပွတ်သပ်ပေးလိုက်ပြီး တိရဲ့နှစ်တစ်ယောက်၏ ကျောကုန်းအား ယဉ်ပါးအောင် ပွတ်သပ်ပေးဘိသကဲ့သို့ ညင်သာစွာ လက်များဖြင့် ပန်းအိုး၏ ကိုယ်ခန္ဓာအား တည်ပြုခြစွာ နေလို့လှ ပွတ်သပ်ပေးလိုက်သည်။

ကြုံနာယယွာ ကျွန်တော်က သူ့အား "မင်းဒီမှာနေရတာ မဖော်ဘူးလား" ဟု တိုးတိုးလေး မေးလိုက်သည်။ ပန်းအိုးသည် ရှက်သွေးဖြာနေသောအသွင်ကိုဆောင်လျက် ဟုန်းဟုန်းတောက်နေသော ပါးခဲအရှိန် လျှော့သွားဘိသကဲ့သို့ ပန်းအိုးကိုင်းတစ်လျှောက် လိုက်၍ အပြာရောင် ပါးလောင် ကျမ်းနေသည်ကို ထိုပန်းအိုးက အသွင်ဆောင်ပြုလိုက်သည်။ ထိုနောက် တစ်ဖန် ဒုတိယအကြိမ် ထိုနည်းငြင်း ထပ်မဖြစ်ပေါ်လာပြန်သည်။ သူ၏ လည်တံ့မှာ အရှေ့သို့ညွတ်လာခြင်းကို မြင်တွေ့ရ၍ ဝဲးနည်းမှု ပြည့်လျှော့နေသော ဦးခေါင်းဦးလိုက်၍ ညွတ်နေဘိသကဲ့သို့ တစ်စတစ်စ ထိုပန်းအိုး၏ ခန္ဓာကိုယ်မှာလည်း ခါးအစိတ်အပိုင်းမှုနေ၍ ခံနိုင်ရည်မရှိသော အသွင် ဖြင့် ကိုင်းညွတ်လာသည်။ ကျွန်တော်လည်း ငေးစိုက်၍ ကြည့်နေရာမှ တစ်ခုခုကို သွားသတိရလိုက်မိသလို မိမိဆရာနှင့် ကင်းကွာနေသော အွေး တစ်ကောင်အကြောင်း စဉ်းစားမိလိုက်သည်။ အချို့သော ကြောင်များပင် အိမ်မှ နှင့်ထုတ်ခံရ၍ နှင့်ထုတ်ခံရသည့် အိမ်၏ လမ်းစကို ပြန်လည်ရာဖွေ တတ်ကြသည်။ ပန်းအိုးလည်း သူ့နေရာကို ဘယ်အတွက်ကြောင့် မလွမ်း ဆွတ်ဘဲနေပါလိမ့်။ မအောင့်မေ့ မတမ်းတဘဲ နေနိုင်ပါမည်လား။

ကျွန်တော်ဝယ်လာရာ ပစ္စည်းဟောင်းဆိုင်ကို ပန်းအိုးအား သွားပြန် ပို့လိုက်ချင်သောဆန္ဒ ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။ ကျွန်တော် လက် မလျှော့ခွင်သေး၍ ဆက်၍ထားလို့ပည်။ တစ်ပတ်ကြောသောအခါ ကျွန်တော် မြို့ထဲ အလည်အပတ် ထွက်ခဲ့ပြန်သည်။ ကျွန်တော်နှင့် ထိုပန်းအိုးမှာ အချို့ ကြောသောင်းစွာ မျက်နှာခွင်းဆိုင်၍ ကြည့်နေလေ့ရှိသည်။ ကျွန်တော်၏ မျက်စိအောက်၌ သူ၏ စိတ်ပေါ်မှုတည်၍ ပြောင်းလဲခြင်းကို ကြည့်ခြင်း

အားဖြင့် လွန်စွာ အုပြထူးဆန်းနေမိသည်။ တစ်ခါတစ်ရဲ ပန်းအိုးမှာ လဲလျောင်းနေဟန်၊ တစ်ခါတစ်ရဲ ညာဘက် သို့မဟုတ် ဘယ်ဘက်သို့၊ ထိုးတောင်းနေဟန် အပြာရောင်မှာလည်း ပိုလက်၍ တောင်ပြောင်နေသလို ကျွန်တော်ထဲ လှမ်း၍ ခုန်တော့မည့်ပုံ၊ အမျှောင်ထူးသန်းနေသော သူ၏ ပါးဝပ်တစ်ရိုက်တွင် ခနဲ၍ ပဲနေသောအသွင် ဆောင်ထားသည်ကိုလည်း တွေ့မြင်ရသည်။ သူ့အား သိမ်းဆည်းထားသည်ကို မခံမရပ်ခံစားနေဘိ သက္ကာသို့ သူသည် ထူးဆန်းစွာအော်ဟစ်လေတော့သည်။ ကျွန်တော်ကြား၍ နှားထောင်ခဲ့ပါသည်။ သူ၏ တက်ကြွေဆုည်းသော အော်သံမှာ သူ၏ လည် ခွောင်းထဲ၌ ဆူပွဲက်ပြည့်နှုက်နေဟန်တဲ့သည်။

နှစ်လကုန်ဆုံးသော အချိန်ကာလတွင် ကျွန်တော် ပစ္စည်းဟောင်း ရောင်းသူထဲမှ စာတစ်စောင်ရသည်။ ထိုစာထဲတွင် ကျွန်တော် ပေးခဲ့သည့် စွေ့နှုန်းထက် ရာပေါင်းများစွာ ပို၍ ပေးပြီး ထိုပန်းအိုးအား ပြန်ဝါယ်မည်ဟု ပါစီးသည်။ သူထဲ စာမပြန်တော့ဘဲ ကျွန်တော် သူ၏တောင်းဆိုချက်ပါသော စာအား ဆုတ်ပစ်လိုက်သည်။ ထိုအချိန်မှစ၍ ကျွန်တော်အားလုံးနှင့် အဆက်အသွယ်ဖြတ်ခဲ့သည်။ သူငယ်ချင်းများ၊ ကျွန်တော်ကိုယ်ရေးကိုယ် တာကိစ္စများအား ဂရမစိုက်နိုင်တော့ဘဲ ကျွန်တော်နှင့် ခေါင်းချင်းဆိုင်နေရ သောအဖော်နှင့်သာ တံခါးအားသော့ခတ်၍ အတွေ့တက္ကာ ပျော်ရွင်စွာနေခဲ့ သည်။ တဖြည့်ဖြည့်နှင့် ညတိုင်းတွင် သူနှင့် ခွဲ၍ မနေနိုင်တော့ဘဲ သူ့အား အခန်းထဲသို့သွင်း၍ အိပ်ရာဘေးစားပွဲပေါ်တွင် တင်ထားလိုက်သည်။ ကျွန်တော် အိပ်ရာပေါ် လဲလျောင်းနေချိန်တွင် သူသည် မျက်လွှာကို လှပ်၍ မျက်တောင်ခတ်လိုက်သည်နှင့် မျက်လုံးအိပ်များမှ အရည်ပျော်သော ခွဲ အဆင်းအလား ဝင်းလက်တော်ကြောင်၍ ဆွဲဆောင်မှုပြင်းသော အကြည့် မြှင့် ကြည့်နေခြင်းကို တွေ့မြင်ရသည်။

တစ်ညုသောအခါ ကျွန်တော် တံခါးခေါက်သံကြားရသည်။ တိတ် ဆိတ်ခြင်းလွှမ်းမိုးထားသည့်အလယ်၌ ခြောသံများ လျေကားအောက်၌ အဆက်မပြတ် ကြားနေရသည်။ ကျွန်တော်လည်း လှုပ်ရှားခြင်းမပြုဘဲ

တိတ်ဆိတ်ဖြစ်သက်စွာ နေလိုက်သည်။ ခြေသံများကိုသာ အားစိုက်နှုန်း  
ထောင်ရင်း ခေါ်သတ်သ ကြားလိုက်ရသည်။ အခြားသူ မဖြစ်နိုင်ပါ။  
ရွှေဟောင်းပစ္စည်းရောင်းသည့် စွေးသည်ပင် ဖြစ်ရမည်။ မနက်ကတည်းက  
ဟောပန်းစွာ ရှာဖွေနေတာ မတွေ့ရှု၍ တစ်ဖန် ယခုအချိန် လာရောက်ရာစွဲ  
ခြင်းဖြစ်ရမည်။

ခေါင်းလောင်းသများ မရပ်မနား ကျယ်လောင်စွာ မြှည်နေသည်။  
ဓည့်သည်၏လျှပ်စွားသံမှာလည်း မရပ်မနား ထွက်ပေါ်ကြားယောင်နေရာ  
သည်။ နောက်ဆုံး တစ်စတစ်စဖြင့် ခြေသံများ ကျယ်လောင်စွာ ပြင်းထန်  
လာသည်။ “ကျွန်တော်တော်ခါးအား ဘယ်သူထိုးဟောက်ပြီး ဝင်ဖို့ ကြီးစားနေ  
တယ်ဆိုတဲ့လူကို ကျွန်တော်သိပါတယ်”

“ဒီလူတွေဟာ ကျွန်တော်ရဲ့ပန်းအိုးကို ရယူဖို့ ကြီးစားနေကြတယ်။  
ဘယ်နေရာမှာ ဂုဏ်ထားရင်ကောင်းမလဲ” ဟု ပြောရင်း အိပ်ရာထဲမှ ထွေး  
ကိုယ်အား ကိုင်းညွှတ်ပြီး အဖိုးမဖြတ်နိုင်သော ကျွန်တော်ပန်းအိုးအား  
လုမ်းယူလိုက်သည်။ ကျွန်တော်လုမ်းယူမည်အချိန်တွင် ပန်းအိုးလည်း တစ်စံ  
တစ်စဖြင့် အသွင်ပြောင်းသွားသည်။ အုံပြုဖွယ်ကောင်းလှသည်။ လွန်စွာ  
ထူးဆန်းလှပေသည်။ ကျွန်တော် ရွှေ့ခဲ့သည့် ဂရုစိုက်ခဲ့သည့် ပန်းအိုးသည်  
ကြောင်တစ်ကောင်အသွင်ဆိုပြောင်းသွားလေပြီ။ ယခု ကျွန်တော်ရွှေမျှောက်  
မှာ ကြောင်အမျိုးအစားဖြစ်သော သတ္တဝါ တစ်ကောင်ကို တွေ့ဖြင့်ရသည်။  
ဂရုတစိုက်နှင့်ကြည့်၍ လေ့လာသော အခါလှပသောကြောင်ကလေး တစ်  
ကောင်ဖြစ်နေသည်။ ရွှေဝါရောင် မျက်လုံးများလည်း တောက်ပဝ်းလတ်  
နေ၍ ဘို့အလဲ (Baudelaire)၏ Horloge ထဲ၌ ခြယ့်မှုန်းထားသော ကြောင်  
တစ်ကောင်ကဲ့သို့ပင် သူ၏အကြည့်မှာ “ဟုတ်တယ်၊ အချိန်ဆိုတာဟာ  
ရာသက်ပန် တည်ရှုခြင်းပဲ” ဟု သူ၏ မျက်လုံးများက မြှက်ဟ ပြောဆိုနေ  
သည်။

ကျွန်တော်အား ရွှေးဟောင်းပစ္စည်းရောင်းသော စွေးသည်အား  
ပြန်လည် မတွေ့ဆုံးတော့ပေါ့။ ကျွန်တော်နောက်အိုး သူ၏ ပစ္စည်း ပြန်လို့

ချင်၍ မွှေနှောက်ရှာဖွေသော ဈေးသည်အား ပြန်လည်တွေ့ဆုံးခဲ့ မရ ထော့ပေါ့၊ ကျွန်တော်ထဲ မည်သည့်ပစ္စည်းမှ ရှာဖွေမတွေ့ရှိနိုင်တော့ပေါ့၊ လူပ သော ကြောင်တစ်ကောင်သည် ဉာဏ်၌လာသည်။ သူ၏ ကိုယ်ခန္ဓာပေါ် တွေ့နောက် လက်တင်၍ သူနှင့် တစ်ပြိုင်နက် အသက်ရှုရင်း အတူအိပ်ကြ သည်။ နှေ့တွင် ကျွန်တော့ပန်းအိုးကို ကျွန်တော်အခါမလပ် ကြည့်ခဲ့သည်။ အမြား ဘာမှုမထူးသည့်ပန်းအိုးတစ်လုံးသဏ္ဌာန် သူအသွင်ဆောင်နေသည်။ တည်ကြည်ခဲ့ညားစွာ တည်ရှိနေသော ကျောက်မီးဖို့အဖြူပေါ်မှ မထူးခြား သော ပန်းအိုးတစ်လုံးသာ ဖြစ်သည်။

x x x

## LA VOIX DANIEL BOULANGER

ခေါ်သံ

တစ်နှစ်တစ်ရက်မှ ဆရာမော်တို့ထဲ တယ်လီဖုန်းမဆက်တဲ့နေ့ရယ်  
လို့ မရှိခဲ့ပါ။ တယ်လီဖုန်းခေါ်သံများထဲတွင် အထူးသီးသန့်၊ တယ်လီဖုန်း  
ခေါ်သံတစ်သံ နေ့စဉ်ရက်ဆက် မပြတ် ရုံးခန်း၌ ဖြစ်ပေါ်လျက်ရှိသည်။

“မဟုတ်ပါဘူးရှင် ... ဆရာမော်တို့နဲ့ ကိုယ်တိုင်စကားပြောချင်  
ပါတယ်”

“ဆရာ မအားဘူး”

“ကျွန်ုမတောင့်နေပါမယ်”

ဆရာမော်တို့ဆိုသည့် ပုဂ္ဂိုလ်မှာ အသက်ငါးဆယ်ခုံမျှ ရှိပေလို့  
မည်။ ဘိုးဘွားအစဉ်အဆက်ကပင် တည်ရှုနေသော ခိုင်ခုံလှသည့် ရုံးခန်း  
တစ်ခုန်းတွင် မည့်သည့် ခေတ်ပေါ်အဆောင်အယောင်တစ်ခုမှ ဖွဲ့စည်း  
တိတွင်ထားခြင်းမရှိဘဲ ရိုးသားစွာ နေထိုင်ခြင်းကို ကြည့်ခြင်းအားပြင် ဆရာ  
မော်တို့မှာ သာမန်ရိုးသားသောလွှဲတစ်ယောက်ဖြစ်ပြီး သူ၏ ရွှေအေးအတွက်  
လည်း ထိရှိုးသားမှုကပင် သူ၏ကောင်းခြင်းကို ဖန်းတီးပေးနေလေသည်။

ရတနာပုံစာပေ

“ဟဲလို ... ဆရာမော်တိုပါလား”

“ကိုယ်ရေးကိုယ်တာ ကိစ္စပါ”

“တစ်မီနှစ်လောက် စောင့်ပါဉိုး၊ ဘယ်သူဆက်တယ်လို့ ပြောလိုက်  
ရမလဲ”

“ဘာလဲ၊ ကျေပိန့်၊ ဘာမှုမဆိုင်ဘူး”

ဆရာမော်တို့၏ သီးသန့်စားရေးမသည် ဒေါသခြောင်းခြောင်း  
ထွက်လျက်၊ ဤကဲ့သို့ပင် သုံးပတ်မျှကြောညာင်းခဲ့လေပြီ။ ဒီတစ်ခါတော့  
သူမ၏ဆရာနှင့်ပင် သွားရောက်တွေ့ဆုံးတော့မည်ဟု ငိုးစားထားလိုက်  
သည်။

“ကောင်းပြီ၊ မာသု”

“အမြဲ နာမည်ကို ထုတ်ဖော်မပြောချင်တဲ့ တယ်လိုဖုန်းသံပေါ့”

“ကျေပိမှာ ဘာမှ ထူးထူးတွေ့တွေ့ ဖုံးကွယ်နေစရာအကြောင်း မရှိ  
ဘူးဆိုတာ မင်းအသိဆုံးပဲမဟုတ်လား”

ဆရာမော်တို့သည် မာသုအား ပြောရင်း ပြီးပြုလိုက်သည်။ သူမ  
သည် ခြေလှမ်းလှည့်၍ ဆရာမော်တို့ထံ လျှောက်လာပြီးတစ်ဦးနှင့်တစ်ဦး  
ဖက်၍ ရှိုးသားသောအနှစ်းကလေးများဖြင့် အပြန်အလှန် နှစ်သိမ့်ရင်း  
စားရေးမသည် မိမိစားပွဲသို့ တစ်ဖန်ပြန်လှည့်၍ ထွက်ခွာသွားတော့သည်။

“ဟလို ... ခြုံ့သု ... ရှင်ပဲလား”

“ဘာများအလိုခြုံလို့လဲ”

စကားကို ဆက်သည့် တဲ့အမှတ်ဖြင့် ထိုအသံကို တဖြည်းဖြည်း  
ကြေားရင်း သိကျေမ်းခဲ့ရတော့သည်။

မျက်နှာဝိုင်းဝိုင်း၊ ကိုယ်ခန္ဓာဖိုင့်ဖိုင့်၊ ပြည့်ဝဖွံ့ဖြိုးသည့်အသွင်ရှိသော  
စားရေးမ၏ မျက်လုံးအစုံများထဲတွင် မျက်ရည်များပဲ၍ ...

“ဟလို...”

“ဟုတ်ကဲ့၊ မအမ်...” ဟု ဆရာက ပြန်ထူးလိုက်သည်။အသံမှာ  
ချောမွေ့နှုံးညွှားနေသည့် လက်ချောင်းများကဲ့သို့ နှုံးညွှားသိမ်မွေ့လှသည်။

ကုပ်ပေါ်သို့ ထိုလက်ချောင်းများဖြင့် ည်သာစွာ ပွတ်သပ်ပေးနေဘိသဲ့ သို့ ဌီမြို့ဟောင်းသာယာလှသော အသကို ကြားရသည်။

“မှသ ဖုန်းလာရင် မင်းမကိုင်နဲ့တော့၊ ကျော်ကိုယ်တိုင် ကိုင်လိုက် မယ်”

သတ္တိရှိသည့် သတ္တဝါလေးတစ်ကောင်ပမာ မှသများ ဖြစ်သည့် အကြောင်းကို ရင်ဆိုင်ရတော့မည်။ ရဲ့ခန်းထဲ၌ ထာဝရ စာအုပ်စာတမ်း များပုံထားသည့် စားပွဲနှင့်လေးအနောက်တွင် အမြှုနှစ်သိမ့်မူ အန်းကလေး များနှင့် ကျင်လည်ခဲ့ရာမှ ယခု ထိုအသကြောင့် အပြောင်းလဲကြီး ပြောင်းလဲ ခဲ့ရပေပြီ။

ဆရာမော်တိသည် တစ်ဦးတည်းကျွန်ုတ္ထိသည့် အချိန်ကာလများတွင် ခြေများကိုဆန့်ရင်း အတွေးနယ်ပယ်ထဲ၌ နံမြှုပ်နေလေသည်။

အသံမှ တစ်ခါတစ်ခါ သက္ကာပုံမရ။ တစ်ခါတစ်ခါ ထိုအသများ ခပ် ပြယ်ပြယ်၊ ကျွေကောက် တွေ့နှုန်းနေသော မြှေ့တစ်ကောင်၏ သဏ္ဌာန်နှင့် တူသည်။

“ဟလို... ဆရာမော်တိလား”

ပြန်၍ ကျွေကျွေထိုင်လိုက်ရင်း သူမသည်တယ်လိဖုန်းကို ပြန်ချလိုက် သည်။

“မှသ”

မိမိ၏ နာမည်ကို ခေါ်သကြားလိုက်သည်နှင့် စားဇားမသည် အဲလိုက်သည်။ အတွင်းခဲ့အကျိုကို ကြပ်ကြပ်မတ်မတ် ဆွဲ၍ တင်လိုက်ပြီး ဆရာ ဘက်သို့ လျောက်လာပြီး ဆရာ၏ပေါင်ပေါ်တွင် ထိုင်ချလိုက်သည်။ သူမ၏ မောပန်းစွမ်းနယ်နေသော မျက်နှာအား အကြောအသွေးလှသော ဇွဲဝါ ရောင်တောက်ပနေသည့် သစ်သားမှန်တင်ခဲ့ဘက်သို့ တစ်ရွှေ့တစ်ရောင်း လုမ်း၍ မှန်းကြည့်လိုက်ပြီး အခြားတစ်ဦးတစ်ယောက် အစားထိုးနေသည့် ပမာ ခံပြုင်းစွာဖြင့် တစ်ဖက်မှ နားထောင်နိုင်သော ဖုန်းခွက်အပိုတစ်ခုထိုး ကောက်ကိုင်၍ နားထောင်ရင်း မနားလိုဝင်နှုန်းတို့စိတ်များက တဖွားဖွားရင်ထဲ၌

ပေါက်ကွဲဖြစ်ပေါ် ခံစားလျက်ရှိသည်။

သူမ၏ ဆရာမှာ ခိုင်းကလေးများ မြည်တွန်နေဘိသကဲ့သို့ အဆက်မပြတ် မဖြင့်ပတွေ့ မသိရသေးသော အမျိုးသမီးအား တစ်နေ့၊ ထက်တစ်နေ့ တိုး၍ အချိန်ကြာညာင်းစွာ ရာသို့တူကောင်းကြောင်း ဆိုးကြောင်း စသည်ဖြင့် အာလာပသလွှာပများကို တယ်လီဖုန်းနှင့် ပြောဆို စကားကောင်းနေလေ့ရှိသည်။

ရက်သတ္တာတစ်ပတ် ကုန်ဆုံးသည့် ရက်များအတွင်း၌ တယ်လီဖုန်း ခေါ်သံများမှာ ရုံးခန်း၌ လွှမ်းမိုးလျက်ရှိသည်။ ချုပ်သူဇူးမြှုသွားစေရန် ချုပ်သူ၏ မျက်နှာအား အိပ်ရာဖူးဖြင့် လှမ်း၍ အုပ်လိုက်သလို တယ်လီဖုန်း ကိုလည်း လှမ်းကိုင်၍ ပြန်ချထားလိုက်သည်။

“မာသ”

စာရွေ့မသည် ခံပြင်းစွာ အရွှေသို့တိုးလာသည်။ အချုပ်သစ်နှင့် ရှင်ဆိုင်ရန် မည်သည့်အဟန်အတားမှ ကရာမပြုတော့ဘဲ ခံတပ်ကြီးကို ဖြေခြင်း လိုက်ဘိသကဲ့သို့ မော်တို့ နေမထိ ထိုင်မထိ ရင်ထဲ၌ ပြောင်းဆန်နေအောင် ခံစားနေရသည်။

မကြာခကာ ပြောင်းလဲသွားတတ်သည့် အကြောင်းအရာများကို ဆုံးသပ်ရင်း လက်ရှိဖြစ်ပျက်နေသည့် အခြေအနေပြောင်းလဲမှုကိုလည်း ကြောရည်လေးဖင့်စွာ စဉ်းစားရင်း အဖြော့ရာမတွေ့နိုင်လောက်အောင် ဖြစ်ခဲ့ ရဲပြီး ဆရာတော်တို့လည်း ပြောင်းလဲခြင်းမက ပြောင်းလဲလာခဲ့ပြီး နေ့စဉ် သွားနေရသည့်လမ်း၊ နှေ့လယ် (၁၂) နာရီတိုင်း နေရာကြီးတစ်နေရာတွင် အရေးပါအရာရောက်သော လူကြီးမင်းများနှင့် အတွေ့တကွေ အရက်သောက် ပွဲများပင် ပျက်ကွဲက်ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။

တစ်မနက်တွင် အသံက သူ့အား . . .

“အချုပ်ရေ”

“က .. ဆို ဘယ်တော့လောက်တွေ့ကြမလ”

“မပျက်မကွက်နေနိုင်၊ ဒီကိစ္စကို မပေါ့ဆပါနဲ့”

“လေးသမားစု လက်ဖက်ရည်ဆိုင်မှာပေါ့”

“ရှင်ခေါင်းအေးအေးထားပြီး စဉ်းစားပြီးမှ လုပ်ပါ။ ကျွန်ုပ်တော် ဂရုရိုက်ပြီးလိုက်နာမှ ကြိုက်တာ၊ အဖျားရှူးမယ့် အလုပ်ကိုတော့ ပန္စ် သက်ဘူး”

“ကျွန်ုတော်က ဘားနေတဲ့ လူတစ်ယောက်ပဲ ခင်ဗျားကရော”

“တန်းနွေ့နွေ့မနက ရထားနဲ့ ကျွန်ုမ ပါရိုက် လာခဲ့မယ်။ အရွှေ့ဆုံး အတွဲက စီးနှင်းလိုက်ပါလာမယ်။ ကျွန်ုမလည်ပင်းမှာ လည်ပတ်ပဝါ ခရိုင်း ရောင်ကို စဉ်းထားမယ်”

“ဟုတ်ကဲ့ ကောင်းပါပြီ” ဟု ထစ်ထစ်လေ့လေ့ဖော်ဖော်ဖြင့် မော်တိုက ပြန်ပြောလိုက်သည်။

ထို့နောက် မာသ်ကို တွေ့ချင်လွန်း၍ လှမ်းခေါ်လိုက်သည်။ မာသ် ကို တစ်ဖန် စူးစွားဝါးဝါး စိုက်ကြည့်နေလိုက်သည်။ သူမ၏ အလှမှာ မျှေးဖို့နှင့် ရှိ တောက်ပြောင်မှုမရှိကြောင်း သတိထားမိလိုက်သည်။

“ကျွန်ုမ မွန်းတူးစ်ကိစ္စနဲ့ပတ်သက်ပြီး ရွှေ့ကို ဘာဆက်လုပ်ရမလဲ” ဟု သူမက လှမ်းမေးလိုက်သည်။

“ခဏနေပါဘိုး” ဟု ခြောက်သွေ့သောအသံဖြင့် မော်တိုက ပြန်ပြောလိုက်ပြီး . . .

“မင်းသွားချင် သွားတော့လေ”

စနေနေ့၊ တစ်ညလုံးတော့နေရသည်မှာ အချိန်ကြာလွန်းသည်တဲ့ မော်တို့ထင်မိသည်။ အပြင်ထွက်၍ လေကောင်းလေသန့်ရှုံးရှင်း စိတ်မှ လည်း ပြင်းထန်စွာ လှုပ်ရှားနေလေသည်။ တော့ဆိုင်းနေရသည်ကိုပင် ပြီးငွေ့၍ မချိမဆန့်၊ ခံစားနေရသည်။

ပြတ်းပေါက်မှ ခါးတစ်ဝက်ကို ညွှတ်၍ အပြင်ဘက်သို့ လုံးကြော် လိုက်သည်။ နံနက်အရှက်ဘီး နေပေါ်ထွက်စ ပြုလာလေပြီး ညာမအိပ်ခင် ကတည်းက ပြင်ဆင်ထားသော မိမိသေတ္တာကိုဖွံ့ဖြိုး၍ အော်ဒီကလုံး ရော် တစ်ပုံလင်းကို သေတ္တာထဲသို့ ထည့်လိုက်သည်။

နှစ်ကိုမိုးလင်းသည်၍ အမြန်ရထားမဆိုက်မီ တစ်နာရီကြို၍ ဘူတာရုံသို့  
ရောက်ရှိနေလေသည်။ ရေတစ်ခွက်မှုလွှဲ၍ မည်သည့် အတာအစာကိုမှ  
တားချင်စိတ်မရှိပါ။

ရင်ထဲ၌ ရင်ခုန်သံမဖြစ်ပေါ်ဘဲ လည်ခေါင်းထဲ၌ အသက်ရှာကျပ်  
နေခြင်းကိုသာ ပြင်းထန်စွာ ခံစားနေရင်း တယ်လိဖုန်းထဲမှ အသံကိုလည်း  
ပြန်ပြောင်း၍ ကြားယောင်နေပြန်သည်။

“ပထမဆုံး ရထားတွဲထဲမှာ ခရမ်းရောင်လည်ပတ်ကို စည်းထားမယ်။  
၌၌ ကျွန်မကို ဘယ်လိုပူးဆောင်လဲ။ ကျွန်မတို့လုပ်နေတာ တကယ် အမိပါယ်  
နှိပါမလား”

“ခင်ဗျားနာမည် ဘယ်လိုခေါ်သလဲ”

“လူစီရော်”

ဟုတ်ပြီ။ ခုလို သိရခြင်းကပင် အလင်းရောင်တစ်ခု ပေါ်တွက်လာ  
သိသကဲ့သို့။

ဘူတာရုံ စားတော်ဆက်အတွင်း၌ ငဲ့ထားသောကော်ပိုကို ထားခဲ့ပြီး  
မှန်တဲ့ခါဝတ္ထ် စိုက်ကြည့်၍ လိုက်လဲရှာဖွေနေလေသည်။ မီးရထားစက်  
ခေါင်းက ဘူတာရုံဘက်သို့ ဦးတည်၍ လူညွှန်လိုက်သည်။ တွဲများကို လိုက်လဲ  
ရှာဖွေသော်လည်း မည်သည့်ခရမ်းရောင် လည်းစည်းကိုမျှ မတွေ့ရ။

“အရှေ့ဘူတာကျွမ်း တက်မှာလား” မောတို့မှာ အဝေါ်နှင့် သံသယ  
ပြစ်နေလေတော့သည်။

သူမကို အရှေ့ဆုံးတွဲမှာလည်း မမြင်မတွေ့ရ။ နောက်တွဲများမှာ  
လည်း မတွေ့ရပေါ့

“ကော်တော့ သူမ ပါရိုရဲ့ ရထားပလက်ဖောင်းပေါ်မှာ စောင့်နေမှာ  
သေခြားတယ်”

မောတို့သည် ဘူတာမှန်ခေါင်မိုးကြီးများအောက်မှ ဖြတ်လျှောက်၍  
ညျှောက်ဘက်ဘူတာရုံဘက်ဆီသို့ သွားလေသည်။ ရထားပုံစံထားရာဘက်  
ဆို ဦးတည်၍ ရထားတွဲတိုင်း ခေါင်းပြုကြည့်၍ ရှာဖွေလေတော့သည်။

“ဒီမှာ မတွေ့ရင်တော့ ထွက်ပေါက်တွေ့မှာပဲ”

ထွက်ပေါက်ရိုရာဘက်သို့ ပြန်လည်လျှောက်လာရင်း . . .

“ဒီမှာ . . . ဒီမှာ . . . မာစိရာ” ဟု လက်မှတ်စစ် မိန်းမတစ်ဦးက  
မော်တို့ကို အော်ခေါ်လိုက်သည်။

“ရှင့်လည်စည်းပဝါ ပျောက်ကျခဲ့လိမ့်မယ်”

မော်တို့သည် သူမလက်ညွှန်ရာနေရာကို လိုက်ကြည့်ရင်း သူ၏  
သေတ္တာ၌ချိတ်နေသော ခရမ်းရောင်လည်စည်းပဝါတစ်ခုကို အုံအြော့  
တွေ့မီသည်။ ပဝါသည် အမျှင်တန်း၍ ကြမ်းပေါ်၍ တရွတ်တိုက် ချိတ်ဆွဲ၍  
ပါလာလေသည်။

မော်တို့သည် ဘူတာရုံနှင့် မဝေးမက္ခာရှိ ပစ္စည်းတင် လက်တွန်း  
လုည်းပေါ်တွင် စိတ်ဓာတ်ကျစွာဖြင့် ခြေပစ်လက်ပစ် ထိုင်ချုလိုက်တော့  
သည်။

တန်လှောန့်၊ ညာနေတွင် မာသသည် သူ့အမေထံ ပြန်သွားဖြီး  
မော်တို့၏အဖြစ်အပျက်အစုံကို ဝမ်းနည်းစွာ သူမ၏ မိခင်ကို ပြန်ပြောပြီ  
လေသည်။ အမျိုးသမီးတစ်ဦး မော်တို့ကို ခရမ်းရောင်လည်စည်းတစ်ခု ဖော်  
ကြောင်း မိခင်အား ပြန်ပြောင်း၍ ပြောပြရာ . . .

“အမေသိပါတယ်” ဟု အသကို ပြောင်း၍ ပြောလိုက်သည်။

“ဘယ်လိုသိတာလဲဟင်”

“သမီးနဲ့ ပတ်သက်လို့ ပေါ့ဆမှုနဲ့ မဆင်ခြင်တတ်တဲ့ စိတ်ဓာတ်  
သူ့မှာရှိလို့ အခုလို သင်ခန်းစာပေးလိုက်တာလေ”

## COMMENT WANG - FÔ FUT SAUVÉ MARGUERITE YOURCENAR

မည်သို့ ဝမ်ဖို့ လွတ်ပြောက်ခဲ့ပုံ

အိုမင်းသောပန်းချီဆရာ ဝမ်ဖို့နှင့် သူ၏တပည့် လင်းသည် ဟန်  
ဘုရင်နိုင်ငံတွင် ရည်ရွယ်ချက်မရှိဘဲ လမ်းမကြီးတစ်ခုပေါ်တွင် လမ်း  
လျောက်နေကြသည်။

အရှေ့ဘက်ဆီသို့ ဖြည်းနေးစွာ၊ တရာ့ရွှေ့ရွှေ့ တိုးလျောက်ကြသည်။  
ဉာဏ်ရောက်တိုင်း ဝမ်ဖို့သည် လမ်း၌ ရပ်၍ ကောင်းကင်ပေါ်ရှိ ကြယများ၊  
နှုတ်တာရာများကိုကြည့်၍ လေ့လာသည်။ နောက်တွင် ပုစဉ်းကောင်  
များအား ခရီးတစ်လျောက်၌ ရပ်နား၍ လေ့လာလေ့ရှိသည်။ သူတို့နှစ်ဦး  
တွင် လေးလံသောဝန်စည်စလယ်များ မပါကြဘဲ ဝမ်ဖို့သည် ပစ္စည်းအရာ  
ထွေးများထက် သဘာဝရှေ့ခင်းများကြည့်နေခြင်းကို ပို၍ မြတ်နိုးတန်ဖိုးထား  
သည်။ စုတ်တံများ၊ ဆေးမင်များ၊ တရာ့ရွှေ့ရွှေ့များသာလျှင် သူ့အတွက်  
တန်ဖိုးရှိသည်ဟု ယူဆသည်။ ပန်းချီဆွဲဖို့ရန် ပိုးလိပ်များ၊ မိုင်းကိုင်စကြေးများ  
တို့သာလျှင် သူတွယ်တာသည်။ ဆရာနှင့်တပည့်မှာ ဆင်းခဲကြသည်။ ဝမ်ဖို့  
သည် ငွေကြေးကို စက်ဆုပ်ခဲ့ရှာ မူန်းတီး၍ နှုတ်တံများပြောင်းနှင့် ပြုလုပ်ထား

သော၊ ပူလောင်စွာ ကျိုထားသည့် အစားအစာများကို မိမိ၏ ပန်းချိကား ချပ်များနှင့် လဲလှယ်၍ စာသောက်ပို့ဝဲသည်။

သူ၏တပည့် လင်းသည် သူ၏ကျောပေါ်၌ ဝစ်ဖို့ ပန်းချိ ကိနိုယာ များအား သယ်ပိုး၍ ကိရိယာများ လေးလဲလွန်း၍၊ သူ၏ခါးပင် ကိုင်းဆွဲတော်သည်။ အရေးပါ အရာရောက်သော တံတားကြီးတစ်ခု ကျောပုံနှင့်၌ လွယ်ပိုးထားရဘိသကဲ့သို့ လင်းမှာ ဝစ်ဖို့အနောက်မှ ဖြည့်ညွှေးစွာ လိုက်ပါ သွားသည်။ လင်း၏မျက်စိထဲတွင် နှင့်ထူအောက်မှ တောင်တန်းများ ဆောင်းပြီးပေါက် စီးဆင်းနေသော မြစ်ငယ်များ၊ နွှေရာသို့ သာသောလ၏ အလင်းရောင်အား သူလွယ်ပိုးထားသော အိတ်ကြီးထဲ၌ရှိသော ပန်းချိ ကိရိယာများက လှပသောပန်းချိကားချပ်ကို ရေးဆွဲဖန်တီးပေးနေသည်ဟု သူမျက်စိ အတွေးအာရုံထဲ၌ ခန့်မှန်း မြင်ယောင်နေလေသည်။

လင်းသည် တကယ်တမ်းကျတော့ အရှက်ဦးမှာ ထွက်ခွာသွား၍ နေဝင်ဆည်းဆာမှ ပြန်လာတတ်သော ပန်းချိဆရာကြီးဝစ်ဖို့ နောက်သို့ ခြေားတည့်ရာ လျောက်လိုက်နေဖို့ မွေးဖွားလာခြင်းမဟုတ်ပေါ်

သူ၏ ဖောင်မှာ ရွှေအဂါးများကို လိုက်လဲလွယ်သော အလုပ်ကို လှစ် သောသူဖြစ်သည်။ လင်း၏ မိခင်မှာလည်း ကျောက်စိမ်းကုန်သည်ကြီး၏ တစ်ဦးတည်းသောသမီးဖြစ်သည်။ ချမ်းသာလွန်း၍ အဖိုးတန်ပစ္စည်းများ အား သူ၏ မိခင်တစ်ဦးတည်းကသာလျှင် ရသော်လည်း၊ သူတို့မိသားစုံမှာ သားယောက်ရှာလေး မထွန်းကားနိုင်ခဲ့၍ မကျေနှင်းကြပေါ် လင်းသည်လည်း အမှတ်မထင် လွန်စွာကြွယ်ဝချမ်းသာသော အိမ်ကြီးအတွင်း၌ ကြီးပြင်းလာ ခဲ့ရသည်။ သူ၏ သို့သိပ်တိကျသောဘဝကပင် သူအား ရှက်ကြောက်စေရန် ဖန်တီးပေးခဲ့သည်။ လင်းသည် ပိုးမွားများကို လွန်စွာ ကြောက်ခွဲ့သည်။ ပိုးမြှိမ်းသံနှင့် လူသောများ၏မျက်နှာ ကြော်ရမည်ကို လွန်စွာ တုန်လွှဲပ် ခေါ်က်ချားသည်။ သူ၏ အသက်(၁၅) နှစ် အရွယ်တုန်းက သူ၏ မိဘများ က သူအား ချောမွေ့လှပသော ကြိုင်ယာတော်ကို ရှာပေးခဲ့သည်။ သူတို့၏ သား အရွယ်ရောက်နေပြီဖြစ်၍ သားစိတ်ချမ်းသာမူရစေရန် နှစ်သိမ့်

အနိတီးပေးခြင်းဖြစ်သည်။ ထိုမှုသာလျှင် ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော် မြင်ပေတော့မည်ဟု လင်း၏ မိဘနှစ်ပါးက ယုံကြည်ထားကြသည်။ လင်း၏ အနီး၏ အလူများ နှုံးညွှန်ချော့မှတ်ပြီး နဲ့နောင်းနေပုံကို ကြည့်ခြင်းအားဖြင့် ဆွဲတဲ့ ယိုင်နေသော သစ်ကိုင်း၊ သစ်ခက်ကလေးတစ်ကိုင်းနှင့် တူနေသည်။ နွားနှုံးကဲသို့ ဖြူစင်သောအသွင်အရောင်ရှိပြီး သံစတွေကဲသို့ ပျော်အီသည်။ အင်န်ဓာတ်ဖြင့် ဖွဲ့စည်းထားသော လေးနက်သည့် မျက်ရည်နှင့် တူသည်။

များရည်ဆမ်းခနီး ပြီးဆုံး၍ လင်းတို့အနီးမောင်နဲ့ ပြန်ရောက် လာကြပြီးသည့်နောက် လင်း၏ မိဘများသတင်းကို မကြားရတော့ဘဲ မိဘများ လည်း သက်ဆုံးတိုင် အေးချမ်းစွာ နေထိုင်သွားကြလေတော့သည်။ လင်းသည် သူ့အနီးအား ကြည်လင်သန့်စင်သော မေတ္တာနှင့် ချစ်မြတ်နီးနေလေ သည်။ အရောင်မညြို့မှုနှင့်သောမှုနှင့်ကဲသို့ မညြို့နှင့်သောမေတ္တာဖြင့် ချစ်လျက်ရှိသည်။ ဆီးပင်ကြီးလည်း နှစ်စဉ် နှစ်တိုင်း ဖူးပွဲ့ပွင့်ဝေဆာနေသည်။ အဆောင်လက်ဖွဲ့ကောင်းများဖြင့် သူတို့၏ဘဝသည်လည်း တိုးတက်ရှိပြည် နေသည်။ ခေတ်မိသောသူများဖြစ်ကြ၍ လက်ဖက်ရည်ပွဲများ၊ ကပ္ပါးသိုင်းပွဲ၊ ကျမ်းဘားပွဲများသို့ သွားရောက်လည်ပတ် ကြည့်ရှုတတ်သည်။

တစ်ညွှန် စားတော်ဆက်တစ်ခုတွင် ဝမ်ဖိနှင့် စတင်သိကျမ်း ခဲ့ရသည်။ အဘိုးအိုး ပန်းချိုံရာက အရာက်သမားတစ်ဦး၏ပုံကို ကောင်းစွာ အေးဆွဲနိုင်ဖို့ သူကိုယ်တိုင် အရာက်ကို မူးအောင်သောက်နေလေသည်။ ခေါင်း ထိုက်စိုက်ဖြင့် အလွန်အကျွဲ့မူးနေ၍ ဖန့်ခွက်နှင့် ပိမိကိုယ်ခန္ဓာကြား ကွယ်ထားသည့်လက်ကို သဲကွဲစွာ မမြင်နိုင်ပေ။ ကောက်ညွှေးနှင့် ချက်ထားသော အရာက်မှာ သူ၏ပါးစပ်မှ စီးကျယ့်ဆင်းနေသည်။ တိတ်ဆိတ်ပြိုမြင်သက်နေသော ထံအတွင်း မည်သည့်အရောင်ကိုဖွေ့ချယ်ရမည်ကို ဝမ်ဖို့တွေးတော်ကြော်၍ တစ်ယောက်တည်းကေားပြောနေသည်။ မတုန်မလူပါ၊ ပြိုမြင်သက်စွာနေသော ရုပ်သွေ့နှင့်ကို မြင်တွေ့လိုက်ရသော လင်းသည် သူ့အတွက် ထထမျိုးစွာ အရာက်သမား၏အသွင်ကို တွေ့လိုက်ရ၍ အုံပြုသွားသည်။

ပူသော အခိုးအငွေ့များ ဝမ်ဖို၏ မျက်နှာကို ဖုံးလွမ်းထားသည်။ ပါးစိုးအောင်များ သူ၏အသားကို မြှုက်နေသိသကဲ့သို့ စွန်းထင်းနေသော စားပွဲခင်းပေါ်၍ ပန်းနှုရောင်အရာက်စက်ကလေးများပင် ကြွေကျနေကြသော ပန်းချုပ်ကလေး များနှင့် တုနေသည်။ မိုးစက်ကလေးများလည်း တိုက်ခတ်နေသော လေအောက်နှင့်အတူ တစ်ပါတီလျှော့ပါလာသည်။ လိုင်းတွန်းအစင်းတန်းများ၊ သရုပ်ဖော်ထားသည့် လျှပ်ပန်းလျှပ်စွယ်များလည်း ကောင်းကင်းကွန်းမြှုပ်နေကြသည်။ လင်းအား ဝမ်ဖိုက ကျေရောက်နေသောမုန်တိုင်းကို ပြလိုက်သည်။ ထို မုန်တိုင်းကို ကြည့်ပြီးသည့်နောက် လင်းသည် မုန်တိုင်းများကို ကြောက်မှုန်းမသိတော့ပေ။

ပန်းချို့ဆရာဝမ်ဖိုအတွက် ကျသန့်သည့်ငွေ့အား လင်းက ပေးလိုက်သည်။ ဝမ်ဖိုအား ဖိတ်ကျွေးမည့် သူတစ်ဦးတစ်ယောက်မျှ မရှိခဲ့သလို့ ပေးစရာငွေလည်း မရှိ၍ လင်းကပင် ထုတ်ပေးလိုက်သည်။ လင်းသည် ပန်းချို့ဆရာကြီးအား လေးစား၍ ကောင်းသောနေရာထိုင်ခင်းများ ပေးလိုက်သည်။ ထိုနောက် ဝမ်ဖိုအား အဖော်အဖြစ် လမ်းလျောက်ရန် ခေါ်သွားသည်။ လင်းသည် မှန်အိမ်ကို ကိုင်ဆောင်လျက် ပီးရောင်များ ဖြာထွက်နေသော ရေအိုင်များကို ဖြုတ်သန်း၍ လျောက်ခဲ့သည်။ ထိုညာနေတွင် လင်းသည် သူ၏ အိမ်ထရုံများကို ကြည့်လိုက်သောအခါ အနိရောင် မဟုတ်ဘုပ်တော့မည့်လို့မျှော်သီးရောင် ပြစ်နေသည်ကို သူသတိပြုမိသည်။ သူသည် လွန်စွာအုံပြန်နေမိသည်။

အိမ်ခြောင်းအတွင်း၌ရှိသော ချုံတောက် မြင်တွေ့လိုက်သည်နှင့် မိန်းမပျို့လေးတစ်ဦး ဆံပင်ဖြန့်၍ ခြောက်အောင်လှန်းနေသိသကဲ့သို့ တင်စားနှိုင်းယဉ်နေမိသည်။ စကြော်၏ အုတ်ထရုံ တစ်လျောက်၌ ဖြည့်းနော်တွာ တွား၍တက်နေသော ပုဇွဲတိတ်ဆိတ်တစ်ကောင်အား လင်း မြင်တွေ့လိုက်သည်နှင့် တိရှိခြားနှစ်ပိုးများကို လွန်စွာကြောက်တတ်သော လင်းသည် ကြောက်အားပို၍ ရုတ်တရက် သတိလစ်သွားသည်။ သူ၏အိမ်တွင် အမိန္ဒြေးအဖ ကွယ်လွန်ခဲ့သည် အိပ်ခန်းတွင် ဝမ်ဖိုအား တည်းခို့နေထိုင်ရန် ခွင့်ခြုံ

ထိုက်သည်။

ရွှေဟောင်းခေတ်ကာလက ခလုတ်ပါသောစောင်းကို ထိုက်၍  
နှိမ်မခပင်အောက်၌ ထိုင်နေသော ရွှေးခေတ် ဘူရင့်သမီးတော်၏ရှပ်ပုံကား  
ချုပ်တစ်ချပ် ရေးဆွဲချင်စိတ်၊ ဝင်ဖို့ဘသည်းနှလုံးထွေး ဆန္ဒပြင်းပြနေသည်  
မှာ နှစ်ပေါင်း ကြားလောင်းခဲ့လေပြီ။ ယခုထိတိုင် ဒီပန်းချီကားချပ် ရေးဆွဲရန်  
အမျိုးသမီး ရှာမတွေ့နိုင်ခဲ့ပေး။ လင်းလည်း မိန့်ဗျားများ မဟုတ်၍ ဆွဲရန် အခက်  
အခဲ ကြုတွေ့နေရသည်။ သစ်တော့သီးပင်အောက်၌လည်း အိမ်ရှေ့မင်း  
သား မြှားပစ်နေသည့်ပုံကို ရေးဆွဲရန် ဆန္ဒရှိသော်လည်း မည်သူ တစ်ဦးတစ်  
ယောက်မျှ စံပြပုံရေးဆွဲရန် မကူးညီနိုင်ခဲ့ကြပေး။ နောက်ဆုံးတော့ လင်း  
သည် သူ၏အနီးအား ခြုံထို့ ဆီးပင်ကြီးအောက်၌ ပုံရေးဆွဲခဲ့ရန် ဝမ်ဖို့ကို  
ပြော၍ သဘောတူ ခွင့်ပြုလိုက်သည်။ နတ်သမီးတန်ဆာများကို ဝတ်ဆင်  
ထားပြီး နေဝါယာ တိမ်တိုက်များကြားမှ မိန့်ဗျားမှုပယ်တစ်ဦး သေရ  
တော့မည့်အသွင်ကို ဆောင်ကြုံး၍ ထိုကြေးနေပုံ ပန်းချီကားချပ်တစ်ချပ်  
ဝမ်ဖို့ ဝတ်၍ ရေးဆွဲလေတော့သည်။

လင်းသည် သူ၏ အနီးကို ဝမ်ဖို့က ကားချပ်များ ရေးဆွဲရန် သရုပ်  
ဖော်ခိုင်းနေခြင်းကို အားရဝမ်းမြောက်နေပိုသည်။ လင်း၏အနီးလည်း တစ်နေ့  
ထက်တစ်နေ့ သူ၏ မျက်နှာများ ညီးငယ်စပြုလဲသည်။ သူ၏မျက်နှာသည်  
လေပူလောင်၍ညီးငယ်နေသော ပန်းကဲ့သို့လည်းကောင်း၊ သူမ၏ မျက်နှာ  
သည် ခြားချွေးနေသောအသွင်ကိုဆောင်နေသည်။ တစ်မနက်၌ လင်း၏  
အနီးအား ပန်းနှုရောင်အသွင်ရှိသော ဆီးပင်၏ အကိုင်းအလက်များကြားတွင်  
သစ်ကိုင်းအား တွဲလောင်းခို၍ ဆွဲကြုံးချဉ်းသေနေသည်ကို ဝမ်ဖို့နှင့် လင်း  
တို့တွေ့မြှင့်ရသည်။ လည်စည်းပဝါ၏ ထောင့်အစများသည် သူ၏ ရှည်လျား  
သောဆံပင်နှင့်အတူ လေထွေးလူးလွန်ပုံပုံခဲ့နေသည်။ သူ၏ ခန္ဓာကိုယ်မှာ  
လည်း နိုင်ထက် ပို၍ကြုံလိုသွားသည်။ တစ်ချီးနှင့်က ရွှေးဟောင်းကဗျာဆရာ  
အိုးများ ဝပ်ဆိုထားသည့် အလှမယ်တွဲထမ့် အလှသည် လင်း၏အနီး  
မျက်နှာပေါ်၌ ပေါ်လွင်လျက်ရှိနေသေးသည်။ သေသူတို့၏ အစိမ်းရောင်

သမ်းနေသာ မျက်နှာအား ဝမ်ဖို့ ကြိုက်နှစ်သက်၍ နောက်ဆုံးအတွက် အဖြစ် ပန်းချိကားအား ပြီးဆုံးတိုင် ရေးဆွဲခဲ့သည်။ လင်းသည် သူ့ ဆရာတော် ဘေး၌ မရပ်မနား အလုပ်ကို ကြိုးစားလုပ်နေပြီး ဆေးရောင်များအား ဝ၏ တစိုက် ဝပ်ပေးနေရ၍ အနီးသေဆုံး၍ ငါကြွေးရမည်ကိုပင် သတိမရတော့ ပေ။

လင်းသည် သူမွေးထားသော ကျေးကျွန်းများ၊ သူပိုင်ဆိုင်သော ကျောက်စိမ်းတုံးများ၊ ရေကန်ထဲ၌နှိမ်သော သူ၏ ငါးများအား တဖြည့်ဖြည့် နှင့် ရောင်းချုပြီး အနောက်တိုင်းမှလာသော ပန်းချိဆေးများကို ဝမ်ဖို့အား ဝယ်ပေးလေသည်။ နောက်ဆုံး ပိမိအိမ်ထဲ၌ မည်သည့်ပစ္စည်းမှ မကျွန်းမျိုး တော့သဲ အတိတ်တဲးကိုပိတ်၍ အိမ်ကိုထားခဲ့ပြီး ဝမ်ဖို့နှင့် ခြေားတည့်ရာ ခရီးထွက်ခွာသွားကြလေသည်။ ဝမ်ဖို့လည်း မြို့ကြိုးနေရခြင်း ပိမိအား လုသည်၊ ရုပ်ဆိုးသည်ဟု ကွဲပြားခြားနားမှုကို သင်ကြားပေးမည်သူများ မတွေ့ရတော့၍ ငြိုးငွေ့မောပန်းစွာ မည်သည့်အရာကိုမျှ စိတ်မဝင်စား တော့သဲ နောက်ဆုံးလင်းနှင့်အတွေ့ခိုထွက်ခဲ့ကြရာ ဟန်နိုင်ငံတွင်ရှိ လမ်းကြီးတစ်ခုပေါ်တွင် ခြေားတည့်ရာလျှောက်လာကြပြီး ဟန်နိုင်ငံထဲသို့ ဝင်ရောက်လာကြသည်။

ရွာများ၊ နန်းတော်ကြိုး၏ အဝင်အဝနှင့် နေဝင်ဆည်းဆာ အချိန်နှင့် ပူပင်သောကရောက်သော ဘုရားဖူးများ လာရောက်ခိုလှုံးကြသည်။ ပုံထိုး ကျောင်းများတွင် ဝမ်ဖို့နှင့် လင်းတို့၏ ဂုဏ်သတင်းမှာ ပုံနှိုးနေသည်။ ဝမ်ဖို့အား နောက်ဆုံးသူတို့၏ မျက်စိထဲ၌ သူတို့ကြိုးကို နှစ်သက်၍ မြတ်နိုးသော ဆေးရောင်များကို ရွေးချယ်တတ်သော ပန်းချိ ပညာတတ်မြောက်သည်ဟု လူတွေက ယူဆထားကြလေသည်။ ခြိုစိုက် မွေးမြှေးရေးသမားများကလည်း သူတို့အား ခြော့တောင့်ခွေး ရုပ်ပုံရေးဆွဲပေးပါရန် ဝမ်ဖို့အားတောင်းဆိုကြသည်။ မြို့စားကြိုးများကလည်း စစ်သည်တော်ပုံများ ရေးဆွဲပေးပါရန် ဝမ်ဖို့အား တောင်းဆိုကြသည်။ ဘုန်းတော်ကြိုးများကလည်း ဝမ်ဖို့အား ပညာနှိုး တစ်ဦးအဖြစ် ရှိသော်လေးစားကြသည်။ လူထုကြိုးကလည်း ဝမ်ဖို့အား ပန်းချိုး

အညာဖြင့်ညီးတတ်သောစုန်း၊ ကဝေဘလား ဝမ်ဖိုးအား ကြောက်ချွဲကြသည်။

ဝမ်ဖိုးသည် အဘက်ဘက်မှ သူ့အား ဝေဖန်သောအကြောင်း အချက်များကို လွန်စွာ ကျေနပ်နှစ်သိမ့်မိသည်။ ဤကဲ့သို့ပင် ကျေးဇူးတရား သိတတ်ခြင်း၊ ကြောက်ခြင်းနှင့် ကြည်ညီလေးစားခြင်းတို့၏ သဘောတရား အကြောင်းကို ကောင်းမွန်စွာ သိမြင်သောပေါက်လာတော့သည်။ လင်းသည် အဓာအာဟာရအတွက် လူများထံ လိုက်လဲတောင်းရမ်းသည်။ သူ၏ ဆရာတိပိုင်းကိုနေချိန်အခိုက်၊ သူသည်ကောင်းမွန်စွာ သူ့ဆရာအား ကာ တွယ်စောင့်ရှောက်ပေးသည်။ သူ့ဆရာ ခြေထိမှန်းသော ပန်းချိကားချပ်များ ကို ရွှေရင်း ဝမ်ဖိုး၏ ခြေထောက်များအား ယုယ္စွာဆုပ်နယ်ပေးသည်။ နံနက် မိမိသောက်လင်းစအချိန်တွင် ပန်းချိဆရာတို့ အိပ်မောကျနေခိုက် အဆုပ် လိုက်ဖူးပွင့်နေသောပန်းများ၏ အနောက်ဘက်တွင်ရှိသော သဘာဝရွှေခင်း ဖြော်ထွင် လင်းက အမဲလိုက်လေ့ရှိသည်။ ဉာန်စောင်းရောက်သောအခါ တစ်ခါတစ်ရဲ ဝမ်ဖို့မှာ လွန်စွာ စိတ်ဓာတ်ကျတတ်၍ ပိမိအသက်ကြီးခြင်းကို စင်စွဲ၍ စိတ်အားငယ်နေမိလေတိုင်း လင်းမှာ ပြီး၍ သူတို့ ရှေ့မောက်၌ရှိ သော ခိုင်မာသည့် ဝက်သစ်ခြပင်အိုကြီးကို လက်ညီးထိုး၍ ညွှန်ပြလေ သည်။ တစ်ခါတစ်ရဲ ဝမ်ဖို့ပျော်ခွင်စရာ ဟာသစကားများကို ပြောဆိုသော အခါလင်းသည် ကျိုးစွဲသောအသွင်ဖြင့် နားထောင်ချင်ယောင် ဆောင်နေ လေသည်။ တစ်နှစ်သောအခါ နေဝင်ဆည်းဆာအချိန်ကာလွှာ လင်းနှင့် စော်ဖိုးသည် ကြီးကျယ်ခမ်းနားလှသော မြို့တော်ကြီး၏ လမ်းမတစ်ခုပေါ်၌ သို့ လမ်းလျောက်လာကြသည်။ တစ်ညာတာတည်းခို့ရန် တည်းခိုခန်းတစ်ခုကို လင်းက လိုက်လဲရှာဖွေသည်။ အိုမင်းမစွမ်း၊ ပန်းချိဆရာကြီး ဝမ်ဖိုးသည် အေးလွန်း၍ ပိမိခန္ဓာကိုယ်အား အဝတ်စုတ်များဖြင့် ထွေးပိုက်ထားလိုက် သည်။

လင်းလည်း ချမ်းလွန်း၍ ဝမ်ဖိုး၏ ကိုယ်ငွေ့ကို ခိုလှုံးရင်း ဝမ်ဖို့နှင့် ကပ်၍ အိပ်လေသည်။ နွေဦးပေါက်အချိန် ရောက်စပြုသော်လည်း ပြောကြီး နှင့်များခဲနေ၍ အအေးဓာတ်မလျော့သေးပေါ်။ နံနက် အရှေ့ကြိုးအချိန်

ရောက်သောအခါ တည်းခိုခန်း၊ တံငါ်ဖြတ်အောက်၌ စူးရှုသော လူသံများ  
ကြားရသည်။ ပြင်းထန်သော ခြေသံများ၊ ယခုလို အရှင်ဦးတွင် ကြားနော  
၍ လင်းအပို့ အတိအကျ မခန့်မှန်းနိုင်ပေ။

ထို့နောက် ကြားက်လန်၏၍ တိုးတိုးလေးပြောနေသော ဘီပ်ရှင်၏  
အသကို ကြားနေရသည်။ ရိုင်းစိုင်း မာကျေစွာ အော်ဟစ်ပြောဆိုနေသော  
စစ်သည်တော်များ၏အသကိုလည်း ကြားရပြန်သည်။ လင်းသည် တမြန်၏  
က ဝစ်ဖို့ထားစေရန်အတွက် ကောက်ညှင်းနှင့်ပြုလုပ်ထားသော မှန်းတို့  
ခိုးယူထားမိ၍ လွန်စွာ မှန်းလုပ်ချောက်ချားနေသည်။ မိမိအား လာရောက်  
ဖမ်းချပ်ကြသည်ဟုထင်၍ မနက်ဖန် ဝစ်ဖို့အား မြစ်ကို ဖြတ်ကူးရန် မည်သူ့  
အကူအညီပေးကြောက်လဲဟု စဉ်းစားတွေးတော့နေမိသည်။

စစ်သည်များလည်း မီးဘီပ်များကို ဆွဲကိုင်၍ တည်းခိုးခန်းထဲသို့  
ဝင်လာကြသည်။ တောက်နေသောမီးလျှော့မှာ ကျော်ပါးသော စက္ကာယင့်  
အတွင်းသို့ ထို့ဖောက်ဝင်လာ၍ အပြာနှင့် အနိရောင်များ ကွန်မြှော်  
သည်။ သူတို့ဆောင်းထားသော သားရော်းထုပ်ပေါ်တွင် မီးရောင်များ  
ဖြာတွက်နေသည်။ ပခုံးပေါ်တွင် တင်ထားသော မြားကြိုးမှာခါ၍ လွှဲပ်သံ  
ပေါ်တွက်နေသည်။ သူတို့ဘက်မှ လွန်စွာရှိုင်း၍ ကြမ်းတမ်းသောသုတစ်ဦး  
က အပိုပါယ်ကင်းမဲ့စွာ အော်ဟစ်နေသည်။ ဝစ်ဖို့၏ ကုပ်ပေါ်သို့ သူတို့၏  
လက်များတင်ထားကြ၍ ဝစ်ဖို့လည်း သူတို့၏၏ အကြိုလက်အရောင်နှင့်  
သူတို့၏ကုတ်အကြိုအရောင်များမှာ မဟပ်စပ်ဘဲ ကွဲပြားခြားနားနေသည်ကို  
သတိပြုမိလိုက်သည်။

ဝစ်ဖို့အား နောက်လိုက်ပါတပည့်များ မြှုပ်လျက် စစ်သည်တော်များ  
နောက်မှ ကြမ်းတမ်းမညီမျှသော ခိုးလမ်းပေါ်၌ လျောက်ပေါ်း စစ်သည်  
တော်များက သူ့အား ခေါ်ဆောင်သွားကြရာ ဝစ်ဖို့လည်း တစ်လမ်းလွှား  
ခလုတ်တိုက်၍ မညီညာတ်သောလမ်းများပေါ်တွင် လျောက်ရုံးလိုက်ပါသွား  
သည်။ ဖြတ်သန်းသွားလာနေသော လူများက လူဆိုးနှစ်ဦး ဦးခေါ်အြောက်အုံ  
တော့မည်ဟူသောအသိဖြင့် ဝစ်ဖို့နှင့် လင်း အား ကြည့်နေကြဖိုး သူတို့အား

နိုင်၍ လျှင်ပြောင်ကြတော့သည်။ စစ်သည်တော်များက ဝမ်ဖို့မေးသော အော်များအား သရော်၍ လျှင်ပြောင်ကြသည်။ စစ်သည်တော်များသည် နိုင်းစိုင်းစွာ မဲ့၍ ဝမ်ဖို့အား ပြန်ဖော်ကြသည်။ ဝမ်ဖို့သည် တုပ်နောင်ထား သော ပိမိ၏လက်များ၏ဒဏ်က နာကျင်လွန်း၍ ပြင်းထန်စွာ ခံစားနေရ သည်။ မည်သည့်အကူအညီမျှမပေးနိုင်သော လင်းသည် ဝမ်ဖို့အား ဘိုက် အော်၍ အားမလိုအားမရ ဖြစ်နေသည်။ စိတ်ဓာတ်ကျစွာဖြင့် ပိမိ၏ အသည်းနှလုံးထဲ၌ ညင်သာစွာ ငိုကြီးနေမိသည်။

တဖြည်းဖြည်းနှင့် သူတို့ မင်းကေရာင်းတိုင်းနိုင်ငံသို့ ရောက်လာကြ သည်။ မတ်စောက်၍ ခရမ်းရောင်သမ်းနေသော အုတ်တံတိုင်းကြီးမှာ နေဝင်ဆည်းဆာအချိန် အရောင်သမ်းနေသည်ဟု ထင်မှတ်ရသည်။ စစ် သည်တော်များလည်း ဝမ်ဖို့အား များစွာသော အခန်းများကို ဖြတ်ကျော်စေ သည်။ လေးထောင့်နှင့် အပိုင်းပုံသဏ္ဌာန် ရှိသော အခန်းနှင့်များတွင် ရာသိ ဥတုများအကြောင်း၊ ယောက်ဌားမိန်းမ အသက်ရှည်စေသော အကြောင်းများ၊ ထူးဆန်းသော အာကာတန်ခိုးများအကြောင်းကို ရာဇ်ဝင်သက်သောအားဖြင့် သရုပ်ဖော်ထားကြလေသည်။ တံခါးများလည်း အလိုအလျောက်လည်ပတ်၍ တေးသံများ မြှုပ်ကွန်းနေသည်။ သူတို့၏ ဖွဲ့စည်းထားပုံမှာ ဤမျှဖြစ်၍ အရွှေ့မှ အနောက်သို့ အဟန်းအတားမရှိဘဲ ဖြတ်သန်းသွားလာနိုင်သည် ဖြစ်၍ ဤနေရာ၌ တန်ခိုးစွမ်းအားနှင့် လျှို့ဝှက်သောအသိဉာဏ်ကို ပေါ်လွှင်အောင် ဖော်ထုတ်ပေးထားသည်။ ထိုနေရာတွင် အမိန့်ထုတ်ပြန် လိုက်သည်နှင့် ထိုအမိန့်ကို တည်စေရသည်။ ရွှေးပညာရှိကြီးများ၏ လေးနှက်သော အသိပညာ၊ ထက်မြှောက်သော အသိဉာဏ်တစ်ခုကဲ့သို့ ကြောက်ခွဲတုန်လှပ်ကြသည်။ လေတိုက်ခြင်းသည် တဖြည်းဖြည်း အဟန်းနည်း၍ လျှော့နည်းစပြုလာသည်။

တိတ်ဆိတ်ခြင်းက ပတ်ဝန်းကျင်အား ဖြေခြင်းလိုက်၍ အနှုပ်စက် အနေဂတ်သော ဓာတ်ခံများပင် မအော်ခဲ့လောက်အောင် တိတ်ဆိတ် ပြို့သက် နေသည်။ မိန်းမဆိုးတစ်ဦးသည် ခန်းဆီးလိုက်ကာကို မြောက်လိုက်သည်နှင့်

စစ်သည်တော်များလည်း တုန်လျှပ်ချောက်ချား သွားကြသည်။ စစ်သည်  
တော်အနည်းငယ်နှင့် ဖွဲ့စည်းထားသော စစ်သားအုပ်စုငယ်တစ်စုသည် မို့  
ကောင်းကင်၏သားတော် ထိုးနှင့် စံရာနေရာထံသို့ ဝင်ရောက်လာကြသည်။

အပြောရောင် ပွဲတ်လုံးတိုင်များဖြင့် မတည်ခဲ့၍ ဆောက်ထွေးသော  
အကာမရှိသော အခန်းတစ်ခုနှင့် တွင် ပန်းခြံရှိသည်။ ထိုပန်းခြံထွေး  
ပန်းများဖူးပွဲ့ပွင့်ဝေဆာနေသည်။ ပန်းအမျိုးအစားများမှာလည်း လွန်စွာ  
ရှားပါးသော အမျိုးအစားများဖြစ်သည်။ ပင်လယ်ကြီးအား ဖြတ်သန်း၍  
ရောက်ရှိလာကြခြင်း ဖြစ်သည်။ သို့သော် မည်သည့်ပန်းမျှ အမွှေးရန့်မန့်ကြ  
ပေါ့။ အဘယ်ကြောင့်ဆိုသော် တရားရှုနေသော ရေနဂါးမင်းအား အန္တာ  
အယုက်ဖြစ်မည်စီး၍ ပင်။ အနှစ်များအား ဖျောက်ဖျက်ထားကြသည်။ မည်  
သည့်ငြက်ကိုမျှ အတွင်း၌ ပုံသန်းစေခြင်း မပြုပေ။ ပျားကောင်များကိုလည်း  
မောင်းနှင်ပစ်ကြသည်။ ပြင့်မားသော အုတ်တံတိုင်းကြီးသာလျှင် ပန်းခြံနှင့်  
ကျေန်သော ကဗ္ဗာကြီးတို့ကို ကားဆီးခြားနားထားသည်။ ထိုမှုသာလျှင်  
ခွေးသေလျှင် ပုပ်စောင်နဲ့ တိုက်ပွဲရင်ပြင်၌ ကျေဆုံးသော လူသေတို့၏  
အနှစ်အသက်များ၊ လေသယ်ဆောင်လာခြင်း မပြုဖိုင်ရန်နှင့် ကေရာင် ဘုရား  
မင်း၏ အကျိုးလက်အား အနှစ်အသက်များ လာရောက်မထိကပ်စေရန်  
ကာကွယ်ပေးထားခြင်းဖြစ်သည်။

ဂန္ဓလရာ၏အရှင်သခင်သည် ကျောက်စိမ်းနှင့် မှုမ်းမံစိခြုံထွေး  
သော သလွန်ပေါ်၌ ထိုင်နေလေသည်။ အရွယ်အားဖြင့် နှစ်ဆယ်မှုပ်  
ရှိသေးသော်လည်း သူ၏ လက်များမှာ အရေတွေ့နှင့် အဘိုးအိုတစ်ဦး၏  
လက်များနှင့်ပင် တူသည်။ သူ၏ ဝတ်စုံမှာလည်း ဆောင်းရာသိကို သရုပ်  
ပေါ်စေသည့် အပြောရောင်နှင့် နွေ့ရှိးပေါက်ကို အမှတ်တရ ဖြစ်စေသည့်  
အစိမ်းရောင်ကို ဝတ်ဆင်ထွေးသေားသည်။ သူ၏ မျက်နှာမှာလည်း လွန်စွာ  
ချောမောလှပသည်။ သို့သော် သူ၏ မျက်နှာပေါ်တွင် တက်ကြ လူပုံစွာ  
အသွင်အပြင် မတွေ့မြင်ရပေ။ နက္ခတ်တာရာနှင့် ကောင်းကင်ကိုသာ  
မြင်တွေ့နိုင်သော အမြင့်၌ ချိတ်ဆွဲထားသည့် မှန်ချုပ်နှင့်တူသည်။ သူ၏

လက်ဝဲဘက်တွင် ပျော်ရွင်မှုကို ဖန်တီးပေးနိုင်သော ဝန်ကြီးတစ်ပါးရှိပြီး သူ၏လက်ယာဘက်တွင် အပြစ်ဒက် ကွပ်ကန္တမ်နင်းသည့် အကြံပေးအရာရှိ အမတ်ကြီးတစ်ဦးရှိသည်။ နန်းတွင်းသူ၊ နန်းတွင်းသားများသည် ပွတ်လဲး တိုင်ကြီးများ ခြေရှင်း၍ အခေါ်းဝင်နေကြသည်။ ဘုရင်၏ နှုတ်မှုမြှတ်ဟမည့် စကားသံကို ရေးကြီးသုတ်ပျာ နားစွင့်နေကြသည်။ ဘုရင်သည် စကားပြော နေသောအခါ် တိုးတိုးတိတ်တိတ်နှင့် ညင်သာစွာပြောလေ့ရှိသည်။

“တန်ခိုးကြီးသော အရွင်နဂါးမင်း” ဟု ကေရာင်ဘုရင်အား မော တိုက်နေသောအသံဖြင့် ခေါ်လိုက်ပြီး “ကျွန်တော်ဟာ ဆင်းခဲ့ပြီး ချိန့်နေသူ တစ်ဦးဖြစ်ပါတယ်။ ခင်ဗျားဟာ နွေရာသီနဲ့ တူပြီး ကျွန်တော်ဟာ ဆောင်း ရာသီနဲ့ တူနေပါတယ်။ ခင်ဗျားမှာ ဘဝတစ်သာင်းရှိပေးမယ့် ကျွန်တော်မှာ တစ်ဘဝတည်းရှိပါတယ်။ ဒီတစ်ခုတည်းသော ဘဝဟာလည်း မကြာခင် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ကျွန်တော်ခင်ဗျားကို ဘာများလုပ်မိသလဲ။ ခင်ဗျားကို ဘယ်တုန်းကမျှ အနောင့်အယုက်မပေးဖူးတဲ့ ကျွန်တော်ရဲ့ လက် တွေကို ချည်၍ တုပ်နောင်ထားကြတယ်”

“အဘိုးကြီး ဝမ်ဖို့ ခင်ဗျားက ကျော်ကို ဘာလုပ်သလဲလို့ မေးတယ် မဟုတ်လား” ဟု ကေရာင်မင်းက ဝမ်ဖို့အား မေးလိုက်သည်။

ကေရာင်၏ အသံမှာ လွန်စွာပင်သာယာပြုခြင်း၍ ဝမ်ဖို့အား ဝမ်းနည်း၍ ငါချင်လောက်အောင် စိတ်ကို လျှော့ဆောဖန်တီးပေးနေသည်။ ကေရာင်ဘုရင်လည်း သူ၏ဘယ်ဘက်လက်အား မြှောက်လိုက်သည်နှင့် ကျောက်စိမ်းရောင် ကွန်မြှော့နေသည့် ရေလွှာပြင်သည် ဖိတ်ဖိတ်တောက် အရောင်ဗျား ကွန်မြှော့၍ လျှော့သို့ လက်ချောင်းမျိုး ပိုင်ဆိုင်သော ဘုရင် သော်လည်းကောင်း၊ ဘုရင်၏ ဆွေတော်မျိုးတော်ဗျားသော်လည်းကောင်း ဘုရင့်အဆက်အနှုတ် မိသားစုံပုံးများ၊ ရေးခေါ်က ပုံရေးဆွဲပေးဖူးသလား တဲ့ ဝမ်ဖို့တွေးတော့ စဉ်းစား ခန့်မှန်းကြည့်နေမိသည်။ ရေးဆွဲခဲ့ဖူးရင်လည်း ယခု သူသောရကျိုး နှုတ်ပါပြီဟု ဝမ်ဖို့ စဉ်းစားနေမိသည်။ ဖြစ်နိုင်မည်မထင်

ပေါ်သူတစ်ခါမှ ဖျိန်းတော် ထဲသို့ မရောက်ဖူးပေး သူဇားဆွဲလေ့ခိုသော ပန်းချိကားများမှာ များသောအားဖြင့် တော့သူတောင်သားတို့၏ ပုံမှန် မြို့တိုးများ၏ ပုံများ၊ နန်းတွင်းသူ နန်းတွင်းသားတို့၏ ပုံများ၊ သဘောဆီရီ တံတား တစ်လျှောက် တည်ရှိထားသော ကုလိယာလုပ်သမားများ၊ မကြောခကာ ရန်ဖြစ် စကားများကြသော စားသောက်ဆိုင်များ၏ ရုပ်ပုံများကိုသာ ဆွဲလေ့ ဆွဲထိုသည်။

“ဝမ်ဖို့ ခင်ဗျားက ကျူပ်ကို ခင်ဗျားဘာလုပ်မိသလဲလို့ မေးသလား”  
ဟု ဇကရာစ်က ဝမ်ဖို့ဘက်သို့လည်၍ လည်ပင်းကို ဝင်း၍ ခေါင်းလှည့်၍  
မေးလိုက်သည်။ ဝမ်ဖို့သည်လည်း အိုမင်းလှ၍ နားကို စွင့်ပြီး ဤီးစားအား  
ခိုက်၍ နားတောင်နေလေသည်။

ခင်ဗျားရဲ့ အများကို ညွှန်ပြရမယ်ဆိုရင် “တစ်ချိန်က အဆိပ်ပြုမိ  
တဲ့မြေဟာ ကျူပ်တို့ရဲ့ တံခါးအသစ်ကို ဖွင့်ပြီး ဝင်လာနိုင်စရာအကြောင်း  
မရှိဘူး။ တံခါးအသစ်များ ဖွင့်ထားမှ ထိုသုတေသနပို့ဟာ လျော်ဝင်လာပြီး ခင်ဗျား  
ရဲ့အများကို ပြလိမ့်မယ်။

ကျူပ်ဘဝရဲ့ အတိတ်ဟောင်းအကြောင်းအရာကို ပြန်ပြောင်း၍  
ပြောရရင် ရှည်လျားတဲ့ အတိတ်ဟောင်း စကြိုးကို ပြန်လျောက်ရှုံးမယ်၊  
ကျူပ်ရဲ့ဖောင်ဤီးဟာ ခင်ဗျားရဲ့ ပန်းချိကားချပ်တွေကို စုဝဲးပြီး နန်းတော်ကို  
လုံခြုံတဲ့အခန်းတစ်ခန်းထဲမှာ လျှို့ဝှက် သိမ်းဆည်းထားတယ်။ ဒီပန်းချိ  
ကားချပ်ထဲမှာ အတ်ကောင်တွေကို အပြင်သာမန်လူတွေ မကြည့်ရအောင်  
တားဆီးပိတ်ပင်ထားတယ်။ ဒီအခန်းတွေထဲမှာ ကျူပ် ဤီးပြင်းလာခဲ့တယ်မှာ ကျူပ်  
ဤီးပြင်းလာခဲ့ရတယ်။ ကျူပ်ရဲ့ ဖြေစင်သန်ရှင်းခြင်းကို အမြားသူများ၏  
သောကများ ပြီးနှင့် လူသုတေသနတွေနဲ့ လျော်စွာပို့ဆောင်ရွက်တယ်။ လေးလံစွာ ခြားနားထား  
တယ်။ တစ်ဦးတစ်ယောက်မှ ကျူပ်၏ တံခါးဝရောက်ကို မဖြတ်သန်း၏၊ ကျူပ်၏  
ဒီလူတွေရဲ့ အပူးသောကလောင်းနှင့်ကောက်ကို ရောက်မည်ကိုပင် လွန်စွာ  
စိုးရိမ်ပုံပန်ကြတယ်။ ကျူပ်ထဲ အခစားဝင်တဲ့လူတွေတောင် အဆက်ပြု၏

၌၏သန်းသွားလာခြင်းကို ကျူပ်ခွင့်မပြုခဲ့ဘူး။ အချိန်လည်း တဖြည်းဖြည်းနဲ့ တုန်ဆုံးခဲ့တယ်။ ခင်ဗျား ရဲ့ ပန်းချိကားတွေဟာ လင်းအရှက်မှာ တက်ကြတောက်ပနေ့မယ့် ညာနေ့ နေဝါဒလည်းဆာအချိန်ရောက်ရင် မှုးမို့နိတဲ့ အသွေးအရောင်ကိုဆောင်နေတယ်။

ကျူပ် လုံးဝအိပ်မပျော်တဲ့ညာတွေမှာ ခင်ဗျားရဲ့ ပန်းချိကားချပ်တွေကို အမြှတ်ကြည့်တယ်။ ၁၀နှစ်တိုင်တိုင် ညတိုင်း အစဉ်အပြတ် ထုတ်ကြည့် ခဲ့တယ်။ မျက်စီမံုတ်လိုက်တာနဲ့ အဆင်းအရောင် ပွင့်ချပ် ရေးဆွဲထားသော ကောဇာပန်းချိကားကို အားလုံးအလွတ် မှတ်မိတယ်။ ဒီကောဇာပေါ်မှာ အဝါရောင် ပိုးဝတ်စုံကို ဝတ်ဆင်ပြီး လွှတ်နေသော လက်နှစ်ဖက်အား ပေါင် ပေါ်၍ ဖြန့်ထားပြီး ဖြစ်ပေါ်လာမယ့် ပိုင်ဆိုင်ရမယ့် စိတ်ချမ်းသာမှုများကို မှန်းဆပြီး စိတ်ကူးယဉ်ခဲ့မိတယ်။ ကျူပ်ဖြန့်ထားတဲ့ လက်ဝါးအလွတ်ပေါ်မှာ မြစ်ဝါးမြစ် စီးဆင်းနေတာကို တွေ့ဖြင့်ရတယ်။ ကျူပ်ကို သတ္တဝါများ ပေါက် ဖွားရာ ကျောက်ခမန်းလိုလိ ပင်လယ်ကြီးရိုင်းရဲ့ထားတယ်။ ခင်ဗျားရဲ့ ပန်းချိကားများကို အသုံးချေရင်း ကောင်းကင်ကို ကျောပိုးထားတဲ့ တောင်လုံးကြီး များက ကျူပ်ရဲ့အတွေးခေါက်ပေါ်လွှင့်အောင် ဖော်ထုတ်ပေးကြတယ်။

“ပင်လယ်ကြီးဟာ ဖြန့်ခင်းထားသော ရေစားပွဲခင်းကြီးနဲ့ တူနေတယ်။ ခင်ဗျားရဲ့ ပန်းချိကားက ကျူပ်ကို အသိညာကြဖို့ပေးတယ်။ ပင်လယ် ရေဟာ ပြောလွန်းလို့ ကျောက်ခဲတစ်လုံး ပစ်ချွဲလိုက်ရင် ဖြာတွက်နေသော နိုလာကျောက်ကောင်းနှင့်ပင် တူနေပေလိမ့်မယ်။ နိုလာကျောက် အစစ်ဟု ထင်မှတ်ကြလိမ့်မယ်”

“မိန်းမတွေလည်း ထွက်ပေါ်လာလိုက် ပြန်အကာအကွယ်ယူလိုက် နဲ့ ပန်းပွင့်ကလေးများနဲ့ တူနေတယ်။ ပန်းခြားမှ လေသယ်ဆောင်လာသော ပိုးမွားသတ္တဝါလေးများလည်း ထိန်ည်းလည်းကောင်းပင်။ နယ်စပ် တံတိုင်းပေါ်ရှိ သေးသွယ်သော ကိုယ်ခန္ဓာရှိသော စောင့်ကြပ်နေကြသည့် စစ်သည်တော်များဟာ ခင်ဗျားတို့၏ အသည်းနှလုံးကို ထွင်းဖောက်နိုင်သည့် မြားသတ္တာနှင့်တူကြသည်။ ကျူပ်လည်း နှစ်းတော်အထက်ရှိ စကြိုအမြင့်

ပေါ်သို့ တက်ပြီး ကောင်းကင်ရှိ တိမ်တိုက်များကို ကြည့်ရေးမော့သည်။ သို့သော ဒီတိမ်တိုက်တွေဟာ ခင်ဗျားရဲ့ပန်းချိကားထဲမှာ ရေးဆွဲထားတဲ့ နေဝါယဉ်းဆာချိန် ပေါ်ထွက်နေတဲ့ တိမ်တိုက်များလို မလူဘူး။ ကျွော်လည်း ကောက်ရှိုးအိပ်စင်ကို စောင်းပြီး မည်မျှသော လမ်းမများပေါ်၍ ကြမ်းတမ်းလှုပ်ရှားမှုများ ဖုံးလွမ်းထားသည့် ဟန်နိုင်ငံ၏ နယ်များသို့ ကျောက်တဲ့၊ ဓာက်အိုင်များကို သတိမမှုဘဲ ခရီးထွက်ခဲ့တယ်။ ခင်ဗျားရဲ့ပန်းချိကားထဲမှာ ရေးဆွဲထားတဲ့ ပန်းခြံထဲက ပိုးစုံနှင့် ပိုးမများကို မတွေ့ခဲ့ရဘူး။ ပိုးမတွေ့ရဲ့ ကိုယ်ခန္ဓာအလှဟာ ခင်ဗျားရေးဆွဲခဲ့တဲ့ ပန်းခြံရဲ့အလှနဲ့ တူတယ်။ ကမ်းပိပ်မှာရှိတဲ့ ကျောက်စရစ်ခဲ့တွေကို ကြည့်ခြင်းအားဖြင့် ပင်လယ်တွေကို စွဲမှန်းခဲ့တယ်။ ရက်စက်ညွှေးပန်းခြင်းခံနေရသော ကျောက်စရစ်များ၏ သွေးရောင်ဟာ ခင်ဗျားပန်းချိကားထဲက သလဲသီးရောင်ထက် ဖျော့တယ်။ ရွာထဲရှိ ပိုးများများဟာ ကျွော်ကို ခင်ဗျားရေးဆွဲထားတဲ့ စပါးနှုံးများ၏ အလှကို ကြည့်ဖို့ အနောက်အယူက် ဟန့်တားမှုကို ပြုလုပ်ကြတယ်။

အသက်ရှင်နေသော မိန်းမများ၏ ကိုယ်နဲ့သည် သားသတ်ဆိုင်၌ ချိတ်ဆွဲထားသော အသားများ၏အနဲ့နှင့် တူတယ်။ မခံမရပ်နိုင်၊ ကျွော်စက်ဆုပ်မိတယ်။ သို့သိပ်စွာနေထိုင်ကြသော ကျွော်၏စစ်သည်တော်များ၏ ရယ်မောသပင် ကျွော်၏ အသည်းနှလုံးကို လိုင်းထောက်တယ်။

“ခင်ဗျားဟာ လူလိမ်ပဲ။ ခင်ဗျားကျွော်ကို လိမ်ညာခဲ့တယ်။ ကဗ္ဗာကြီးဟာ ရှုပ်ထွေးနေတဲ့အရာများ စုပ်ထားရာ နေရာကြီးတစ်ခုဖြစ်တယ်” ပန်းချိဆရာဟာ မရပ်မနား ဟာနေတဲ့အကွက်တွေကို ဖြည့်စွက်ခြယ်မှန်းထားခဲ့လို့ ကျွော်တို့ မျက်ရည်များ သုတ်နေကြရတုန်းပဲ။ ဟန်တိုင်းပြည်ဟာ အလှဆုံးတိုင်းပြည်မဟုတ်သေးဘူး။ ကျွော်ဟာ ကေရာဇ်ဘုရင်မဟုတ်ဘူး။ ကေရာဇ်ဘုရင်အုပ်ချုပ်ဖို့ရာ အကောင်းဆုံးတိုင်းပြည်ကတော့ . . . ဝမ်ဖူ ခင်ဗျား ဝင်ရောက်လာတဲ့ ကောက်ကျော်သောလမ်းတစ်ထောင်နဲ့ အလုပ်းရောင်တစ်ထောင် ထွန်းညိုထားတဲ့လမ်းပဲ ဖြစ်တယ်။ ခင်ဗျားကတော့ ခင်ဗျားတစ်ဦး

တည်းပဲ အရည်မဖျော်နိုင်သော နှင့်ထုတောင်တန်းများ၊ မစွမ်းနိုင်သော ဝဓိန်းခင်းများအလယ်တွင် အေးချမ်းစွာ အုပ်ချုပ်ခဲ့တယ်။ ကျော်ပိုင်ဆိုင်တဲ့ ဂါဏာမစွဲရားတွေ မန်းမှုတ်ပြီး ခင်ပျေားကို ကျျှပ်နိုင်စက်ရင် ခင်ပျေား ကျျှပ်ကို ဘယ်လို အသနားခံမလဲ”

“ကျျှပ်ဟာ မလိုချင်တာတွေကို ပိုင်ဆိုင်နေရပြီး လိုချင် မက်မော တာတွေကို မပိုင်ဆိုင်နိုင်ခဲ့ဘူး။ ခင်ပျေားကို မထွက်နိုင်တဲ့ လျှော်ချိုင်ထဲမှာ ချုပ်နောင်ထားပယ့်အစား ခင်ပျေား၏ကမ္မာကို အလင်းရောင် စွမ်းအား ပေးနိုင်တဲ့ ခင်ပျေားရဲ့မျက်စီအစုံကို ကျျှမ်းပြုက်ချင်တဲ့ဆန္ဒ နှုတယ်။ ခင်ပျေား ရဲ့ခက်ရင်းခွလိုပြောနေတဲ့ လက်နှစ်ဖက်ဟာ လမ်းနှစ်သွယ်ကို ဖြာထွက်စေပြီး ခင်ပျေားရဲ့ အသည်းနှလုံးပြု့တော်ကို ရောက်စေတာပဲ့။ ခင်ပျေားရဲ့ လက်နှစ် ဖက်ကို ခုတ်ထစ်ပစ်ဖို့ ကျျှပ် ပြင်းပြတဲ့ဆန္ဒ ဖြစ်ပေါ်နေတယ်။ ခုတ်ထစ်ပစ် ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး ခင်ပျေား ကျျှပ်ပြောတာကို နားလည်လား ဝမ်ဖို့”

ဤကဲ့သို့ အပြစ်ဒက်ချမှတ်လိုက်သည်ကို ကြားသိသည့်နှင့် တပည့် လင်းသည် လွယ်ထားသော ထက်မြေက်သည့်စားကို ဆွဲထုတ်လိုက်ပြီး မင်းကေရာဇ်ရွှေမျာ်က်သို့ လျင်မြန်စွာ သွားလေသည်။ အစောင့် နှစ်ဦးက လင်းအား ဖမ်းချပ်ထားပြီး ကောင်းကင်၏ ကေရာဇ်ပင်းလည်း ပြုး၍ သက်ပြင်းချလိုက်ပြီး ဆက်၍ ပြောလိုက်သည်။

“ဝမ်ဖို့ ခင်ပျေားကို ကျျှပ်သိပ်မှန်းတယ် ...”

ခင်ပျေားဟာ လူတစ်ဦးတစ်ယောက်ရဲ့ မေတ္တာကို ရယူပိုင်ဆိုင်တတ် တဲ့ အစွမ်းရှိလို့ပဲ” ဟု ပြောရင်း ...

“က ဒီခွေးကောင်ကို သတ်လိုက်ကြတော့” ဟု အမိန့်ပေးလိုက် သည်။ လင်းသည် ထခုန်၍ အရွှေကိုတိုးလာရာ သူ့၌ ပေကျေမည့် သွေးစက် များ သူ၏ဆရာကိုယ်ပေါ်၌ မစွမ်းထင်စေရန် အကာအကွယ်ယူလိုက် သည်။ စစ်သည်တစ်ဦးသည် စားကိုမြောက်၍ လင်း၏ ဦးခေါင်းအား ပိုင်းဖြတ်လိုက်သည်။ ဦးခေါင်းသည်လည်း လည်ကြပ်မှ ပန်းကလေးကို စားနှင့် စင်းသည့်နှယ် လွှင့်စဉ်ကျသွားတော့သည်။ အခိုင်းအစေများလည်း

ကျွန်းရှိသော အစိတ်အပိုင်းများကို သယ်ဆောင်၍ ထွက်ခွာသွားကြသည်။ ဝမ်ဖိလည်း စိတ်ဓာတ်လွန်စွာကျ၍ ကောက်စိမ်းရောင်ကွန်မြှော်နေသော စကြော်ပေါ်၌ ပြွေ့စ်နှင့် နေသော ကြက်သွေးရောင်သွေးစက်များအား စူးစိုက်ပြီး ငေး၍ကြည့်နေသည်။

ကေရာင်သည် သူ၏ အစောပါးဖြစ်သော မိန်းမယ့်တုစ်ဦးအား အချက်ပြ၍ခေါ်လိုက်ပြီး ဝမ်ဖိ၏ မျက်ရည်များကို သုတ်ပေးရန် ညွှန်ပြ လိုက်သည်နှင့် ထိုအစောပါးနှစ်ဦးက ဝမ်ဖိ၏ မျက်ရည်များကို လာသုတ် ကြသည်။

“ဒီမှာ ဝမ်ဖိ၊ ခင်ဗျားဘာမှ ငိုနေစရာအကြောင်းမရှိဘူး။ ဒီအချိန် ဟာ ငိုနေရမယ့်အချိန် မဟုတ်ဘူး။ မျက်စိများကို ထင်ထင်ရှားရှား မြင်နိုင် အောင် အားထုတ်ကြီးစားရမယ်၊ မျက်ရည်များကို ကင်းဝင်အောင် ပြုလုပ် ထားရမယ်။ ဒါမှ ကျွန်းရှိနေသေးသောအလင်းရောင်ကို ကောင်းစွာ မြင်တွေ့နိုင်ပေလိမ့်မယ်”

“ကျူပ်က ခင်ဗျားကို ရန်ပြီးနဲ့ သေစေချင်တဲ့ဆန္ဒ မရှိပါဘူး။ ရက်စက်ကြမ်းကြတ်တဲ့စိတ်နဲ့ ခင်ဗျားကို ခံစားစေချင်တဲ့စိတ်ရှိလို့ ပြောတာ မဟုတ်ပါဘူး။ ကျူပ်မှာ အခြားလုပ်ချင်တဲ့ ဆန္ဒတွေ့ရှိသေးတယ်”

“ကျူပ်သိမ်းထားတဲ့ ခင်ဗျားခဲ့ ပန်းချိကားတွေထဲမှာ လွန်စွာလျော့ပတဲ့ ပန်းချိကားတစ်ချပ် ပြီးဆုံးတိုင်အောင် ဆွဲထားတာ မတွေ့ရဘူး။ ချောင်းတွေ့ မြစ်တွေဟာ သေးငယ်နေပေမယ့် အားလုံးကို လွှမ်းမိုးထားတဲ့ အထောက် အထားရှိပြီး မပြီးဆုံးသေးတဲ့အတွက် ခင်ဗျားပြီးဆုံးအောင် ရေးဆွဲရမယ်။ ခင်ဗျားပန်းချိကားဟာ အကြမ်းအဆင့်မှာပဲ ရှိသေးတယ်။ ဒီပန်းချိကားကို တောင်ပေါ်မှာ ခင်ဗျားတစ်ဦးတည်း ရေးဆွဲနေတဲ့အချိန်မှာ ငြက်တစ်ကောင် ပုံသန်းသွားတာ ခင်ဗျား သတိမထားမိဘူးလား။ ဒါမှာမဟုတ် ကလေးငယ် တစ်ယောက် ဒီငြက်နောက်ကို ပြေးလိုက်သွားတာ၊ သတိမထားမိဘူးနဲ့ တူတယ်။ ငြက်နှုတ်သီးနဲ့ ကလေးရဲပါးတွေကို ရေးဆွဲနေရတာနဲ့ အပြော ရောင် ရော်းအဟန်ကို အပြီးသတ်ဖို့ မေ့နေခဲ့တယ်။ ကောက်ဆောင်တွေ

ကို ရေးဆွဲတဲ့နေရာမှာလည်း ကျောက်ဆောင်ရဲ့ အနားတွေကို မသိမ်းသွင်းရသေးဘူး။ ပင်လယ်ကြီးကို အနားသတ်ဖို့လည်း ခင်ဗျားမေ့ထားခဲ့တယ်။

ဝမ်ဖို့ ခင်ဗျားအတွက် ကျွန်းရှိသေးသော အလင်းရောင်အချိန် ကာလအတွင်း ဒီပန်းချိကားကို ပြီးဆုံးအောင် ရေးဆွဲစေချင်တယ်။ ခင်ဗျားရဲ့ ဘဝတစ်လျှောက်လုံး ကြံးတွေခဲ့ရတဲ့ နောက်ဆုံးလျှို့ဝှက်ချက် လေးများပါမကျွန်း အားသွန်မာန်တက် ရေးဆွဲသရုပ်ဖော်ပေးစေချင်တယ်။ ခင်ဗျားရဲ့ ပြုတ်လုန်းလက်ခြောင်းတွေဟာ ရေးဆွဲရမယ့် ဟိုကားချပ်ပေါ်မှာ တုန်လှပ်နေစရာအကြောင်းမရှိဘူး။ အမိကလိုအပ်ချက်တွေဟာ ခင်ဗျား ပန်းချိကားရေးဆွဲနေတုန်း အလိုအလောက် ဝင်လာကြမှာပါ။ ခင်ဗျားရဲ့ သေခါနီး မျက်လုံးတွေဟာ လူဘဝရဲ့ အမိပြုဖို့အကြောင်းကို ပိုပြင်စွာ ဖော်ထုတ်ပေးနိုင်ညီးမှာ သေခာတယ်။

ဒါ ကျွန်းရဲ့ ရည်ရွယ်ချက်ပဲ ဝမ်ဖို့။ ဒီကားချပ်ကို ပြီးဆုံးဆောင် ရေးဆွဲဖို့ ကျွန်းတိုက်တွန်းချင်တယ်။ ခင်ဗျား မျက်စီမက္ခယ်ခင် ငြင်းပယ် ဖယ်ဆိုရင် ခင်ဗျားရဲ့ လက်ရာအားလုံးကို ပီးမြှို့ပစ်လိုက်မယ်။ ခင်ဗျားလည်း ဘာနဲ့ တူနေမလဲဆိုတော့ သားကို သတ်ခဲ့ပြီး ပစ္စည်းဆုံးရှုံးခဲ့ရတဲ့ အဖော့။ တူနေပေတော့မယ်။ အခုလို ခိုင်းခြင်းဟာ ကျွန်းသဘောကောင်းမှုပေါ်မှာ မူတည်နေတယ်။ ပန်းချိကားဟာ ခင်ဗျားအဖို့ အမွန်ပြုတ်ဆုံး ပစ္စည်းတစ်ခု ဖြစ်သလို နောက်ဆုံးအနေနဲ့ ခင်ဗျားကို စုတ်တံ့မင်ရောင်များ ပေးခြင်းဖြစ်တယ်။ သေရတော့မည့်ဆဲဆဲ လူတစ်ယောက်ကို နောက်ဆုံးပျော်စွဲငြင်စေရန် မိန့်းမွှင်ကလေးတစ်ဦးနဲ့ အတူတူအိပ်ဖို့ ခွင့်ပြုလိုက်တာနဲ့ အတူတူပဲ”

ကေရာဇ်မင်း အချက်ပြုလိုက်သည်နှင့် အခိုင်းနှစ်ဦးက ဝမ်ဖို့၏ မပြီးသေးသော ပင်လယ်ပြင်နှင့် ကောင်းကင်ပန်းချိကားတစ်ချပ်ကို သယ်ဆောင်လာကြလေသည်။ ဝမ်ဖို့လည်း မျက်ရည်ကို သုတေသန ပြုးလိုက်သည်။ ဒီပန်းချိကားချပ်အသေးလေးဟာ သူ့ရဲ့ ငယ်ရွယ်စဉ်ဘဝကို ပြန်ပြောင်း၍ သတ်ရခေါ်နဲ့ ဆော်နေသောကားချပ်တစ်ချပ်ဖြစ်ပြီး ယခု ဒီစိတ်ဓာတ်မျိုးကို ပြန်လည်ရရှိခဲ့တော့မည်မဟုတ်ကြောင်း ဝမ်ဖို့

၊ စဉ်စားနေမိသည်။ တစ်ခုခု လိုအပ်နေသည်ဟု ထင်ရသည်။ ဝစ်ဖို့ဝတင်ရေးဆွဲသည့် အချိန်ကာလတိုးက တောတောင်ရေမြေများကို ကောင်းမွန်စွာ မလေ့လာရသေးပေ။ ပီပြင်စွာ မွမ်းမြှုပ်မှုန်းနိုင်စွမ်း မရှိပေ။ ဝစ်ဖို့သည် အခိုင်းအလေလျမ်းပေးလိုက်သော စုတ်တံ့များအထူးမှ စုတ်တံ့တစ်ချောင်းအား လှမ်းယူလိုက်ပြီး ပင်လယ်ထဲ၌ လိုအပ်နေသော အပြားရောင် ရေးကြောင်း ကို စတင်ဆွဲတော့သည်။ အစေအပါးတစ်ဦးက ဝမ်ဖို့ကြောင်းနှင့် ဆေးရောင် အမှုန်များအား ထောင်း၍ ရောစပ်ပေးနေသည်။ ဝစ်ဖို့သည် သူ၏ ကားချုပ် ကို ပြီးဆုံးတိုင် မဆွဲနိုင်တော့ဘဲ လင်းအား တမ်းတလွမ်းဆွဲတ်နေသည်။

ဝစ်ဖို့သည် တောင်ထိပ်၌ ရှိသော တိမ်တိုက်များအား ပန်းဆိုရောင် စတင်ခြေယ်မှုန်းသည်။ ရေပေါ်မှာလည်း လှိုင်းရစ်ကလေးများ ကွန်ဖြူးရွှေ့ပြီး ပို၍ တည်ကြည်ခဲ့သားစေသည်။ ကြောက်စိမ်းလမ်းမှာ စွဲတံ့စိုလာသည်ဟု ထင်ရသည်။ အလုပ်ခွင့်၌ အာရုံးလိုက်နေသော ဝစ်ဖို့သည် ဒုးဆစ်အထိ ရောက်နေသော ရေအလယ်၌ ပန်းချိဆွဲနေခြင်းကို သတိမထား၊ ဂရုဏမူးခဲ့ပေး။

သေးငယ်သော လျောကလေးမှာ တဖြည်းဖြည်း ဆွဲရင်းပြီးထွားလာပြီ။ ပန်းချိကားချုပ်မျက်နှာပြင်တစ်ခုလုံးကို လွမ်းမိုးထားသည်။ အတောင်ပဲ ခတ်သံကဲ့သို့ တက်မ ခတ်သံများ အဝေးမှာ ပေါ်ထွက်လာသည်။ အသံမှာ တဖြည်းဖြည်း အရွှေဘက်သို့ တိုးဝင်လာပြီး အခန်းထဲသို့ ပျော်လွမ်းမိုးသွား တော့သည်။ ထို့နောက် လျှောက်တက်၏ အဖျားမှ ကျေဆင်းနေသော ရေစက်သံများမှာလည်း တုန်လှုပ်ခြောက်ချားစေသည်။ မိုးတောက်မီးလျှော်နှင့် တူးသော နေလုံးကြီးလည်း ဝမ်ဖို့ရွှေမျှောက်၌ ကွယ်ပျောက်စပြုလေပြီ။ နန်းတွင်းသူ နန်းတွင်းသားများ မလှုပ်မယ့်နေရာမှ ကြောက်လန့်တုန်လှုပ်ပြီး ခြေဖျား ထောက်၍ လျှောက်ကြေရလေသည်။ ရေမှာလည်း တစ်စတ်စနှင့် ပြည့်တက်လာပြီး နန်းတော်ကြီး၏အလယ်ကို ဖုံးလွမ်းထားလိုက်သည်။ တိတ်ဆိတ်ခြင်းမှာလည်း သိပ်သည်းလွန်းသော မျက်ရည်စက်ကျသံကိုပင် ကြားနိုင်သည်ဟု တင်မှတ်ရသည်။

“လင်း ပါလား” နေ့တိုင်း ဝတ်လေ့ဝတ်ထရှိသည့် အကျိုးဟောင်း

သတ်စုနှင့် လင်းကိုတွေ့မြင်ရသည်။ စတ်ပြီနေသော သူ့အကျိုးအား အချိန် ပြန်မပြင်နိုင်ခဲ့ပေ။ သို့သော သူ၏လည်ပင်းတွင် အနိရောင် လည် စည်း ပတ်ထားတာကို ဝမ်ဖို့ သတိပြုမြတ်က်သည်။

ပန်းချိကို ဆက်ဆွဲရင်း ဝမ်ဖို့က သူ့အား ည်းသာစွာ စကားပြော ဆိုက်သည်။

“လင်း ခင်ဗျားသေပြီလို့ ကျျှော်ထင်နေတာ”

“ခင်ဗျားအသက်ရှင်နေတုန်း ကျျှော်ဘူးကြောင့် သေရမှာလဲ” ဟု လင်းက ဝမ်ဖိုးအား လေးလေးစားစား ပြန်ဖြေလိုက်သည်။

လင်းသည် သူ၏ ဆရာအား လျေပေါ်သို့တက်ရန် ဖေးမရှု တွဲခေါ် လိုက်သည်။ ကျောက်စိမ်းရောင်သန်းနေသော ခေါင်မိုး၏အရိပ်မှာ ရေထဲ၌ ကွွန်းမြှေနေသည်။ လင်းလည်း လိုက်ဂုဏ်ပေါ်ရောက်မှ လျေလျော်ရှု တွေက်ပေါ်လာ သည်။ နှင့်တွင်းသားများ၏ ရှည်လျားသော ကျွမ်းဆော်မြို့များမှာ ရေပေါ်၍ နှစ်များနေသူ မြှေများနှင့်ပင် တူနေသည်။ ဖျော့နေသော ကေရာင်မင်း၏ မှုတ်နှာနှင့် သူ၏ ဦးခေါင်းမှာလည်း ကြောပွင့်ကဲသို့ ရေပေါ်၍ များနေသည်။

“ကြည့်ပါ၌း တပည့်လင်း” ဟု ဝမ်ဖို့က ညည်းတွား၍ ပြောလိုက် သည်။ “မကောင်းတဲ့ သူတို့တစ်တွေ သေကြံရတော့မယ်။ သူတို့အားလုံး သေကြုံဖို့ ဖြစ်ပေါ်လာတာပဲ။ ကေရာင်ဘူးရင်ကို ရေနှစ်သတ်ဖို့ ရေလုံ လောက်စွာရှုတယ်ဆိုတာ ကျျှော်သံသယ မဖြစ်ဘူး။ ဒီတော့ ဘာလုပ်ကြ မလဲ။”

“ဘာမှ မကြောက်နဲ့ဆရာ” ဟု လင်းက ဝမ်ဖိုးအား တိုးတိုးလေး ပြောလိုက်သည်။ မကြောခင် သူတို့ ကြောက်သွေ့ခြင်းကို ခံစားကြရတော့မှာ ပါ။ သူတို့၏ အကျိုးလက် စွဲတို့တယ်ဆိုတာတောင် သူတို့ သတိရကြမှာ ထွေထွေပါဘူး။ ကေရာင်ဘူးရင်တစ်ဦးတည်းသာ ပင်လယ်ရဲ့ အတွေ့အကြံ ကို ခံစားရရှုမှာပါ။ ထို့နောက် ဆက်၍ “ပင်လယ်ကြီးဟာ လှပါတယ်။ လေက လည်း သိပ်ကောင်းတယ်။ ပင်လယ်ငှုက်တွေလည်း အသိုက်လုပ်နေကြပြီး ဒီပင်လယ်ကြီးကို ဆန်ပြီး အမြားတိုင်းတစ်ပါးကို သွားကြပါ၌့လားဆရာ”

“သွားကြမယ်” ဟု ပန်းချိုးဆရာတိုက သွားတ်လက်စွာ ပြန်မြော လိုက်သည်။ ဝစ်ဖို့လည်း တက်မအား ဆုပ်ကိုင်ထား၍ လင်းကလည်း ကိုယ် ကိုကိုင်း၍ တက်များကို လျှော့ခတ်တော့သည်။ တက်၏ ရိုက်ခတ်သံများမှာ အခန်းတစ်ခန်းလုံးကို ဖုံးလွမ်း ပုံတင်ထပ်သွားသည်။ တည်ကြည်မှန်ကျိုး သော နှုလုံးသား၏အသံနှင့်ပင် တူနေသည်။ ရောမြင့်မှာလည်း တဖြည်း ဖြည်းနဲ့ လျှော့ဆင်းလာပြီး ကျောက်တုံးကြီးများလည်း ပွတ်လုံးတိုင်များ အသွင်သို့ ပြန်ပြောင်းသွားကြသည်။ ကျောက်စိမ်းရောင် ကွန်မြှုပ်နေသော လမ်းပတ်၌ ရွားပါးသောရေအိုင်ကလေးများ တယ့်တယ့်ဖျက်နဲ့ လက်နေ သည်။ နှုန်းတွင်းသားများ၏ ဝတ်စုံမှာ ခြောက်သွေ့နေလေပြီ။ ကေရာက် ဘုရင်၏ အနေးထည်အကျိုး ကွပ်ထားသော အနားတွင် ရေမြှုပ်အလွှာများ ဓာတ်စို့နေခဲ့ပင်။

ပြီးဆုံးသွားသော ပန်းချိုးကားလိပ်အား ဝစ်ဖို့ စားပွဲနိမ့်တစ်လုံး ပေါ်သို့ တင်ထားလိုက်သည်။ ကားချပ်တစ်ခုလုံးကို လွမ်းမိုးထားသော လျော့ တစ်စင်းသည် တရွှေ့ရွှေ့နှင့် ထွက်ခွာစပြုနေသည်။ တိတ်ဆိတ်ပြီးသက် နေသော ပင်လယ်ထို့ လျော် နောက်တွင် ရေမြှုပ်ကြောင်းများ လိုင်းထူးကျွန်းခဲ့သည်။

သူတို့နှစ်ဦး၏ မျက်နှာကို သဲကွဲစွာ မမြင်ရတော့ပေါ့။ သို့သော လင်း၏ လည်စီးပဝါအနိနှင့် ဝစ်ဖို့၏ မှတ်ဆိတ်ရှည်မှာ လေထဲတွင် ပုံးပါး နေကြသည်။

တက်မသံများ တဖြည်းဖြည်းနဲ့ ဆိတ်ပြီးလာသည်။ ထို့နောက် တဖြည်းဖြည်းနဲ့ ရပ်စဲသွားကြသည်။ အဝေးသို့ လျော့တွက်ခွာ သွားသည်နှင့် အသံများလည်း တစ်စတ်စ ပျောက်ကွယ်သွားတော့သည်။ ကေရာက် မင်းသည် ကိုယ်ခန္ဓာကို ညွှတ်၍ မျက်လုံးများပေါ်သို့ လက်ကိုအပ်၍ အထေ သို့ မှန်းပြီး စူးစိုက်စွာ ဝစ်ဖို့၏လျော်ကို ကြည့်နေလေသည်။ လျေားသည် ပင်လယ်ပြောင်ပေါ်၍ အဝက်ကလေးတစ်စက်အသွင် ပေါ့နေပြီး တဖြည်းဖြည်းနှင့် နေဝင်ဆည်းဆာချိန်၌ ပျောက်ကွယ်စပြုလေတော့သည်။ ခွေဝါရောင်

သန်းနေသာ မြှို့များ ဆိုင်းနေပြီး တဖြည်းဖြည်းနှင့် ပင်လယ်ကြီးကို  
လွှမ်းချုပ်လိုက်သည်။ ကျောက်တုံးကြီးများ ဝန်းရုတားသာ ပင်လယ်ဘက်ဆို  
သို့ လျော့သည် တရွှေ့ရွှေ့နှင့် ရွှေ့လျားထွေက်ခွာသွားတော့သည်။ ကျောက်  
ဆောင်များ၏အရိပ်လည်း ပင်လယ်ပြင်ပေါ်သို့ လျော့ကျော်ပြုနေလေသည်။  
ရေ့မြှုပ်တန်းလည်း ပျောက်ကွယ်သွားလေပြီ။ ပန်းချို့ဆရာကြီး ဝမ်ဖို့နှင့်  
သူ၏ တပည့်လည်း ဝမ်ဖို့စိရင်ရေ့ဆွဲထားသည့် ကျောက်စိမ်းပြာ ပင်လယ်  
ကြီးထဲ၌ ထာဝရ ပျောက်ကွယ်သွားကြလေတော့သည်။

× × ×

## ဘာသာပြန်သူ၏ အထူးပွဲ

၁၉၃၉ခုနှစ်တွင် ဒေါက်တာ ဒေါ်ခင်လေးမြင့်ကို ရန်ကုန်ဖြူလယ်ဆူးလေဘုရားအနီးတစ်ပိုက်တွင် စခင်သတင်းစာ ဆရာကြီး ဂျာနယ်ကျော် ဦးချစ်မောင်နှင့် မိခင်စာရေးဆရာမကြီး ဂျာနယ်ကျော် ဒေါ်မမလေးတို့မှ ဖွားမြင်ခဲ့ပါသည်။ ငါးနှစ်သမီးအချေထုတ္တမှုစဉ် စိန်ဗျာန်းကွန်ဗုံး မိန်းကလေး ကျောင်းတွင် ကျောင်းအိပ်ကျောင်းစား ဆယ်နှစ်ခန့် ပညာသင်ကြားပြီး ဆယ်တန်းအောင်ခဲ့ပါသည်။

ဒေါ်ခင်လေးမြင့်မှာ ဆယ်တန်းအောင်ပြီးနောက် တက္ကသိလိုက် ပြင်သစ်စာပေကို လေးနှစ်မျှ လေ့လာသင်ယူခဲ့ပြီ ပြင်သစ်ပြည် Sorbonne တက္ကသိလိုက် ပညာတော်သင်အဖြစ် ငါးနှစ်ကြာမျှ ပြင်သစ်စာပေကို သွားရောက်သင်ကြား ဆည်းပူးလေ့လာခဲ့ပြီး ဝိဇ္ဇာတန်းကို ပြင်သစ်စာပေနှင့် အောင်မြင်ခဲ့ပါသည်။ ပြင်သစ်ပြည်၌ ‘မဟာဝိဇ္ဇာဘွဲ့’ နှင့် ‘ပါရူ့ဘွဲ့များကို ဆက်လက်၍ ပြီးဆုံးတိုင် သင်ကြားခဲ့ပါသည်။

ဒေါက်တာဘွဲ့အတွက် ကျမ်းပြုရာတွင် “မင်းသားလေး” ဝဏ္ဏတို့ ရေးသော စာရေးဆရာကြီး Saint-Exupéry ကို ကျမ်းပြုရန် ဒေါ်ခင်လေးမြင့်က ရွေးချယ်လိုက်ပါသည်။ အောင်မြင်စွာ ကျမ်းပြုပြီးနောက် ငါးစာရေး

ဆရာတိနေဂျာများအဲသော ဝတ္ထုစာအုပ်များအနက်မှ မင်းသားလေးကို မြန်မာ ဘာသာပြန်ဆိုခဲ့ပါသည်။

ဒေါက်တာခင်လေးမြင့်သည် ပြင်သစ်စာ သင်ကြားနေသည့် သက်တမ်း မှာ ၁၇၅၄ ခန့်ရှိပေပြီ။ ဘာသာမြို့း သိပ္ပါတွင် လက်ထောက် ကထိကအဖြစ် ၁၃၄၅ တာဝန်ထမ်းဆောင်ခဲ့ပြီ။ ယခု ပြင်သစ် Alliance Francaise ကောင်းတွင် တာဝန်ထမ်းဆောင်နေသည့်မှာ ၁၇၅၄ ရှိခဲ့ပါ ပြီ။ သူမသည် ပြင်သစ်ပြည် French Academy ၂ ပေးခဲ့သော Chevalier dans l'ordre des Palmes Académiques အကယ်ဒမိဘုံကိုလည်း အောင်မြင် ကောင်းမွန်စွာ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါသည်။

## EN ATTENDANT SIMONE NÖELLE CHATELET

စီမံနှစ်အား စောင့်ကြိုလျက် ...

Gaston Cher doux သည် သူ၏ ရွှေမောက်၌ ရောက်လာ  
ကြသော ခြုံစိန်မွေးမြှေးရေးအလုပ်သမားများ၏ ဖောင်းကြန်နေသော ရုပ်ပျက်  
ချို့ယွင်းနေသော ကြမ်းတမ်းသည့် လက်များအား တစ်ဦးချင်း ကိုင်ဆုပ်၍  
နှုတ်ဆက်နေလေသည်။

မြေပိုင်ရှင်များ ဖြစ်ကြသော ထို ကျား၊ မ အပ်စုသည် သူတို့၏  
နှုတ်မှ နှစ်သိမ့်မှုံးကားများ မြှက်ဟမပြောဆိုနိုင်ကြ၍ ယခုလို လိုက်လိုက်  
လျှလျ လက်ဆွဲနှုတ်ဆက်နေကြခြင်းဖြစ်သည်။

Gaston သည် သူ၏ မျက်စိအား မေ့၍ မည်သူ့ကိုမျှ မကြည့်နိုင်ခဲ့  
ပေ။ သူ၏ မိတ်ဆွေများသည် သူ့အနားသို့ ဂိုင်း၍ ရောက်လာကြသည်။  
သူတို့၏နှုတ်ဆက်ခြင်းကပင် Gaston အဖို့ လုံလောက်နေပေပြီ။ လက်  
အား ဆွဲကိုင်သည်နှင့် သူတို့၏ လက်ပုံသဏ္ဌာန်ကိုပင် ခန့်မျှနှင့်သည်။  
ချိုင့်ဝင်၍ ခွဲက်နေသောလက်များ၊ ကောက်နေသော လက်ခွောင်းနှင့်သော  
လက်များ၊ အကြောများထောင်နေသောလက်များ၊ စွန်းထင်းနေသောလက်

များ၏ ပိုင်ရှင်များအား တပ်အပ် ခန့်မှန်းသိကျမ်းနေပြီးသားဖြစ်သည်။ သူ၏ တစ်ခုတည်းသော စွဲလမ်းနေသည့်အသိမှာ Simone ကိုယ်ပေါ်၍ ဖုံးအပ်ထားသော သဲများ မြေကြီးများသာ မြင်ယောင်နေသည်။ မီးခိုးရောင် ခြေတောင်အား ဖြန့်၍ ဘားနစ်ရောင်တောက်ပြောင်နေသော အခေါင်း၏ ကြမ်းပြင်ပေါ်တွင် ထိုခြေတောင်ဖြင့် ထွေးပိုက် လွှမ်းမိုးထားခြင်းအောက်မှ Simone ၏မျက်နှာအား မြင်ယောင်နေပါသည်။

မွန်းတည့် (၁၂) နာရီ ထိုးလေပြီ။

သေးငယ်သော သခြား၏သံတံခါးအား သူ့ပြန်ပိတ်လိုက်သည်။ ရွာ၏ အမိကလမ်းအတိုင်း ပြန်၍ တက်သွားသည်။ သူ၏ အိမ်၏ ဖွင့်ထားသော ပြတ်းပေါက်များ အနားရောက်သည့်နှင့် သိကျမ်းနေသော အသံများ စားသောက်ရန် ပြင်ဆင်နေခြင်းကို ကြားနေရသည်။ Gaston သည် ခြေလှမ်းသွက်သွက်လေး လျှောက်လာသည်။

သူ့ဇနီးအား သပြောပြီး၍ နံနက်စာစားရန် နောက်ကျရောက်လာ ခြင်းမဟုတ်ပေါ်။ ပြောတံခါးအား တွေ့နှင့်လိုက်ပြီး မီးစို့တွင်းရှိ အခန်းဆီးအား ဂရုတစိုက် လှမ်း၍ကြည့်လိုက်သည်။ မီးစို့ထောင့်တစ်နေရာမှ လက်လှမ်းပြ မည့် သူ၏ဇနီး မရှိတော့ပေါ်။

St. Queutin မှ မောင်နှမ တစ်ဝါးကဲ တော်စပ်သူညီအစ်ကို မောင်နှမများ နောက်ဆုံးနေ့အထိ လာရောက်နှစ်သိမ့်ကူညီခဲ့ကြပြီး ပြန်သွားကြ၍ ယခုမှုပင် သူလည်း စိတ်သက်သာရာရလေတော့သည်။ သူမ၏သားထံ ပြန်လာသော အိမ်နီးနားချင်းပြစ်သူ မာဒမ် Amiche သည်ပင် လွန်စွာ စိတ်မကောင်းဖြစ်နေမိသည်။

သူငယ်ချင်းအခန်းအတွင်းရှိ အကျိုးချိတ်တံတွေ့ သူ၏အပေါ် ဝတ်စုံ အနက်အား ချိတ်ထားလိုက်ပြီး အိမ်အဝင်ဝတွေ့ ချိတ်ဆွဲထားသော ခေါင်းစွမ်းသိုးမွှေးဆွယ်တာ အဟောင်းတစ်ထည်အား ကောက်စွပ်လိုက်သည်။ ထို့နောက် ဂရုတစိုက်ဖြင့် ဖယောင်းပုံဆိုးခင်းထားသော ထမင်းစားခန်းတွင် စားသောက်ရန် စားပွဲပြင်လေတော့သည်။ သူတို့၏ နာမည်

ထိုးထားသော လက်သုတ်ပဝါများအား သူးယူပြီး လက်သုတ်ပဝါညှင်သော ခွဲက်များထဲတွင် ထည့်ထားလိုက်သည်။ ဘပြာနှင့် အဖြူရောင်ရှိသော အေးလုံးများအား သူမအတွက် ပြင်ဆင်ထားပြီး သူအတွက် အဝါရောင် အေးလုံးများလည်း ပန်းကန်ထဲသို့ ထည့်ထားလိုက်သည်။ ပေါင်မှန့်ခြောက် ဘူးသိတ်တစ်ဘူးအား ဖောက်လိုက်ပြီး မူန့်ချပ်များအား အဆင်သင့် ခွဲထုတ်ထားလိုက်သည်။ ခွန်းများကိုလည်း လွယ်လင့်တကူ ကောက်ယူသုံးစွဲနိုင်ရန် အစီအရိတ်တင်ထားလိုက်သည်။ Simone အရောင်တင်လေ့ရှိသောအန်နှင့် မြိုလုပ်ထားသည့် ခွဲက်၏ကိုင်းအား မ၊၍ စားပွဲပေါ်သို့ တင်လိုက်သည်။

နောက်ဆုံးတွင် သူထိုင်ချလိုက်ပြီး Simone အား စောင့်နေရာသာပင်ရှိသည်။

တိုင်ကပ်နာရီမှ ပြင်းထန့်စွာ ရှိက်တီးလိုက်သော အချက် (၃) ချက်၏ အသံကြောင့် သူသည် လန့်၍ပင် ထခိုန်တော့မည့်အသွင် ဆောင်နေသည်။ မောပန်းလွန်း၍ အိပ်ပျော်တော့မည့် အသွင်ဖြင့် သူ့အား တွေ့မြင်ရသည်။ မောပန်းခြင်းအား ပြန်လည်၍ အရိုန်သတ်လိုက်ပြီး လျပ်ရှားမှုအား အတိုင်း အတာ သတ်မှတ်ခြင်း ပြုလိုက်ပြီး စားပွဲအား ပြန်လည်ရုပ်သိမ်းရန် ကြိုးစားလိုက်ရပြန်သည်။ ဖန်ခွဲက်များ၊ ပန်းကန်များ၊ မစွဲန်းမထင်းသေးသော စားပွဲခင်းများ၊ လက်ဆေးခွဲက်ပေါ် တင်ထားလိုက်ပြီး မီးဖို့ထွေးစေးပြား အရောင်ခို့များအား ပန်းကန်လုံးထဲသို့ ပြန်လည် ထည့်လိုက်သည်။ လက်သုတ်ပဝါများအား ပြန်လည်လိပ်လိုက်ပြီး နေရာတကျ ပြန်ထားလိုက်သည်။ အဝတ် ဆောင်းများအား ပြန်ခေါက်လိုက်ပြီး အစီအရိ နေရာတကျ ထားလိုက်သည်။ သူသည် စိုက်လက်စ ခြိကလေးအား တစ်နေ့လုံး စိုက်ပျိုးရင်း အချိန် ကျော်ဆုံးစေတော့သည်။ ညာနောင်း ခုနှစ်နာရီမတ်တင်း ရှိသွားလေပြီး ပေတွေ့နေသောရေပိုက်များအား လက်နှစ်ဖက်ဖြင့်ပွတ်၍ သဲများအား ခါအဲလိုက်ပြီး ရေပိုက်များအား လွတ်ချလိုက်ပြီး သူ၏ လျောကျနေသော ဖိန်ပုံ အရွယ်အား တစ်ဖန် အပေါ်သို့ ပြန်လည်ခွဲတင်လိုက်သည်။

သတ်တိုင်း၏ လျောကားများ ခါတိုင်းထက် ပို၍၍ မြင့်နေသည်ဟု

သူထင်ပိသည်။ ပီရိအတွင်းမှ ပန်းကန်ပြားနှစ်ချပ်ဆွဲထုတ်လိုက်သည်။ စွပ်ပြုတ်သောက်သော ပန်းကန်များချရာတွင် တစ်ခက္ခမျှ ငေးလိုင်နော် သည်။ ဖန်ခွက်နှစ်ခွက်၊ စွန်းခက်ရင်းများ (စွန်းဦးခက်ရင်းများချရန် မမှတ် ဖိတေသန၍ ပြန်လည်စဉ်းစားနေရပြန်သည်။) အမှတ်မထင် ညာစာစားရန် စားပွဲပြင်ထားလိုက်သည်။

(၃) နာရီတိတိထိုးသောအခါ သူနေရာ၌ ဝင်ရောက်ထိုင်လိုက်ပြီး သူမအား စောင့်နေသည်။ သူ၏ မျက်လုံးများမှာ လွှတ်နေသော ကုလားထိုင် ဘက်သို့သော်လည်းကောင်း၊ ဖြူဖွေးနေသော ပန်းကန်နှင့် အမည်ထိုးထားသော လက်သုတေပဝါအားလည်းကောင်း၊ တစ်လှည့်စီ စိုက်၍ ကြည့်နေမည်။ ကမ္မည်းထိုးထားသော Simone ၏ အမည်မှာ တစ်ဖန်ပြောင်း၍ MOINES, OMISE စသော သူမအမည်အား ဖြစ်ပေါ်စေသည်။ 'N' စာလုံး ပျောက်နေပြန်သည်။ သူသည် ထိုနာမည်အား စိုက်၍ကြည့်နေရာ အချိန်အနည်းငယ် ကုန်ဆုံးစပြုလာသည်။ လွှတ်လပ်နေသော ကုလားထိုင် ပေါ်တွင်လည်း တစ်ဦးတစ်ယောက်မျှ လာရောက်၍ ထိုင်ခြင်းမပြုပေါ်၍ စိုက်၍ကြည့်နေရာ ဟာနေသော အချိန်ကာလမှာ အသည်းမှုစိမ့်၍ အကျိုး ပေါ်သို့ထွက်နေသော သွေးကွက်ကဲသို့ ကျယ်ပြန့်စပြုလာတော့သည်။

(၄) နာရီထိုးသောအခါ တိတ်ဆိတ်ပြုမြင်သက်စွာ သူသည် စားပွဲအား ပြန်လည်သိမ်းလိုက်သည်။ သူ၏ အခန်းထဲသို့ ဝင်သွားပြီး သူ၏ ခုတင် ဘယ်ဘက်နေားတွင် အနောင့်အယုက်မဖြစ်စေရန် လဲလျောင်းကာ အဝတ် များပင် မချေတ်တော့ဘဲ အိပ်ပျော်သွားတော့သည်။

ငှက်များ၏ အသံများက သူအား နိုးစေလိုက်ပြီး ကျောင်းဆရာမ မက်ဒုမ္မာလဲလာရေး (Baillet) ၏ ခွေးဟောင်သံနှင့်အတူ အိပ်ရာမှ ထလိုက်သည်။ လူပုဂ္ဂားမှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာတိုင်း ရွာစွာန် ရွာဖျား အထိ တုန်လှပ်ချောက်ချား သံသယဖြစ်တတ်ကြသည်။

သူသည် အအေးအက်ကြောင့် စိုက်စိုက်တုန်နေသည်။ တဖ္တားဖျား စွာနေသောမြို့က ဖွင့်ထားသော ပြတ်းပေါက်လက်တန်းများအား စွတ်စိုးစေ

သည်။ ထိုနည်းလည်းကောင်း ဆိုဟပ်တွင် တင်ထားသော အဖိုပ်၏၌  
Simone တင်လေ့ရှိသော လျှော့ပြီးသား အဝတ်အထည်များမှာ စွတ်စိန်  
သည်။ သူ၏ ဝမ်းပိုက်အတွင်း၌ ရုံးရှုစာထိုးလိုက်ခြင်းကို သူခံလိုက်ရသည်။  
သူ၏ အူမာအတွင်း ရုံးရုံးရှုရနာကျင်မှုတစ်ခုက သူအားထိုးလိုက်သည်။

ပါရိုထဲ၌ တပ်ဆင်ထားသောမှန်ချပ်ထဲတွင် သူ၏ရှုပ်သဏ္ဌာန်အား  
ကောင်းမှန်စွာ မြင်နိုင်၍ သူ၏ရှုပ်မှာ ပျက်ချင်းမလှပျက်နေပေပြီ။ သူ  
တောင်းစားတစ်ဦး၏အသွင်ကိုလည်း ဖော်ပြုလျက်ရှိသည်။ ဘယ်လိုနည်း  
နှင့်ပဲ ဖြစ်စေ၊ လုပ်ရှုံးလုပ်စဉ်များကို ဆက်လက်၍ လုပ်ကိုင်ရပေးဦး  
တော့မည်။

ထို့နောက် မီးဖိုထဲရှိ ကော်ဖိမ္မန်ကြီးတို့စက်အား ယူ၍ ပေါင်ကြား  
ထဲတွင် ညျပ်ကိုင်သည်။ သူ၏ အမိဘာယ်ကောင်းမဲ့သည့် ဘဝထဲ၌ မေ့ဆေးပေး  
ထားခြင်း ခံနေရသလို အမိပို့ယ်ကောင်းမဲ့စွာ စက်အား လက်နှင့်လျည့်နေ  
သည်။ လှုပ်စွားနေသော သူ၏လက်နှင့်ဖက်အားကြည့်ရင် “စန္ဒရားတီးစိုး  
ကောင်းတဲ့ လုတဲ့လျက်ခေါ်ငံးတွေပဲ”ဟု မကြာခဏ Simone က သူအား  
ပြောဖူးသည်။ ကော်ဖိအဆင်သင့်ဖြစ်သောအခါ ပန်းကန်လုံးထဲ သကြား  
များထုတ်လိုက်ပြီး အိမ်တွင်း၌ဝတ်သော ဖိန်းအား စွပ်လိုက်သည်။ သူ၏  
အိုးနှင့် ထိုင်လေ့ရှိသော ကျောက်ခုံရှိရာသို့ ထွက်သွားပြီး ထိုနေရာတွင်  
သူမ ခေါ်မည့်အသေးအား နားစွင့်နေသည်။ ရွာသူရွာသားများ နှီးကြုမည့်  
အချိန်ကို စောင့်ကြုံနေသည်။ လူတွေ တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးစွာ  
ဆက်ဆံပြောဆိုကြမည့်အချိန်ပင် ရောက်တော့မည်။ အမိပို့ယ်ကောင်းမဲ့သည့်  
ဘဝထဲမှာ သူအဖို့တော့ ဒီအချိန်ဟာ အသာယာဆုံး အချိန်ပင်ဖြစ်သော်  
လည်း သူ၏ အထိုးကျော်သောဘဝကို တွေး၍ ရင်မောနေမိသည်။ လူများ  
သည်လည်း အိပ်ရေးမဝတော်သော ထုံကျင်မှု လောင်းရိပ်အောက်၌ နှီးနေကြ  
သေးသည်။

ကလေးသူငယ်မှစ၍ အသက်အခြယ်မရွေး ပေါ်ထွက်လာမည့်  
တစ်နှုတ်အား ရင်ဆိုင်ကြရပေတော့မည်။ ကျရောက်လာမည့် လုပ်ရပ်

အူး စရိတ်ဆိုင်ဖီ ကြမ်းတမ်းမာကြာမျှ၊ မခံမရပ်နိုင်ဖြစ်မှုများ၊ မပေါက်ကွဲပါ  
ထိုအချိန်မှာ သူ့အတွက် အကြိုက်နှစ်သက်ဆုံးအချိန်ဟု သူမှတ်ထားသည်။

ရွာထဲ၌ရှိသော အားလုံးသောလူများ နိုးကြားလာသည့်အချိန်တွင်  
သူ၏ ကော်ဖီမှာလည်း အေးစက်၍နေလေပြီ။ သူသည် ကော်ဖီအား  
မသောက်တော့ဘဲ လက်ဆေးခွက်ပေါ်တွင် မပေါက်သေးသော ပန်းကန်၊  
ခွဲက်များ တင်ထားလိုက်သည်။ သူ၏ ဘွတ်ဖိနပ်အရှည်ကို စွဲပို့လိုက်ပြီး  
မြတ်ရှိ အာလူးခင်းများ စိုက်ပျိုးရန် ထွက်သွားလေသည်။

(၁၂) နာရီ ထိုးသံကြားရသည့်နှင့် သူသည် ပန်းခြံတွင်းရှိ ရေဘုံ  
ဘိုင်တွင် လန်းဆန်းစေရန် မျက်နှာသစ်လိုက်သည်။ ထို့နောက် ပန်းခက်  
(၃)ခက် ဖြတ်လိုက်ပြီး သူစီးထားသော ဖိနပ်မှာ လွန်စွာ လေးလုံနေသည်ဟု  
ထင်မှတ်၍ ဖိနပ်များချွတ်လိုက်ပြီး မီးဖို့ထဲရှိ ဖယောင်းပုဆိုးပေါ်တွင် ပေါ့ပါး  
စွာ ခြေအိတ်စွမ်း၍ လျှောက်လိုက်သည်။ စားပွဲပေါ်တွင် နှေ့လည်စားရန်  
အသင့်ပြင်ထားလိုက်သည်။ စားပွဲအလယ်၌ တင့်တယ်စွာ ထိုးထားသော  
ကော(ပါ)မိုးပန်းခိုင်များအား ကြည်၍ ကြည်နဲ့နေမိသည်။ သူဇီး၏ အကြိုက်  
ဆုံးပန်းများဖြစ်သည်။

ဝမ်းပို့က်အတွင်းမှ တဖန် စူးရှေ့စွာ ထိုးလိုက်ပြန်သည်။ တစ်မနက်လုံး  
မြှုပ်နှံပို့က်သည့် အလုပ်လုပ်နေရှု၍ အခြေအနေဆုံးလာသည်ဟု ထင်မြင်ယူဆ  
ဖိုးသည်။ သူသည် မခံမရပ်နိုင် ခံစားနေရှု၍ ထိုင်ချွဲလိုက်သည်နှင့် တပြိုင်  
နက် သူ၏ခန္ဓာကိုယ်အတွင်းမှ ဟာတာတာဖြစ်လာပြီး အားနည်းမှု ပေါက်  
တွဲသွားခြင်းကို ပြင်းထန်စွာ ခံစားလိုက်ရသည်။

လေးလုံးလိုင်းမိုင်းမှုက သူ့အား ဖိန္ပ်လိုက်ပြန်သည်။ ထို့နောက်  
တစ်ဖန် ပေါ့ပါးသွားပြန်၍ စန္ဒရားပေါ်တွင် လက်တင်၍ ပိုးဖိနပ်ဖူး တေးသံ  
ကို ခေါက်လိုက်သည်။

“စောင့်ရတာ တော်လောက်ပြီ”

“ဒါပဲနော်၊ မစောင့်နိုင်တော့ပြီ”

အိမိနီးနားချင်းဖြစ်သည့် မာခို် Amiche သည် သူမှတ်၏ သားထံ

ပြန်လာသည်။ ထမင်းပွဲပြင်ပြီးသည်နှင့် မာရိရာ Cherdoux ထံ အကြောင်း သွေးလေသည်။ သူ့အား မီးဖိုတဲ့တွင် တွေ့မြင်ရသည်။ နှစ်ဦး အတွက် ကောင်းမွန်စွာ ပြင်ဆင်ထားသော စားပွဲအရှေ့တွင် သူသည် တည့်တည့်မတ်မတ် ထိုင်နေသည်။ စားပွဲပေါ်တွင် တင်ထားသော အရာဝတ္ထုတို့၏ ကိုင်တွယ်သုံးဆောင်ရန် အစဉ်သင့် ဖြစ်နေဘိသကဲ့သို့၊ စားပွဲအလယ်တွင် Cosmos ပန်းစည်းကြီးကလည်း ဖြာထွက်နေသော ရေစီးကြောင်းအသွင် ဆောင်နေသည်။

မလှုပ်ရှားဘဲ အသက်မရှိတော့သည် Gaston ၏ လက်မှာ စူးပွဲတွေ ဆုပ်ကိုင်ထားပြီး ဖိတ်ထားသောသူတစ်ဦးအား လုမ်း၍ပြောနေရဟန် တူသည်။ သူနှင့်မျက်နှာချင်းဆိုင် Simone ၏ကုလားထိုင်နေရာတွင် တစ်ဦး တစ်ယောက်ဝင်ထိုင်၍ စကားပြောသွားသည်ဟုထင်မှတ်ရသည်။

ပန်းကန်သေးနေရာတွင် ပန်းကန်များ၊ ဖန်ခွက်များ၊ ပန်းကန်လုံး ခက်ရင်း၊ စွဲနှုံး၊ စားများ စွဲနှုံးထင်ပောက်ခြင်း၊ မရှိဘဲ သန့်ပြန်စွာ ပန်းကန် ဆေးသောနေရာတွင် ထပ်၍ စီထားခြင်း၊ ပန်းကန်ပြား တစ်ခုပ်တွင် အပြာ ရောင်၊ အဖြူရောင်နှင့် အဝါရောင် ဆေးလုံးလေးများနှင့် ပြည့်နေသည်၏၏ မာဒ် Amiche တွေ့မြင်ရတော့သည်။

x x x